

မြန်မာနိုင်ငံအတွက် အရှေ့တောင်အာရှ သဘာဝ
ဘေးအန္တရာယ် စီမံခန့်ခွဲရေး စီမံကိန်း

ပြန်လည်နေရာချထားရေး မူဘောင်

THE WORLD BANK GROUP
1818 H STREET NW
WASHINGTON, DC, USA 20433
အတွက်

ရန်ကင်းမြို့တော်စည်ပင်သာယာရေးကော်မတီ
ပြုစုသူ

မာတိကာ

ဇယားများ	iii
အချက်အလက်များ	iii
နောက်ဆက်တွဲများ	iii
အတိုကောက်စကားလုံးများစာရင်း	iv & v
အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် ဝေါဟာရများ	vi
ကျေးဇူးတင်လွှာ	ix
၁.၀ စီမံကိန်းဖော်ပြချက်	A
၂.၀ ပြန်လည်နေရာချထားရေးအုပ်ချုပ်မှုဆိုင်ရာ စည်းမျဉ်းများ	D
၃.၀ ပြန်လည်နေရာချထားမှု လုပ်ငန်းစဉ်နှင့်အတည်ပြုမှု	F
၄.၀ ပြောင်းရွှေ့ခံရသူ အမျိုးအစားများ	AA
၅.၀ ပြောင်းရွှေ့ခံရသူများ၏စံသတ်မှတ်ချက်များ/	AB

ဇယားများ

ဇယား ၁	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဥပဒေ၊ နည်းဥပဒေ၊ မူဘောင်နှင့်ကမ္ဘာ့ဘဏ်၏ (OB/ BP 4.12)တို့ကြားကွာဟချက်ကို လေ့လာဆန်းစစ်ချက်.....	AE
ဇယား ၂	ခံစားခွင့် ဇယား.....	၂၈
ဇယား ၃	နစ်နာမှုများဖြေရှင်းရေးလုပ်ငန်းစဉ်ဆိုင်ရာမြို့နယ်ခရိုင်ပြည်နယ်အဆင့်ကော်မတီများ	၃၉

အချက်အလက်များ

အချက်အလက် (၁) စီမံကိန်းနှင့်ဆက်စပ်သော မြေယာနေရာ ပြန်လည်ချထားရေးအတွက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်.....	၃၃
အချက်အလက် (၂) နစ်နာမှုများ ဖြေရှင်းခြင်းလုပ်ငန်းစဉ်	၄၂

နောက်ဆက်တွဲများ

နောက်ဆက်တွဲ (က - ၁) ပြန်လည်နေရာချထားရေး အစီအစဉ်ပုံစံများ	
နောက်ဆက်တွဲ (က - ၂) မြေသိမ်းဆည်းခြင်း/ ရယူခြင်းနှင့် ပြန်လည်နေရာချထားမှု စစ်ဆေးခြင်းလျှောက်လွှာပုံစံ	

အတိုကောက်စကားလုံးများစာရင်း

ARAP	Abbreviated Resettlement Action Plan(ပြန်လည်နေရာချထားရေးအကောင်အထည်ဖော်မှု စီမံချက်အကျဉ်းချုပ်)
BP	Bank Policy(ဘဏ်မူဝါဒ)
CBD	Central Business District (စီးပွားရေးပဟိုဒေသ)
CBO	Community Based Organizations (လူထုအခြေပြုအဖွဲ့အစည်းများ)
CSO	Civil Society Organizations(အရပ်ဘက်လူမှုအဖွဲ့အစည်းများ)
DIA	Designated Implementing Agency (ရွေးချယ်ထားသော/တာဝန်ပေးအပ်ထားသော လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး အဖွဲ့/အေဂျင်စီ)
DMS	Detailed Measurement Survey (အသေးစိတ်တိုင်းတာမှုစစ်တမ်း)
DRC	District Redress Committee (ခရိုင်အဆင့် ပြန်လည်ဖြေရှင်းပေးရေး ကော်မတီ)
DRFI	Disaster Risk Financing and Insurance (သဘာဝဘေးအန္တရာယ်ဆိုင်ရာဘဏ္ဍာရေးနှင့် အာမခံ)
EDB	Engineering Department (Buildings) of Yangon City Development Committee ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)
EDRB	Engineering Department (Roads and Bridges) of Yangon City Development Committee ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ - အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)
ESMP	Environmental and Social Management Plan(ပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှုအစီအစဉ်)
GAD	General Administration Department(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)
GRM	Grievance Redress Mechanism (နစ်နာမှုများ ဖြေရှင်းရေးလုပ်ငန်းစဉ်)
HH	Household (အိမ်ထောင်စု)
IDA	International Development Association (နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)
IEE	Initial Environmental Examination (ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း)
IOL	Inventory of Loss (ဆုံးရှုံးမှုစာရင်း)
Km	Kilometer (ကီလိုမီတာ)
M&E	Monitoring and Evaluation (စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း)
MOHA	Ministry of Home Affairs (ပြည်ထဲရေးဝန်ကြီးဌာန)
MoNREC	Ministry of Natural Resources and Environmental Conservation (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန)
MoPF	Ministry of Planning and Finance (စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)
NGO	Non-Governmental Organizations (အစိုးရမဟုတ်သော အဖွဲ့အစည်းများ)
NPA	Non-Profit Associations (အကျိုးအမြတ်မယူသည့် အသင်းများ)
OP	Operational Policy (လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒ)
PA	Port Authority (ဆိပ်ကမ်းအာဏာပိုင်)
PAH	Project Affected Households (စီမံကိန်းကြောင့် အကျိုးသက်ရောက်သည့် အိမ်ထောင်စုများ)
PAP	Project Affectet Persons (စီမံကိန်းကြောင့် အကျိုးသက်ရောက်သည့် လူပုဂ္ဂိုလ်များ)

PCCD	Pollution Control and Cleansing Department of Yangon City Development Committee (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန)
PDO	Project Development Objective (စီမံကိန်းဖွံ့ဖြိုးရေး ရည်ရွယ်ချက်)
RAP	Resettlement Action Plan (ပြန်လည်နေရာချထားရေး ဆောင်ရွက်မှု အစီအစဉ်)
RCS	Replacement Cost Study (တန်ဖိုးသတ်မှတ်ခြင်း လေ့လာချက်)
ROW	Right of Way (လမ်းနယ်)
RoUM	Republic of the Union of Myanmar (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်)
RP	Resettlement Plan (ပြန်လည်နေရာချထားမှု အစီအစဉ်)
SEA DRM	South East Asia Disaster Risk Management (အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံချက်)
SLRD	Settlement and Land Records Department(ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန)
SRC	State Redress Committee (ပြည်ထောင်စုအဆင့် ညှိနှိုင်းဖြေရှင်းပေးရေး ကော်မတီ)
TF	Trust Fund (ရန်ပုံငွေ)
TOR	Terms of Reference (ကိုးကားစရာ စည်းမျဉ်းများ)
TRC	Township Redress Committee (မြို့နယ်အဆင့် ညှိနှိုင်းဖြေရှင်းပေးရေး ကော်မတီ)
VLCD	Voluntary Land Contribution Report (မြေယာလှူဒါန်းမှု အစီရင်ခံစာ)
VLD	Voluntary Land Donation (မိမိဆန္ဒအလျောက် မြေယာလှူဒါန်းမှု)
WB	World Bank (ကမ္ဘာ့ဘဏ်)
WBG	World Bank Group (ကမ္ဘာ့ဘဏ်အုပ်စု)
YCDC	Yangon City Development Committee (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)
YCDCPS	Yangon City Development Committee Project Secretariat (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်းဖော်ဆောင်မှုအဖွဲ့)

အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် ဝေါဟာရများ

အကျိုးကျေးဇူးခံစားရသူ - စီမံကိန်းတစ်စိတ်တစ်ပိုင်း(သို့)တစ်ခုလုံးတွင် စိတ်ဆန္ဒအလျောက် ပါဝင်ဆောင်ရွက်သူများ၊ အိမ်ထောင်စုများ။

လျော်ကြေး - စီမံကိန်းလိုအပ်ချက်အရ ရယူလိုက်သည့် ပိုင်ဆိုင်မှုများအတွက် သတ်မှတ်နှုန်းထားဖြင့် ပေးအပ်သော ငွေကြေး (သို့) ဝတ္ထုပစ္စည်း။

နောက်ဆုံးသတ်မှတ်နေ့စွဲ - စီမံကိန်းဧရိယာအတွင်း နေထိုင်အသုံးပြုသူများကို စီမံကိန်းအကျိုးသက်ရောက်မှုများအနေဖြင့် သတ်မှတ်နိုင်ရန် နောက်ဆုံးစာရင်းကောက်ယူသည့်နေ့ကို ဆိုလိုသည်။ စီမံကိန်းအတွက် နောက်ဆုံးသတ်မှတ်နေ့စွဲဆိုသည်မှာ ဆုံးရှုံးမှုစာရင်း (သို့) အသေးစိတ်တိုင်းတာမှု လေ့လာချက်များ မလုပ်မီ စီမံကိန်းအကျိုးသက်ရောက်မှု ခံရသည့် ပုဂ္ဂိုလ်များနှင့် လူထုဆွေးနွေးညှိနှိုင်းပွဲ လုပ်မည့်နေ့ကို ဆိုလိုသည်။

ပြောင်းရွှေ့ခံရသူများ - ပြောင်းရွှေ့ခံရသူများဆိုရာတွင် စီမံကိန်းကြောင့် (၁)လူနေမှုအဆင့်အတန်း သိသာစွာထိခိုက်နစ်နာမှု (၂) မည်သည့်မြေယာအမျိုးအစား၊ အိမ်ရာအမျိုးအစား (သို့) အခြားရွှေ့ပြောင်းနိုင်သော/ မရွှေ့ပြောင်းနိုင်သော ဝတ္ထုပစ္စည်းများနှင့် ပတ်သက်သည့် အခွင့်အရေး၊ ရပိုင်ခွင့်များ၊ ထိခိုက်နစ်နာမှု (၃) ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာအပေါ် ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ သိသာစွာ ထိခိုက် နစ်နာမှု (၄) စီးပွားရေးအလုပ်အကိုင် အသက်မွေးဝမ်းကျောင်း နေရာဒေသတို့အပေါ် သိသာစွာ ထိခိုက်နစ်နာမှု စသည်တို့ကို ခံစားရသူတိုင်း ပြောင်းရွှေ့ခံရသူများဟု သတ်မှတ်နိုင်သည်။

တရားဝင်မြေယာပိုင်ဆိုင်သူများ - (၁) တရားဝင်ပိုင်ဆိုင်မှုအထောက်အထားရှိသူများ (၂) အထောက်အထားမရှိသော်လည်း မြေယာပိုင်ဆိုင်မှုဥပဒေ(၁၈၉၄)၊ မြေလွတ်မြေရိုင်းဥပဒေ(၂၀၁၂)အရ တရားဝင်အသိအမှတ်ပြုခံရသူများကို ဆိုလိုသည်။

ခံစားပိုင်ခွင့် - အကျိုးသက်ရောက်မှုခံရသည့် ပုဂ္ဂိုလ်များ၏ ဆုံးရှုံးမှုအနေအထားပေါ်မူတည်၍ မူလအနေအထားသို့ ပြန်လည်ရောက်ရှိစေရန် နစ်နာကြေး၊ ဝင်ငွေပြန်လည် ရရှိခြင်းအတွက် အထောက်အပံ့၊ ပြောင်းရွှေ့မှုအကူအညီ၊ ဝင်ငွေပြန်လည်အစားထိုးခြင်း၊ နေရာပြန်လည်ချထားခြင်းတို့ ပါဝင်သည်။ SEADRM စီမံကိန်းခွဲများအရ သတ်မှတ်ထားသော ခံစားပိုင်ခွင့်များသည် ကမ္ဘာ့ဘဏ်မူဝါဒများ စည်းမျဉ်းဥပဒေများအရ ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ပြန်လည်နေရာချထားမှု မူဘောင် (RPF) အရ ခံစားပိုင်ခွင့်များကို ထပ်မံတိုးချဲ့သတ်မှတ်နိုင်သည်။

အိမ်ထောင်စု - အတူစုပေါင်း နေထိုင်စားသောက်သော မိသားစုတစ်စု

ဝင်ငွေပြန်လည်ရရှိခြင်း - အကျိုးသက်ရောက်မှုခံရသည့် အိမ်ထောင်စုများ၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းမှုကို စီမံကိန်းမတိုင်မီ အနိမ့်ဆုံးအဆင့် ရောက်ရှိအောင် ပြန်လည်တည်ထောင်ပေးခြင်း။

အဆင့်မြှင့်တင်မှုများ - ပုဂ္ဂိုလ်၊ အိမ်ထောင်စု၊ အသင်းအဖွဲ့အစည်း၊ တစ်ခုခုက တည်ဆောက်ထားသော အဆောက်အအုံ (ဥပမာအိမ်ရာများ၊ ခြံစည်းရိုး၊ အသုံးအဆောင်များ၊ အများပြည်သူဆိုင်ရာနေရာများ၊ ဈေးဆိုင်များ၊ ကုန်လှောင်ရုံများစသည်)နှင့် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ။

မြေယာရယူမှု - စီမံကိန်းကြောင့် လူပုဂ္ဂိုလ် တစ်ဦးအနေဖြင့် ဆန္ဒမပါဘဲ ၎င်းပိုင်မြေယာကို အသုံး မပြုနိုင်မှု၊ ဝင်/ထွက်နိုင်မှုမရှိအောင် ဆုံးရှုံးမှုကို ဆိုလိုသည်။ မြေယာရယူမှုနှင့် ဆက်စပ်၍ နေထိုင်စရာ ဆုံးရှုံးမှုနှင့် အခြားမရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှုဆုံးရှုံးခြင်းများ ပေါ်ပေါက်ခြင်းကို ဆိုလိုသည်။

စီမံကိန်းအာဏာပိုင်များ/တာဝန်ရှိသူများ - ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုဆိုလိုသည်။

စီမံကိန်းအကျိုးသက်ရောက်မှုခံရသည့် ပုဂ္ဂိုလ်များနှင့် အိမ်ထောင်စုများ (PAP) နှင့် (PAH) - စီမံကိန်းကြောင့် ပေါ်ပေါက်လာသည့် ပြောင်းလဲမှုများကြောင့် မိမိတို့၏ (၁) လူနေမှုအဆင့်အတန်း သိသာစွာ ပြောင်းလဲခြင်း (၂) မည်သည့်မြေယာအမျိုးအစား၊ အိမ်ရာအမျိုးအစား (သို့) အခြားရွှေ့ပြောင်းနိုင်သော/ မရွှေ့ပြောင်းနိုင် သော ဝတ္ထုပစ္စည်းများနှင့် ပတ်သက်သည့် အခွင့်အရေး၊ ရပိုင်ခွင့်များ၊ ထိခိုက်နှစ်နာမှု (လူနေ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ စားကျက်မြေ၊ ရေအရင်းအမြစ်၊ ငါးမွေးမြူရေးကန်များ၊ နှစ်စဉ် အချိန်မှန် ရိတ်သိမ်းရသည့် ကောက်ပဲသီးနှံ များလည်း ပါဝင်သည်။) ထို့အပြင် ရွှေ့ပြောင်းနိုင်သည့် (သို့) မရွှေ့ပြောင်း နိုင်သည့် ပိုင်ဆိုင်မှုများကို အားလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အမြဲတမ်း (သို့) ယာယီရယူမှု၊ ပိုင်ဆိုင် မှု၊ အကန့်အသတ်ခံရမှု (သို့) အခြားနည်းဖြင့် သိသာစွာအကျိုးသက်ရောက်မှုခံရသည့် ပုဂ္ဂိုလ်၊ အိမ်ထောင်စု၊ အသင်းအဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများကို ဆိုလိုသည်။

ပြန်လည်ထူထောင်ခြင်း - စီမံကိန်းအကျိုးသက်ရောက်ခံရသော လူပုဂ္ဂိုလ်တို့၏ ကုန်ထုတ်စွမ်းအားစုများ၊ ဝင်ငွေ၊ အလုပ်အကိုင်ခွင့်အလမ်း၊ အသက်မွေးဝမ်းကျောင်းတို့ကို အနည်းဆုံး မူလလူနေမှုအဆင့်အတန်းသို့ အပြည့်အဝပြန်လည်ရရှိအောင် ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းကိုဆိုလိုသည်။ နှစ်နာကြေး တစ်ခုတည်းဖြင့် ပြည့်စုံသည့် ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

တန်ဖိုးသတ်မှတ်ခြင်း - ဆုံးရှုံးမှုအပေါ် လွှဲပြောင်းစရိတ်အပါအဝင် ပြန်လည်ဖြည့်ဆည်းပေးရမည့် လုံလောက်သော တန်ဖိုးပမာဏ သတ်မှတ်သည့်နည်းလမ်းကို ဆိုလိုသည်။ နှစ်နာကြေးကို အောက်ပါ အတိုင်းသတ်မှတ်နိုင်သည်။ မြို့ပြဒေသ၏ မြေနေရာများအတွက် စီမံကိန်းအနီးအနားရှိ အရွယ်အစားနှင့် အသုံးချမှု အခြေခံအဆောက်အအုံအခြေအနေတူညီသော မြေကွက်၏ ဈေးကွက်တန်ဖိုးအတိုင်း ညှိနှိုင်း၍ စီမံကိန်းကြောင့် ဆုံးရှုံးမှုကို တန်ဖိုးသတ်မှတ်ပါမည်။ ၎င်းတန်ဖိုးတွင် မှတ်ပုံတင်ခြင်းကုန်ကျစရိတ်နှင့် ပြောင်းရွှေ့မှုဆိုင်ရာ အခွန်အခများကိုပါ ထပ်မံထည့်သွင်း သတ်မှတ်ပေးပါမည်။ အိမ်ရာနှင့်အခြား အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ မူလအရည်အသွေးနှင့် အရွယ်အစားထက် မလျော့ သော ပြန်လည်တည်ဆောက်ပေးခြင်း၊ တစ်စိတ်တစ်ပိုင်းပြုပြင်ပေးခြင်းတို့အတွက် ဈေးကွက်တွင် အရည်အသွေးရှိသော ဆောက်လုပ်ရေးပစ္စည်းတန်ဖိုးနှင့် တည်ဆောက်မည့်နေရာအထိ သယ်ယူပို့ဆောင် ခြင်း၊ ကန်ထရိုက်တာနှင့် လုပ်သားခများ၊ မှတ်ပုံတင်ခြင်းနှင့် အခြားအခွန်အခများ ပါဝင်ပါသည်။ စိုက်ပျိုးမြေ အတွက် စီမံကိန်းအနီးတစ်ဝိုက်တွင် အရည်အသွေးနှင့် အသုံးပြုမှုတူညီသော မြေကွက်၏ စီမံကိန်း မစတင်မီ (သို့) ပြောင်းရွှေ့မှု မပြုလုပ်မီ အခြေအနေတို့အနက် များရာ ဈေးကွက်တန်ဖိုးအပြင် ဆုံးရှုံးသည့် မြေကွက် အနေအထားသို့ရောက်ရှိအောင် ပြုပြင်စရိတ်တို့အပြင် မှတ်ပုံတင်စရိတ်နှင့် အခြားအခွန်အခ များပါဝင်သည်။ နှစ်နာကြေးသတ်မှတ်ရာတွင် နှစ်ကာလအလိုက် တန်ဖိုးကျဆင်းမှုများနှင့် ဆယ်တင် ရရှိသော အရာဝတ္ထုများ၏ တန်ဖိုးများ ခုနှိမ်တွက်ချက်ခြင်းပြုမည်မဟုတ်ပါ။

ပြဌာန်းထားသော ဥပဒေအနေဖြင့် နှစ်နာကြေးပေးအပ်မှုဆိုင်ရာအဆင့်များနှင့် ကိုက်ညီမှုမရှိလျှင် ၎င်းအခြေအနေ၌ လိုအပ်ချက်များကို ဖြည့်တင်းဆောင်ရွက်ရန် လုပ်ဆောင်သွားရမည်ဖြစ်သည်။ ၎င်း လုပ်ဆောင်ချက်များကို ကမ္ဘာ့ဘဏ် လုပ်ငန်းအကောင်အထည်ဖော်ရေးမူဝါဒ OP/BP 4.12 Para 6 အရ ဆောင်ရွက်သွားပါမည်။

ပြန်လည်နေရာချထားမှု - PAP များ၏ပိုင်ဆိုင်မှုနှင့် (သို့) အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကိစ္စရပ်များတွင် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်သော နှစ်နာကြေး၊ နေရာချထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပါအဝင် နည်းလမ်းများကို ဆိုလိုသည်။

ထိခိုက်လွယ်သည့် အုပ်စုများ - ပြန်လည်နေရာချထားမှုကြောင့် အများထက်ပိုမိုထိခိုက်နိုင်သော၊ လွတ်သွားနိုင်သော အုပ်စုများကို ဆိုလိုသည်။ အထူးသဖြင့် (၁) အမျိုးသမီးအိမ်ထောင်ဦးစီးသော မိသားစုများ၊ (၂) မသန်စွမ်းသူများ၊ (၃) ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများ၊ (၄) သက်ကြီးရွယ်အိုများ၊ (၅) တိုင်းရင်းသား လူနည်းစုများပါဝင်သည်။

ကျေးဇူးတင်လွှာ

ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးချေးငွေဖြင့် ဆောင်ရွက်မည့် ကမ္ဘောဒီယားနိုင်ငံ၊ လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက် အရှေ့တောင်အာရှ သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး စီမံခန့်ခွဲမှု စီမံကိန်းတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ဤမူဘောင်ကို ပြင်ဆင် ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဤမူဘောင်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြင်ဆင်ရေးသားခဲ့ပြီး နည်းပညာအကူအညီနှင့်လိုအပ်ချက်များကို Hatfield Consultants Mekong အဖွဲ့မှ Mr. Jim Webb, Mr. Grant Bruce နှင့် Mr. Abigail Cruickshank တို့နှင့် Myanmar Institute for Integrated Development မှ Mr. Bart Robertson, ဒေါက်တာလွင်လွင်ဝေ၊ ဒေါ်မေပန်းချိုတို့မှ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။

စာတမ်းရှင်များအနေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့ကို ယင်းတို့၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိပါ သည်။ အထူးသဖြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင် Dr. Henrike Brecht နှင့် Mr. Michael Bonte Grapentini၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ကျွမ်းကျင်သူ Mr. Bunlong Leng နှင့် Mr. Makathy Tep နှင့် လူမှုရေးပိုင်းဆိုင်ရာ ကာကွယ်ရေးကျွမ်းကျင်သူ Mr. Martin Henry Lenihan တို့ကို ကျေးဇူးတင်ရှိပါသည်။ အဆိုပြု စီမံကိန်းအတွက် အချိန်ပေး တိုင်ပင်ဆွေးနွေးပေးခဲ့ကြသော လသာနှင့် ပိုလ်တထောင်မြို့နယ်များရှိ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများအပါအဝင် ပိုင်းဝန်းကူညီ ဆွေးနွေးပေးသူများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

၁.၀ စီမံကိန်းဖော်ပြချက်

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (IDA) မှတစ်ဆင့် ကမ္ဘာ့ဘဏ်၏ချေးငွေ အမေရိကန်ဒေါ်လာ (၁၂၅)သန်း ဖြင့်ဆောင်ရွက်မည့် အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး (SEADRM) စီမံကိန်း၏ ရည်ရွယ်ချက်မှာ -

- (က) မြို့ပြရေကြီးရေလျှံမှု အန္တရာယ်များအား လျော့ချရန်နှင့် ရန်ကုန်မြို့ရှိ အများပြည်သူနှင့် ဆိုင်သောနေရာများတွင် ငလျင် အန္တရာယ်လျော့ချရန်။
- (ခ) သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော ဘဏ္ဍာရေးသက်ရောက်မှုများ လျော့ချရန်။
- (ဂ) သတ်မှတ်အဆင့်ရှိဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် လျှင်မြန်ထိရောက်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရန်တို့ဖြစ်ပါသည်။

စီမံကိန်းတစ်ခုလုံး၏ အဓိကရည်ရွယ်ချက်မှာ “ဒေသတွင်းအဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကို အဆင့်မြှင့်တင်ရန်နှင့် ဟန်ချက်ညီညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရွေးချယ်ပေးခဲ့သော စီမံကိန်းလုပ်ငန်းခွဲအမျိုးမျိုးအနက်မှ ငွေကြေးအထောက်အပံ့ပေးနိုင်ရေး ဆက်လက်စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။

မြန်မာ DRM စီမံကိန်းတွင် အောက်ဖော်ပြပါစီမံကိန်းအပိုင်း(၅)ပိုင်းပါဝင်သည်-

စီမံကိန်းအပိုင်း ၁ : သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေထူထောင်ခြင်း

(USD 20 million Counterpart Funding + USD 1 million TrustFund [TF] Grant)

ဤစီမံကိန်းအပိုင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲခြင်းတွင် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု တုံ့ပြန်နိုင်စွမ်းကို ထည့်သွင်းစဉ်းစားခြင်းဖြင့် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်တုံ့ပြန်နိုင်စွမ်းကိုပါ မြှင့်တင်ပေးနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်လွန် အချိန်များတွင် အစိုးရ၏ဘဏ္ဍာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ပါသည်။ ဤအပိုင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည်ဖြစ်ပါသည်။

စီမံကိန်းအပိုင်း ၂ : မြို့ပြရေကြီးရေလျှံဘေးအန္တရာယ် ဘက်စုံစီမံခန့်ခွဲမှု (USD 78 million IDA Credit)

ဤစီမံကိန်းအပိုင်းသည် ရန်ကုန်မြို့၊ ရေစီးရေလာ အခြေခံအဆောက်အအုံများ၏ စွမ်းဆောင်နိုင်ရည်ကို မြှင့်တင်ပေးခြင်းနှင့် ရေကြီးရေလျှံဘက်စုံစီမံခန့်ခွဲမှုစနစ်ကို မိတ်ဆက်ပေးခြင်းဖြင့် ရေကြီးရေလျှံပြဿနာကို လျော့ပါးစေမည်ဖြစ်ပါသည်။

စီမံကိန်းအပိုင်း ၃ : အများပြည်သူ ဝန်ဆောင်မှု အဆောက်အအုံများ ဘေးကင်းလုံခြုံရေးနှင့် ခိုင်မာသော အရေးပေါ် စီမံခန့်ခွဲမှု (USD 22 million IDA Credit)

ဤစီမံကိန်းအပိုင်းတွင် (၁) အများပြည်သူသုံး ဝန်ဆောင်မှု အဆောက်အအုံများကို သတ်မှတ်ထားသောအဆင့်ရှိ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် (၂) အရေးပါသော အခြေခံအဆောက်အအုံများ၏ ပျက်စီးနိုင်ခြေကိုစိစစ်နိုင်ရန် ပံ့ပိုးခြင်းတို့ဖြင့် ရန်ကုန်မြို့၏ဘေးအန္တရာယ် ကျရောက်နိုင်ခြေကို လျော့ချနိုင်ရန်ဖြစ်ပါသည်။

စီမံကိန်းအပိုင်း ၄: စီမံကိန်းစီမံခန့်ခွဲမှု (USD 3 million IDA Credit)

ဤစီမံကိန်းအပိုင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် နေ့စဉ်စီမံခန့်ခွဲမှုတို့ကို အထောက်အပံ့ပေးရန် ဖြစ်သည်။ ဤအပိုင်းတွင် စီမံကိန်းစီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖြည့်တင်းခြင်း၊ ငွေရေးကြေးရေးစီမံခန့်ခွဲခြင်း၊ နည်းပညာနှင့် ဘေးကင်းလုံခြုံရေးတို့ကို စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းတို့အတွက် အဖွဲ့အစည်းဆိုင်ရာပံ့ပိုးမှုနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုတို့အား ငွေကြေးထောက်ပံ့ပေးရန် ပါဝင်ပါသည်။

စီမံကိန်းအပိုင်း ၅: ဖြစ်ပေါ်လာနိုင်သောအရေးပေါ်ကိစ္စများကို တုံ့ပြန်ခြင်း (USD 0)

ဤစီမံကိန်းအပိုင်းသည် သဘာဝ(သို့)လူသားများကြောင့် ဖြစ်ပေါ်သောဘေးအန္တရာယ် အခြေအနေတွင် လိုအပ်သော ငွေကြေးကို အခြားစီမံကိန်းအပိုင်းများမှ အမြန်လွှဲပြောင်းသုံးစွဲပေးနိုင်ရန်ဖြစ်ပါသည်။

SEA DRM ၏ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်(PDO)သည် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ၏ အကျိုးသက်ရောက်မှုများကို လျော့ချရန်ဖြစ်ပြီး ရေကြီးရေလျှံမှု၏ အကျိုးသက်ရောက်မှုများကို လျော့ချရန်နှင့် ရန်ကုန်မြို့တွင်းရှိ စိစစ်ရွေးချယ်ထားသော အများပြည်သူသုံးဝန်ဆောင်မှု အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးရန်၊ သတ်မှတ်အဆင့်ရှိ ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အစရှိသည်တို့ပါဝင်ပါသည်။ ဤစီမံကိန်းသည် အဓိကကျသော အစိုးရအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကို ထည့်သွင်းရန်နှင့် ဘဏ္ဍာရေးခံနိုင်ရည်ကို အားဖြည့်ပေးရန် အထောက်အပံ့ပေးမည်ဖြစ်ပါသည်။ ဤစီမံကိန်းသည် မြန်မာနိုင်ငံအနေဖြင့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ချိတ်ဆက်ပြီး သဘာဝအန္တရာယ်ဖြစ်နိုင်ခြေကို ပူးပေါင်းဖြေရှင်းမှုနည်းလမ်းအား အသုံးပြုလျက် အစိုးရဘဏ္ဍာကို ကာကွယ်ရန်နှင့် ဒေသတွင်းသဘာဝအန္တရာယ်ဖြစ်နိုင်ခြေကို ပူးပေါင်းဖြေရှင်းမှုနည်းလမ်းအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နည်းပညာစွမ်းဆောင်ရည်ကို အထောက်အပံ့ပေးမည်ဖြစ်ပြီး အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဘဏ္ဍာရေးနှင့် အာမခံ (DRFI) မဟာဗျူဟာနှင့် ငွေကြေးထောက်ပံ့ရေးနည်းလမ်းများ ရေးဆွဲရေးကို ကူညီသွားမည် ဖြစ်သည်။ အဆိုပြုစီမံကိန်းသည် DRM တွင် ရင်းနှီးမြုပ်နှံရန် အရေးပါမှုကို ပိုမိုခိုင်မာစွာ သုံးသပ်တင်ပြခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အသိပညာပေးခြင်းတို့ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရင်းနှီးမြုပ်နှံမှုစီမံကိန်းဆိုင်ရာမူဝါဒနှင့် လမ်းညွှန်ချက်များကို အားဖြည့်ပေးနိုင်ရန်နှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးတွင် တိုးတက်မှုကို အဓိကပံ့ပိုးပေးနိုင်ရန် ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်၏ အကာအကွယ်မူဝါဒများအရ ဤစီမံကိန်းကို Category (B) အဖြစ် သတ်မှတ်ပါသည်။ ဤစီမံကိန်းသည် လူမှုရေး(သို့) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဟန့်အတားဖြစ်စေမည့် အကျိုးသက်ရောက်မှုများဖြစ်သော အရေးအတွက်လျော့နည်းခြင်း၊ ယေဘုယျအားဖြင့် နေရာသတ်မှတ်ချက်ရှိခြင်း၊ ပြောင်းပြန်အကျိုးသက်ရောက်မှုများခြင်း၊ ဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်များမှတစ်ဆင့် အသင့်ဖော်ပြညွှန်းဆိုနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ စီမံကိန်းအပိုင်း(၃)တွင် အခြေခံကျသော အဆောက်အအုံများ ပြန်လည်ထူထောင်ခြင်းအတွက် ရင်းနှီးမြုပ်နှံခြင်း၊ သဘာဝအန္တရာယ်နှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့တွင် အခြေခံကျသော ရင်းနှီးမြုပ်နှံမှုများအား ထောက်ပံ့ရန်ပါဝင်ပါသည်။ မြန်မာ DRM စီမံကိန်းသည် မြို့ပြဒေသ၏ ရေစီးရေလာစနစ်ကို ပိုမိုကောင်းမွန်စေရေးအတွက် ငွေကြေးအထောက်အပံ့

ပေးအပ်သွားမည်ဖြစ်ပြီး Category (B) အဖြစ်သတ်မှတ်ထားသော အများပြည်သူသုံး အဆောက်အအုံနှင့် ဝန်ဆောင်မှုများ၏ တိုးတက်မှုကို ကူညီပေးသွားမည်ဖြစ်သည်။

စီမံကိန်းခွဲများအနေဖြင့် ကမ္ဘာ့ဘဏ်၏အောက်ပါပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်မူဝါဒများကို စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆန်းစစ်လေ့လာခြင်း(OP/BP4.01) သဘာဝအလျောက် အသိုက်အမြိုများ (OP/BP 4.04) နှင့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အရင်းအမြစ်များ (OP/BP 4.11) တို့အပြင် လူမှုအကာအကွယ် မူဝါဒတစ်ခုဖြစ်သည့် ဆန္ဒမပါဘဲ ပြန်လည်နေရာချထားမှု (OP/BP 4.12)တို့ဖြစ်သည်။ အဆိုပြုထားသော စီမံကိန်းခွဲများ၏ အတိုင်းအတာနှင့်သဘာဝအပေါ်မူတည်၍ အခြားအကာအကွယ် အစီအစဉ်များနှင့် လုပ်ဆောင်မှုအဆင့်ဆင့်တို့ကိုလည်း အသုံးပြုသွားမည်ဖြစ်သည်။

လက်ရှိအကြံပြုတင်ပြချက်၏ ရည်ရွယ်ချက်များမှာ စီမံကိန်း၏အပိုင်း(၂) မြို့ပြရေးကြီးရေးလှုံ့ ဘက်စုံစီမံခန့်ခွဲမှု၊ အပိုင်း(၃) အများပြည်သူဆိုင်ရာ လုံခြုံစိတ်ချရမှုနှင့် အရေးပေါ် စီမံခန့်ခွဲမှုများအား မြှင့်တင်ရန်တို့ဖြစ်ပါသည်။ အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံခြင်းသည် စီမံကိန်းအပိုင်း (၂.၁) ရေစီးရေလာကောင်းမွန်တိုးတက်မှုနှင့် စီမံကိန်းအပိုင်း (၃.၁) အများပြည်သူနှင့်ဆိုင်သောနေရာဒေသ များနှင့် အခြေခံအဆောက်အအုံများအပေါ် ဘေးအန္တရာယ်ကျရောက်မှု ကာကွယ်လျော့ချခြင်းတို့ကို အလေးပြုဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပြုထားသော စီမံကိန်းခွဲများတွင် ရေစီးရေလာတိုးတက်ကောင်းမွန်စေမှုနှင့် အများပြည်သူသုံး အဆောက်အအုံနှင့် ဝန်ဆောင်မှုများ ပြုပြင်ခြင်းတို့နှင့် ပတ်သက်သည့် ပဓာနကျသော ရုပ်ပိုင်းဆိုင်ရာ ပြန်လည်နေရာချထားမှု၊ ရွှေ့ပြောင်းအကောင်အထည်ဖော်မှုများ ပါဝင်မှုမရှိပါ။ လက်ရှိတည်ရှိနေသော မြေပေါ်၊ မြေအောက်၊ ရေစီးရေလာစနစ်များကို ပြုပြင်ဆောင်ရွက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်မည် (သို့) လက်ရှိ တည်ရှိနေသော အဆောက်အအုံနှင့် အများပြည်သူဆိုင်ရာနေရာဒေသများအတွင်း၌ ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်သည်။ ရေတံခါးများနှင့် ရေစုပ်စက်များတပ်ဆင်ရန် ရယူရမည့် မြေဧရိယာအများစုမှာ ရန်ကုန် ဆိပ်ကမ်းအတွင်း ကျရောက်နေကြောင်း တွေ့ရှိရပါသည်။ အဆိုပြု ရေစီးရေလာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည့် လမ်းကြောင်းတစ်လျှောက်ရှိ လမ်းဘေးဈေးသည်များနှင့် နေထိုင်သူများကို ပြောင်းရွှေ့ရန် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သော်လည်း အဆိုပါပြောင်းရွှေ့မှုများ ကြောင့် အကျိုးသက်ရောက်မှုမှာ နည်းပါးပြီး ယာယီသာလျှင် ဖြစ်နိုင်ခြေရှိပါသည်။ ဆောင်ရွက်ရန် အဆိုပြုထားသော ရေစီးရေလာ ဆောင်ရွက်မှုလုပ်ငန်းခွင်ဆောင်ရွက်နေသည့် အချိန်အတွင်း ထိုနေရာ တစ်လျှောက်မှ ဈေးဆိုင်များ၊ နေထိုင်သူများကို ရွှေ့ပြောင်းစေမှုများသည် ယာယီအားဖြင့် အကျိုးသက်ရောက်မှုများရှိမည် ဖြစ်သော် လည်း ပြောင်းရွှေ့နေရာချထားရန် လိုအပ်နိုင်ပါသည်။ ထို့အပြင် စီမံကိန်းခွဲများ၏ တည်နေရာ၊ ရေစီးရေလာ ဧရိယာနှင့် မိလ္လာစနစ်များသည် နယ်မြေဒေသအချို့နှင့် အဆောက်အအုံအချို့အတွက် သက်ရောက်မှု အတိုင်းအတာ အနည်းငယ်ဖြစ်ပေါ်မည်ဖြစ်သည်။

၂.၀ ပြန်လည်နေရာချထားရေး အုပ်ချုပ်မှုဆိုင်ရာစည်းမျဉ်းများ

RPF ကို ပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှုမူဘောင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာ DRM စီမံကိန်းအတွက် သတ်မှတ်ပြင်ဆင်ထားခြင်းဖြစ်ပြီး အဆိုပြုထားသောစီမံကိန်းခွဲတစ်ခုအနေဖြင့် မြေ အသုံးပြုမှု (သို့) ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းရန် ယာယီ(သို့)အမြဲအသုံးပြုရန် လိုအပ်လာပါက ဆုံးဖြတ်ချက်ချနိုင်သူများကို ဆောင်ရွက်ရမည့် လမ်းညွှန်ချက်များပံ့ပိုးပေးအပ်ရန်ဖြစ်ပါသည်။ ထို့အပြင် RPF သည် အဆိုပြုထားသော စီမံကိန်းခွဲများ၏ ရလဒ်အဖြစ်ပြန်လည်နေရာချထားမှုနှင့် ဆန္ဒမပါဘဲ မြေသိမ်းဆည်းခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် မလိုလားအပ်သော သက်ရောက်မှုများကို ကာကွယ်ရန်နှင့် လျော့ချရန် လုပ်ဆောင်ရမည့်မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားပါသည်။ ဈေးကွက်အတွင်း မြေဈေးကြီးမားနေခြင်းနှင့် အခြေခံအဆောက်အအုံကို ထောက်ပံ့ပေးသည့် ဘဏ္ဍာငွေ သည် စီမံကိန်းအပေါ်တွင် မှီခိုနေရသည့်အတွက် မြေယာလူ့ဒါနခြင်းသည် မြန်မာ DRM စီမံကိန်း၏ အဆိုပြုထားသည့် ရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူမဖြစ်ပါ။ ထို့ကြောင့် မြေယာလူ့ဒါနခြင်း မပါဝင်နိုင် ပါ။ ပြန်လည်နေရာထားမှု မူဝါဒ၏ရည်ရွယ်ချက်မှာ ဤစီမံကိန်း၏ အကျိုးသက်ရောက်မှုကို ခံစားရသော ပြည်သူလူထုအနေဖြင့် စီမံကိန်းမတိုင်မီ နေထိုင်မှုအဆင့်အတန်းများကို ထိန်းသိမ်းရန် (သို့) တိုးမြှင့်ခံစား နိုင်ရန်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ RPF ၏ ရည်မှန်းချက်မှာ မလိုလားအပ်သော နေရာရွှေ့ပြောင်းမှုကို လျော့ချရန်နှင့် စီမံကိန်းခွဲများကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများဖြစ်သော မြေ၊ ပိုင်ဆိုင်မှု၊ ဘဝနေထိုင်မှု၊ လူနေမှုအဆင့်အတန်း ဆုံးရှုံးမှုများကို ခံစားရသော PAP နှင့် PAH များအတွက် ဦးစားပေးဆုံးဖြတ်နိုင်မည့် မူဘောင်တစ်ရပ်ကို ဖြစ်ထွန်းပေါ်ပေါက်စေရန် ဖြစ်ပါသည်။

ဆက်စပ်လုပ်ငန်းစဉ်နှစ်ခု ပေါ်ပေါက်လာသောအခါ ကမ္ဘာ့ဘဏ်၏ ဆန္ဒမပါဘဲ ပြန်လည်နေရာ ချထားရေး Involuntary Resettlement (OP/BP 4.12) မူဝါဒ ဖြစ်ပေါ်လာသည်။ ပထမဖြစ်စဉ်မှာ စီမံကိန်းခွဲတစ်ခုသည် ပြည်သူလူထု၏ မြေယာ၊ အခြားပိုင်ဆိုင်မှု (သို့) အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတွက် အရင်းအမြစ်များ ရယူပိုင်ခွင့် ဆုံးရှုံးခြင်း(သို့) အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ခံစားပိုင်ခွင့်ကို ဆုံးရှုံးထိခိုက်ခြင်းဖြစ်ပါသည်။ ဒုတိယဖြစ်စဉ်မှာ ပြောင်းရွှေ့နေရာချထားခြင်းကို ခွင့်ပြုသည် ဆိုပါက ၎င်းသည် PAP အပေါ်၌ ကောင်းစွာအကျိုးသက်ရောက်မှုရှိရမည်။ (သို့မဟုတ်) စီမံကိန်းခွဲ၏ သတ်မှတ်ချက်အရ မူလအနေအထားအတိုင်း ခံစားနိုင်စေရမည်။ RPF သည် ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိသူများကို စီမံကိန်း အကျိုးသက်ရောက်ခံရသည့် လူပုဂ္ဂိုလ်များ၏ ဘဝနေထိုင်မှုစနစ်ကို ပိုမို တိုးတက်ကောင်းမွန်စေရန် (သို့မဟုတ်) အနည်းဆုံး မူလအခြေအနေပြန်လည်ရရှိရန်၊ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို ဖော်ပြထားသည်။

RPF အနေဖြင့် နည်းလမ်းများနှင့် အစီအစဉ် အသေးစိတ်များသာမက စီမံကိန်းခွဲ၏ အစပထမ အခြေအနေများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အကျိုးဆက်များ၊ လုပ်ငန်းခွင်မစတင်မီ ဖြစ်ပေါ်နိုင်သည့် အခြေအနေများအတွင်း ဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်း ဖော်ပြထားသည်။ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းခွဲများ၊ စီမံချက်ရေးဆွဲအခြေအနေတွင်သာရှိသေးပြီး YCDC နှင့် ကမ္ဘာ့ဘဏ်မှာ မည်သည့်စီမံကိန်းခွဲများသို့ ရံပုံငွေထားရှိမည်ကို ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးသော ကြောင့် RPF အနေဖြင့် အကျိုးသက်ရောက်မှုရှိနိုင်သော ကိစ္စရပ်များအတွက် ပြီးပြည့်စုံသော ပြင်ဆင်ထားရှိမှု ပြုလုပ်ရန် ကျန်ရှိပါသည်။ ပိုမိုပြည့်စုံသော လက်ရှိအချိန်နှင့် တပြေးညီဖြစ်ပေါ်သော စီမံကိန်းခွဲ သတင်းအချက်အလက်များ ရရှိသည့်အချိန်ဖြစ်သော ယာယီ ပြန်လည်နေရာချထားရေး ARAP (သို့) ပြန်လည်နေရာချထားရေး RAP အဆင့်များ အကောင်အထည်ဖော်သည့်အချိန်တွင် အသေးစိတ် အချက်အလက်များကို ထောက်ပံ့ပေးနိုင်ပါသည်။

RPF အနေဖြင့် နည်းလမ်းများနှင့် အစီအစဉ်အသေးစိတ်များသာမက စီမံကိန်းခွဲများ၏ အစပထမ အခြေအနေများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အကျိုးဆက်များ၊ လုပ်ငန်းခွင် မစတင်မီ ဖြစ်ပေါ်နိုင်သည့်အခြေအနေများအတွင်း ဆောင်ရွက်ရမည့်နည်းလမ်းများကို ဖော်ပြထားသည်။ RPF သည် စီမံကိန်းကြောင့် မြေယာ (သို့) ဝင်ငွေဆုံးရှုံးသွားခဲ့ပါက အရည်အချင်းပြည့်မီသည့် လျော်ကြေးနှင့် အကူအညီဆိုင်ရာ ကိစ္စရပ်များအတွက် ဆုံးဖြတ်နိုင်ရန် လမ်းညွှန်ချက်ကို အကောင်အထည်ဖော်မည် ဖြစ်ပါသည်။ (မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းခွဲများကို စီစဉ်ထားမှုအခြေအနေတွင်သာရှိသေးပြီး YCDC နှင့် ကမ္ဘာ့ဘဏ်မှာ မည်သည့်စီမံကိန်းခွဲများကို ငွေကြေးထောက်ပံ့မှုပြုလုပ်သွားမည်ဟူသော ဆုံးဖြတ်ချက်ကို ချမှတ်ထားသေးခြင်းမရှိသေးသည့်အတွက် RPF အနေဖြင့် လျော်ကြေးပေးရေး ကိစ္စရပ်များအတွက် လုံလောက်သောသတင်းအချက်အလက်များ မရှိသေးပါ။) ပိုမိုပြည့်စုံသော စီမံကိန်းခွဲ သတင်း အချက်အလက်များ ရရှိသည့်အချိန်ဖြစ်သော ယာယီပြန်လည်နေရာချထားရေး ARAP (သို့) ပြန်လည် နေရာချထားရေး RAP အဆင့်များ အကောင်အထည်ဖော်သည့်အချိန်တွင် ဤဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပါလိမ့်မည်။

အကယ်၍ အဆိုပြုထားသော စီမံကိန်းခွဲများ၏ စတင်မှုသည် ယာယီအားဖြင့် နေရာရွှေ့ပြောင်း ထားရမည့်နေအိမ်များ၊ အလုပ်အကိုင်များ၊ လူ့အသိုင်းအဝိုင်းများအပေါ်အကျိုးသက်ရောက်သည်ဆိုပါက RPF ကို စဉ်းစားနိုင်ပါသည်။ PAP နှင့် PAH များ၏နေရာပြန်လည်ချထားမှု (သို့) မြေယာပြဿနာများ အတွက် ဖြစ်ပွားနိုင်သည့်အခြေအနေများတွင် လက်တွေ့ဆောင်ရွက်ရမည့်အချက် များပါဝင်နေသည်။ ဥပမာ-မြေပေါ်မြေအောက်ရေပိုက်စနစ်များကို တိုးမြှင့်ဆောင်ရွက်ခြင်း (သို့) မူလ တည်ရှိနေသောအခြေခံ အဆောက်အအုံများကို ရွှေ့ပြောင်းလဲလှယ်ခြင်းစသည်တို့ပါဝင်ပါသည်။ ဤအခြေ အနေများတွင် ဆုံးဖြတ်ချက်ချမှတ်သူများအနေဖြင့် အကာအကွယ်ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချမှု အနေအထားရရှိရန်အတွက် ဆိုးကျိုးများ ပေါ်ပေါက်လာမှုမရှိရန် (သို့မဟုတ်)လျော့ပါးရန် စစ်ဆေးခြင်း အစီအစဉ်များနှင့် ပုံစံ (Form) ကို (ESMF) တွင် ပါဝင်ပါသည်။ မြေသိမ်းဆည်းမှုနှင့် ပြန်လည် နေရာချထားမှု စစ်ဆေးခြင်းပုံစံများကို ဤလေ့လာမှု၏ နောက်ဆက်တွဲ (က - ဂ) တွင်ကြည့်ရှုနိုင်ပါသည်။

ကမ္ဘာ့ဘဏ်၏ ဆန္ဒမပါဘဲ ပြန်လည်နေရာချထားရေး Involuntary Resettlement (OP/BP 4.12) အမျိုးသားမြေယာသုံးစွဲမှုမူဝါဒတွင် တိကျစွာပြဌာန်းထားသည်။ EIA ဥပဒေများနှင့် လုပ်ထုံးလုပ်နည်း များသည် လက်ရှိမြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ (၂၀၁၂)တွင် ပါဝင်ရန် ကျန်ရှိနေသည်။ မြေယာနှင့်ပတ်သက်သော RPF ၏ ကျယ်ပြန့်သော ရည်ရွယ်ချက်တစ်ခုမှာ PAP များ အတွက် စီမံကိန်း မစတင်မီ လူနေမှုအဆင့်အတန်းနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုများ ပြန်လည် ရရှိရေး အကူအညီပေးရန်အတွက် အစီအစဉ်ဖြစ်ပါသည်။ ၎င်းကိစ္စရပ်များအတွက် သတ်မှတ်ထားသော စည်းမျဉ်းများမှာ -

- (က) မူလရေနုတ်မြောင်းများကို အဆင့်မြှင့်တင်ရာတွင် ပြည်သူလူထုကို မိမိတို့၏နေရာဒေသများမှ ရွှေ့ပြောင်းခြင်းမပြုစေဘဲ တတ်နိုင်သမျှ လွတ်ကင်းသည့်နေရာဒေသများတွင် လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကပိုင် (သို့) ပြည်သူပိုင်နယ်မြေများအသုံးပြုခြင်းကို လျော့ချ ဆောင်ရွက်ရန်။
- (ခ) မြေယာအသုံးပြုမှုအတွက် မလိုလားအပ်သော ကန့်သတ်ချက်များကို ထိတွေ့မှုမရှိစေရန် စနစ်တကျပုံစံဖော်၍ ဆောင်ရွက်ရန်။
- (ဂ) မျှတ၍ပွင့်လင်းမြင်သာသော လုပ်ဆောင်မှုအဆင့်ဆင့်ကိုဖော်ထုတ်ခြင်း၊ RPF ၏ ရပိုင်ခွင့် အခွင့် အရေးဇယားတွင် သတ်မှတ်ထားသည့်အတိုင်း (၁) တည်ဆောက်ရေး (သို့) ပြန်လည်ထူထောင် ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မြေယာနှင့်ပိုင်ဆိုင်မှု ယာယီဆုံးရှုံးထိပါးမှု (၂) လုံးဝစွန့်

လွှတ်လိုက်ရမှုတို့အပေါ် လျော်ကြေးကိစ္စများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် (၃) ရေနုတ်မြောင်းအား လမ်းနယ်အတွင်း ဆောင်ရွက်ခြင်းဖြင့် လမ်းနယ်နိမိတ်အား ထိန်းသိမ်း ကန့်သတ်ထားရန်။

- (ဃ) ညှိနှိုင်းသဘောတူညီချက်များမှတစ်ဆင့် မြေယာသုံးစွဲခြင်းကို လိုအပ်မှသာ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို အသုံးပြု၍ ဆောင်ရွက်ရန်။
- (င) လိုအပ်သည့်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အသုံးပြုထားသော မြေယာကို စီမံကိန်းခွဲမစတင်မီ မြေပိုင်ဆိုင်သူ၊ အသုံးပြုသူ၊ ငှားရမ်းသူများမှ အသုံးပြုနိုင်ရေးအတွက် တတ်နိုင်သ၍ ပြုပြင်တည်ဆောက်ပေးရန်။
- (စ) PAP, PAH နှင့် လူမှုအသိုင်းအဝိုင်းအား စီမံကိန်းခွဲများ၏အကြောင်း၊ ဖြစ်စဉ်ကို ပြည့်စုံစွာ အသိပေးရန်။ ထို့အပြင် မြေယာအသုံးပြုမှုအတွက် လျော်ကြေးကိစ္စနှင့် အခြားဆက်စပ်အခွင့်အရေးများ ကို ပြည့်စုံစွာ ဖြည့်စွက်ဆောင်ရွက်ပေးရန်။
- (ဆ) လုပ်ငန်းဆောင်ရွက်မှုအတွက် ကျေနပ်ခြင်းမရှိသော PAP နှင့် PAH များအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို ရွေးချယ်တောင်းဆိုနိုင်ခွင့်ရှိရမည့်အပြင် ဖြေရှင်းချက်များသည် RPF တွင် ပြဌာန်းသတ်မှတ်ထားသော သတ်မှတ်ချက်များအတိုင်း ဖြစ်စေရန်။
- (ဇ) PAP နှင့် PAH အားလုံးသည် အမျိုးမျိုးသော အထောက်အပံ့များကို ရယူနိုင်ရမည်။ ခံစားခွင့်အခွင့်အရေးဇယားတွင် ပြဌာန်းထားသည့်အတိုင်း ၎င်းတို့အနေဖြင့် စီမံကိန်းမစတင်မီ အခြေအနေအတိုင်း ပြန်လည် တည်ဆောက်နေထိုင်ရန် အကူအညီပေးရမည်ဖြစ်သည်။ ကျူးကျော်နေထိုင်သူများအနေဖြင့် မြေယာဆုံးရှုံးမှုအတွက် လျော်ကြေးငွေရရှိမည် မဟုတ်သော်လည်း စီမံကိန်းပြီးဆုံးရက်မတိုင်ခင် မှတ်တမ်းတင်ထားသော ၎င်းတို့၏အခြားသောပိုင်ဆိုင်မှုများ၊ ဝင်ငွေဆုံးရှုံးမှုများ၊ လူနေထိုင်မှုအဆုံးရှုံးမှုများကို ပြန်ပါက ပြန်လည်ထောက်ပံ့မှု ရရှိလိမ့်မည်။ အသေးစိတ်အကောင်အထည်ဖော်မည့်နည်းလမ်းများကို ARAP နှင့် RAP တို့ကိုဆောင်ရွက်ချိန်တွင် စီမံကိန်းခွဲ၏ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း၊ အကျိုးသက်ရောက်ခံရသည့် ပြည်သူလူထု၏ လူမှုစီးပွားရေး အခြေခံစစ်တမ်းတို့အပေါ် မူတည်၍ ဆုံးဖြတ်သွားရန်။
- (ဈ) PAP နှင့် PAH များသည် စီမံကိန်းခွဲအကောင်အထည်ဖော်မှုအချိန်ဇယားကို အသိပေးသွားမည်ဖြစ်ပြီး ပြန်လည်နေရာချထားရေးနှင့် လျော်ကြေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးအကြံပေးသွားရန်။
- (ည) ရုပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ရွှေ့ပြောင်းခြင်းကို အတတ်နိုင်ဆုံး လျော့ချရမည်။ သို့သော်လည်း မလွဲမရှောင်သာဖြစ်လာခဲ့လျှင် အကျိုးသက်ရောက်မှု ခံစားရသူများသည် သတ်မှတ်ထားသော ခံစားခွင့်ဇယား (ဇယား ၂) အရ လျော်ကြေး သို့မဟုတ်/နှင့် ကူညီထောက်ပံ့မှုခံစားရန်။

၃.၀ ပြန်လည်နေရာချထားမှုလုပ်ငန်းစဉ်နှင့် အတည်ပြုမှု

စီမံကိန်းခွဲ လုပ်ငန်းဆောင်ရွက်မည့်နေရာဒေသအတိအကျ သတ်မှတ်ပြီးသောအခါ မည်သည့် ရေမြောင်းဆိုင်ရာလုပ်ငန်းမှ အကောင်အထည်ဖော်မီ ARAP (သို့မဟုတ်) RAP ကိုလုပ်ငန်းဖော်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပြင်ဆင်ထားရမည်။ စီမံကိန်းခွဲတစ်ခုသည် ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးမှုသည် လူဦးရေ (၂၀၀)ထက် နည်းသော်လည်း သက်ရောက်မှုများလျှင်သော်လည်းကောင်း (သို့မဟုတ်) လူဦးရေ (၂၀၀)ထက်များပြီး သက်ရောက်မှု

နည်းလျင်သော်လည်းကောင်း ARAP တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် သက်ရောက်ခံရသည့် လူများသည် ရုပ်ပိုင်းဆိုင်ရာရွှေ့ပြောင်းမှုများမပြုလုပ်ရခြင်း၊ ၎င်းတို့၏ အကျိုး ဖြစ်ထွန်းစေသော ပိုင်ဆိုင်မှုသည် (၁၀)% အောက် လျော့နည်းပါက စီမံကိန်း၏ အသေးစား အကျိုး သက်ရောက်မှုအဖြစ်သာ ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ သို့ရာတွင် စီမံကိန်းခွဲတစ်ခုသည် သိသာ ထင်ရှားသော အကျိုးသက်ရောက်မှု (သို့) လူဦးရေ (၂၀၀) ထက်ပို၍ အကျိုးသက်ရောက်လျှင် ပိုမို ကျယ်ပြန့်သော RAP ကိုပြင်ဆင်ရလိမ့်မည် ဖြစ်သည်။

RAP သည် စီမံကိန်းခွဲ အကောင်အထည်ဖော်နေစဉ်အတွင်း လုပ်ငန်းခွင်အတွင်း တိကျစွာ သတ်မှတ်ထားသော ARAP / RAPS (OP 4.12) တိုးတက်စေရန် မရှိမဖြစ်လိုအပ်သော ညွှန်ကြားချက် များ ထောက်ပံ့ပေးနိုင်ရန် အလေးထားပါသည်။ ယခင်က ဖော်ပြသကဲ့သို့ အဓိကကျသည့် ရုပ်ပိုင်းဆိုင်ရာ ရွှေ့ပြောင်းမှုသည်အဆိုပြုထားသော စီမံကိန်းခွဲများ၏ ရလဒ်များအဖြစ် ဖြစ်ပေါ်လာရန် မျှော်လင့်ခြင်း မရှိပါ။ သို့သော် ပိုင်ဆိုင်မှုများ (မြေယာ၊ အဆောက်အအုံနှင့် အခြားသော မြေပေါ်မှ တိုးတက်ဖွံ့ဖြိုးမှုများ၊ ဆုံးရှုံးခြင်းများ) နှင့်ဝင်ငွေ(သို့မဟုတ်)အသက်မွေးဝမ်းကျောင်းမှုများ ဆုံးရှုံးခြင်းများသည် မြေယာ သိမ်းဆည်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်ပါသည်။ ဆောက်လုပ်ရေး ဆောင်ရွက်ချက်များကလည်း ထိုအလုပ်အနီး တစ်ဝိုက်ရှိ စီးပွားရေးဆောင်ရွက်မှုများကို ပြောင်းရွှေ့နိုင်သကဲ့သို့ ဈေးသည်များကို ယာယီ (သို့မဟုတ်) အပြီး ပြောင်းရွှေ့ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုကဲ့သို့သော ကိစ္စရပ်များတွင် ကမ္ဘာ့ဘဏ် ကာကွယ်ရေးမူဝါဒ (OP 4.12) အရ ARAP သို့ RAP ကို (ယခုအချိန်အထိ ပြန်လည်နေရာချထားရေး အစီအစဉ် (RP)အဖြစ် ရည်ညွှန်းထားပါသည်) သက်ရောက်ခံ ပုဂ္ဂိုလ်များ၏ လျော်ကြေးပေးရန်ကိစ္စရပ်များ တွင် အကောင်အထည်ဖော်ရန် (သို့မဟုတ်) လမ်းညွှန်ချက်များပေးရန်အတွက် တိုးတက်အောင်ပြုလုပ်ရပါ မည်။

ယခုလက်ရှိတွင် YCDC သည် CBD ရှိလမ်းဘေးဈေးသည် အများအပြားကို ညဈေးတန်းသို့ ပြောင်းရွှေ့နေရာချထားခြင်းများ ပြုလုပ်လျက်ရှိပါသည်။ သို့သော်လည်း အချို့သော လမ်းဘေးဈေးသည် များသည် CBD ရှိအချို့နေရာများတွင် ဆက်လက်ရောင်းချနေဆဲဖြစ်သောကြောင့် ထိုသို့ပြောင်းရွှေ့မှုကို ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ညဈေးတန်းသည် လသာမြို့နယ်တစ်ဝိုက်တွင် အဓိကဖြစ်ပြီး ကမ်းနားလမ်း တစ်လျှောက်ရောင်းချနေပါသည်။ ကမ်းနားလမ်းတစ်လျှောက်တွင် ရေတံခါးများရှိသည့်အပြင် connector drain များလည်း ရှိနေပါသည်။ ထို့ကြောင့် တည်ရှိပြီးသား မည်သည့်ရေနှုတ်မြောင်းနှင့် အခြေခံ အဆောက်အအုံကိုမဆို အဆင့်မြှင့်တင်မှုများ ပြုလုပ်ပါက ကမ်းနားလမ်းတစ်လျှောက်သည် များပြား လှသော ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ညဈေးတန်း၏ အချို့နေရာများကို အပိုင်း လိုက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

YCDC အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဆိပ်ကမ်းအာဏာပိုင်ကဲ့သို့ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြေယာသိမ်းဆည်းမှုဖြစ်စဉ်နှင့် ဆက်စပ်နေသော ပြန်လည်နေရာချထား ရေးများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့အပြင်နေရာချထားရေးနှင့် စောင့်ကြည့်လေ့လာရေး အကောင်အထည်ဖော်မှုသည် တိုက်ရိုက်အနေဖြင့် စီမံကိန်းခွဲ၏ ဆက်နွယ်ပတ်သက်နေသူများအကြား ပူးပေါင်းဆောင်ရွက်မှုသေချာရန် လိုအပ်ပါသည်။ စီမံကိန်းခွဲများနှင့် ပါဝင်ပတ်သက်သူများအနေဖြင့် လုပ်ငန်းစီမံမှုမူဝါဒများနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများကို ဦးဆောင် ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းခွဲများဆောင်ရွက်မှုများကြောင့်ပေါ်ပေါက်လာသည့် လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်

မူများအပေါ် ရည်ရွယ်၍လိုအပ်သည်များကိုလည်း စီစဉ်ထားရှိရမည်ဖြစ်သည်။ RP ကိုပြင်ဆင်ရန် လိုအပ်သော သတင်းအချက်အလက်များကို အခြေခံ စစ်တမ်းများ ရရှိနိုင်မှု၊ ပိုင်ဆိုင်မှုမှတ်တမ်းများ၊ ဈေးသည်များအတွက် အစားထိုးနိုင်မည့်နေရာအားအကဲဖြတ်ချက်များနှင့် ဝင်ငွေဆုံးရှုံးမှုနှင့် လျော်ကြေး ငွေဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် အကူအညီပေးရေး ကမ်းလှမ်းချက်များ၊ ယာယီ(သို့) အမြဲတမ်းနေရာ ရွှေ့ပြောင်းမှု အခြေအနေ (သို့) အခြားသော စီမံကိန်းခွဲ၏ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု တို့မှတစ်ဆင့် ရရှိနိုင်မည်ဖြစ်သည်။

RP ပြင်ဆင်ရာတွင် PAP နှင့် PAH တို့အတွက် အောက်ပါသဘောတရားများပါဝင်ရမည် -
နေရာပြောင်းရွှေ့ချထားခြင်းနှင့် လျော်ကြေးတို့နှင့် ပတ်သက်သော ရွေးချယ်စရာသဘောတရား များနှင့် အခွင့်အလမ်းများကို သတင်းပေးပို့ခြင်း။
နည်းပညာအရ၊ စီးပွားရေးအရ ဖြစ်နိုင်ချေရှိသော နေရာပြောင်းရွှေ့ချထားခြင်း (သို့မဟုတ်) လျော်ကြေးငွေရယူခြင်း အသီးသီးတို့ကို ဖော်ပြထားပြီး ရွေးချယ်ခွင့်များကိုပေးအပ်ထားခြင်း။
စီမံကိန်းခွဲအကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ ဆုံးရှုံးမှုများ အပေါ် တိကျ လုံလောက်သော လျော်ကြေးငွေပေးအပ်ခြင်း။

ပြည့်စုံလုံလောက်သောပြည်သူလူထုနှင့် ဆွေးနွေးတိုင်ပင်မှု ပူးပေါင်းပါဝင်မှုတို့သည် RP ဖြစ်စဉ်တွင် မဖြစ်မနေလိုအပ်သော လိုအပ်ချက်များဖြစ်သည်။ ထို့အပြင် PAP နှင့် PAH တို့အနေဖြင့် အောက်ပါအချက် များကို သတိပြုရမည် -

- ပြောင်းရွှေ့နေရာချခြင်းနှင့် လျော်ကြေးငွေတို့ပါဝင်သော ရွေးချယ်နိုင်စရာ နည်းလမ်းများနှင့် အခွင့် အလမ်းများ။
- တိကျသောနည်းပညာဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာနည်းလမ်းများ၊ ပြန်လည်နေရာချထားခြင်း (သို့) ပြောင်းရွှေ့ နေရာချထားခြင်းဆိုင်ရာနည်းလမ်းများ။
- ဆောင်ရွက်ရန်သတ်မှတ်ထားသောနေ့စွဲများ၊ ဖြစ်စဉ်များ၊ ပြောင်းရွှေ့နေရာချခြင်း၊ ပြန်လည် နေရာချထားခြင်း၊ လျော်ကြေး။
- ပိုင်ဆိုင်မှုဆုံးရှုံးခြင်းအပေါ် ထိရောက်မှု အပြည့်အဝရှိသည့် တာဝန်ယူ လျော်ကြေးပေးဆောင် ရွက်မှု။
- အကောင်အထည်ဖော်မည့်နည်းလမ်းများနှင့် နစ်နာသူများ၏ စည်းစိမ်ဥစ္စာ လူနေမှုအဆင့် အတန်းကို တိုးတက်မြင့်မားစေရန် လိုအပ်သည့်ကုန်ကျစရိတ်။

တာဝန်ပေးအပ်ထားသော/ရွေးချယ်ထားသော အကောင်အထည်ဖော်ဆောင်ရွက်ရေး အေဂျင်စီ (DIA) နှင့် YCDC တို့တွင် YCDC ၏စီမံကိန်း ဖော်ဆောင်မှုအဖွဲ့ (YCDCPS) ရှိပြီး၊ ယင်းအဖွဲ့တွင် ပြန်လည်နေရာချ ထားရေး အထူးကျွမ်းကျင်သူတစ်ဦးရှိရမည်။ ၎င်းအနေဖြင့် RPF နှင့် လုပ်ငန်းဖော်ဆောင်ရာဒေသအတွင်း လုပ်ငန်းဆောင်ရွက်မှုကို လေ့လာဆန်းစစ်ခြင်းနှင့် စီမံကိန်းဧရိယာတွင် တိကျသော ပြန်လည်နေရာ ချထားရေးအစီအစဉ်ကိုပြင်ဆင်ရန်လိုအပ်ပါသည်။ (ဥပမာ - အခြားသောပိုင်ဆိုင်မှုများနှင့် ဖြစ်နိုင်ချေ ရှိသော မြေယာဆုံးရှုံးမှုများ၊ အသက်မွေးဝမ်းကျောင်းမှု (သို့) ဝင်ငွေဆုံးရှုံးမှုများနှင့် ပြန်လည်နေရာချထား ရေးကိစ္စရပ်များကို RP များသည် သင့်လျော်သော နည်းလမ်းဖြင့် ဖြေရှင်းမှုများပေးနိုင်ရန် သေချာရန်လိုပါ သည်။) RPF ကိုအတည်ပြုပြဌာန်းပြီးနောက် စီမံကိန်းခွဲတစ်ခုစီအတွက် လူမှုရေးဆိုင်ရာသက်ရောက်မှု

များ(သို့မဟုတ်)မြေယာသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေးကို ဖြေရှင်းပေးရမည်ဖြစ်ပါသည်။ အရေးကြီးသောအချက်မှာ ဆက်နွယ်ပတ်သက်သူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် PAP/PAH တို့ အနေဖြင့် ပူးပေါင်းပါဝင်မှု နည်းလမ်းများကို စနစ်တကျအသုံးပြုရန်လိုအပ်ပါသည်။ သို့မှသာ RP နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြမည်ဖြစ်သည်။

စစ်ဆေးခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်သည် အဆိုပြုထားသော စီမံကိန်းခွဲများ (သို့မဟုတ်) စီမံကိန်း ဆောင်ရွက်ချက်ကြောင့် အကျိုးသက်ရောက်ခံရသည့် ဧရိယာများ တွင် လူများကို စိစစ်၍ စီမံကိန်းအတွက် ယာယီ (သို့မဟုတ်) အမြဲတမ်းရယူလိုက်သောမြေကြောင့် ပိုင်ဆိုင်မှု ထိခိုက်သောသူများ နှင့်/သို့မဟုတ် အခြားသော ဆက်စပ်ပြဿနာများအတွက် အသုံးပြုသင့် ပါသည်။ အကောင်းဆုံးသော အစီအစဉ်ရေးဆွဲမှုများနှင့် စစ်ဆေးခြင်းတို့သည် RPF ၏ ကနဦး အကောင် အထည်ဖော်မှု အဆင့်များတွင် ရှိသင့်သည်။ သို့မှသာ အထူးကျွမ်းကျင်သူအနေဖြင့် RP ကို အကောင် အထည်ဖော်ဆောင်ရွက် သတင်းအချက်အလက် ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။ RP အနေဖြင့် အောက်ပါ အခြင်းအရာများကို သတ်မှတ်နိုင်ရန်အတွက် တိကျသေချာသော လုပ်ငန်းခွင်ဧရိယာနှင့် ပြည့်စုံသော သတင်းအချက်အလက်များ လိုအပ်သည်။

- စီမံကိန်းခွဲလုပ်ငန်းများကြောင့် ကောင်းကျိုး၊ ဆိုးကျိုးသက်ရောက်မှု ခံစားရနိုင်သည့်လူပုဂ္ဂိုလ်များ။
- စီမံကိန်းခွဲအတွင်း မြေယာ ပိုင်ဆိုင်မှု ပါဝင်သွားသူများ။
- လျော်ကြေးငွေ (သို့မဟုတ်) အကူအညီပေးရန်အတွက် အချက်အလက်ပြည့်စုံသော လူပုဂ္ဂိုလ်။

RP ကိုအတည်ပြုချက်ရယူရန် DIA သို့တင်သွင်းရမည်ဖြစ်သည်။ ၎င်းကို ကမ္ဘာ့ဘဏ်သို့ ဆက်လက် ပေးပို့သွားမည်ဖြစ်သည်။

ARAP တွင်အောက်ပါအချက်အလက်များပါဝင်သည် -

- (က) နေရာဒေသနှင့် သက်ရောက်မှု အလားအလာများပါဝင်သော စီမံကိန်းခွဲများ၏ အကြမ်းဖျဉ်း ဖော်ပြချက်။
- (ခ) PAP နှင့် PAH တို့အပေါ် အကြံပြုဆွေးနွေးချက်။
- (ဂ) PAP နှင့် PAH တို့၏အခြေခံအချက်အလက်။
- (ဃ) လုပ်ငန်းဆောင်ရွက်ရန်အတွက် ပြောင်းရွှေ့ နေရာချထားမှု နယ်ပယ်များ၏ သတင်းအချက် အလက်။
- (င) PAP နှင့် PAH တို့ကိုသက်ရောက်နိုင်မည့် သက်ရောက်မှုအမျိုးအစားနှင့် အဆင့်လိုက် သတ်မှတ်ခြင်း။
- (စ) လျော်ကြေးငွေခံစားမှု၊ ခွင့်ပြုငွေကြေးနှင့် လျော်ကြေးငွေ အတိုင်းအတာတစ်ခု၏ သက်ရောက် မှုအပေါ် အမျိုးအစားခွဲခြား၍ ပြန်လည် တည်ထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအပေါ် အကူအညီပေးမှု။
- (ဆ) လုပ်ငန်းဖော်ဆောင်မှုနှင့် လေ့လာဆန်းစစ်မှုအတွက် လိုအပ်သောတာဝန်ဝတ္တရားများ။
- (ဇ) လျော်ကြေးပေးဆောင်မှုလုပ်ငန်းအစီအစဉ်။

(ဈ) နှစ်စဉ်ဘတ်ဂျက်နှင့် ပြန်လည်နေရာချထားမှုအတွက် ကုန်ကျစရိတ်ခန့်မှန်းချက်။

(ည) လုပ်ငန်းဖော်ဆောင်ရေးကာလသတ်မှတ်ချက်တို့ ဖြစ်သည်။

လူဦးရေတစ်ခုလုံးအပေါ် အသေးစားထိခိုက်မှုနှင့် ပြည်သူ့လူထု (၂၀၀) ကျော်၏ စည်းစိမ်ဥစ္စာနှင့် ဘဝ နေထိုင်မှုအပေါ် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားစေသည့် စီမံကိန်းခွဲများအနေဖြင့် RAP တစ်ခုကို အကောင်အထည် ဖော်ဆောင်ရန်လိုအပ်သည်။ ယေဘုယျအားဖြင့် RAP တွင်အောက်ပါအချက်အလက်များပါဝင်သင့်သည် -

- (က) စီမံကိန်းခွဲများ၏ တည်နေရာနှင့် လွှမ်းမိုးမှုအပေါ်အကြမ်းဖျင်းဖော်ပြချက်၊
- (ခ) ပြန်လည်နေရာချထားရေးနှင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးအပေါ်အုပ်ချုပ်ရေး အခြေခံမူများနှင့် RP ၏ ရည်ရွယ်ချက်များ၊
- (ဂ) တရားဝင် မူဘောင်၊
- (ဃ) PAP နှင့် PAH တို့၏ အခြေခံ သတင်းအချက်အလက်များနှင့် ပိုင်ဆိုင်မှု ထိခိုက်နှစ်နာသည့် စာရင်း၊
- (င) သက်ရောက်မှုအမျိုးအစားနှင့် အဆင့်သတ်မှတ်ချက်အရ PAP နှင့် PAH ကို အမျိုးအစား ကွဲခြားမှု၊
- (စ) လျော်ကြေးငွေခံစားမှု ခွင့်ပြုငွေကြေးနှင့် လျော်ကြေးငွေ အတိုင်းအတာတစ်ခု၏ သက်ရောက်မှု အပေါ် အမျိုးအစားခွဲခြား၍ ပြန်လည်တည်ထောင်ရေးနှင့် နေရာပြန်လည်ချထားရေးအပေါ် အကူအညီပေးမှု၊
- (ဆ) လုပ်ငန်းဆောင်ရွက်ရန်အတွက် အဆိုပြုသော ပြောင်းရွှေ့နေရာချထားမှု နယ်ပယ်များ၏ သတင်းအချက်အလက်(မူလနေထိုင်သူများ၏ လူမှုအကျိုးစီးပွားအပါအဝင်)၊
- (ဇ) လုပ်ငန်းဖော်ဆောင်မှုနှင့် လေ့လာဆန်းစစ်မှုအတွက် လိုအပ်သော တာဝန်ဝတ္တရားများနှင့် စီမံခန့်ခွဲမှုများ၊
- (ဈ) စီစဉ်မှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုအတွင်း ပါဝင်ပတ်သက်မှု လုပ်ငန်းအဆင့်ဆင့်၊
- (ည) နှစ်နာကြေးပေးဆောင်မှုလုပ်ငန်းအစီအစဉ်၊
- (ဋ) နှစ်စဉ် ဘတ်ဂျက်နှင့် ပြန်လည်နေရာချထားမှုအတွက် ကုန်ကျစရိတ်ခန့်မှန်းချက်၊
- (ဌ) လုပ်ငန်းဖော်ဆောင်ရေးကာလသတ်မှတ်ချက်၊
- (ဍ) TOR ပါဝင်သော အတွင်းအပြင် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်း လုပ်ငန်း အဆင့်ဆင့်တို့ဖြစ်သည်။

နောက်ဆက်တွဲ (က - ခ) တွင် ARAP နှင့် RAP အတွက် မှတ်ချက်များ ပါဝင်သော ပြန်လည်နေရာချထားရေး အစီအစဉ်ပုံစံများ ထည့်သွင်းထားပါသည်။

၄.၀ ပြောင်းရွှေ့ခံရသူအမျိုးအစားများ

မြန်မာနိုင်ငံDRM စီမံကိန်းခွဲ၏ ရေစီးရေလာစနစ် အဆင့်မြှင့်တင်တိုးတက်ရေးနှင့် အများပြည်သူ ဆိုင်ရာနေရာဒေသအသီးသီးကို ပြုပြင်ခြင်း လုပ်ငန်းစဉ်များသည် မြို့တွင်း(၆) မြို့နယ်လုံးတွင် နေထိုင်သော ပြည်သူများအပေါ် ကောင်းကျိုး/ဆိုးကျိုး နှစ်မျိုးစလုံး သက်ရောက်မှုများရှိသည်။ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူ့အဆောက်အအုံများ (ဥပမာ - ကျောင်းများ၊ ဆေးပေးခန်းများ)သည် ရေနုတ်မြောင်းဧရိယာနှင့် လမ်းနယ်အတွင်း ကျရောက်နေပါက အနည်းနှင့် အများ အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟုယူဆနိုင်ပါသည်။ အဆိုပြုထားသော စီမံကိန်းခွဲတစ်ခု၏ လုပ်ငန်းဖော်ဆောင်မှုသည် လူအများစုအပေါ်တွင် ကောင်းစွာအကျိုးကျေးဇူးသက်ရောက်နိုင်မည်ဖြစ်ပြီး လူနည်းစုများအပေါ်တွင် ဆိုးကျိုးသက်ရောက်နိုင်ပါသည်။ ဤအစီရင်ခံစာသည် ဆိုးကျိုးသက်ရောက်နိုင်မည့် လူနည်းစုအတွက် ရည်ရွယ်ပါသည်။ အဆိုပြုထားသော လုပ်ငန်းများဆောင်ရွက်ရန် နေရာဒေသအတိအကျ မသိရှိရသေးသည့်အတွက် RPF အနေဖြင့် မည်သူမည်ဝါအပေါ် တိုက်ရိုက်(သို့)သွယ်ဝိုက်၍ အကျိုးသက်ရောက်မှု ရှိမည်ကို ခန့်မှန်း၍ မရသေးပါ။ စီမံကိန်းခွဲတစ်ခု၏ နေရာနှင့် ၎င်းတို့၏ အကျိုးသက်ရောက်သည့် ဧရိယာကို သတ်မှတ်နိုင်သည်နှင့် ဤကဲ့သို့သော ဆုံးဖြတ်ခြင်းများကို စတင်နိုင်မည်။

စီမံကိန်းခွဲများအကောင်အထည်ဖော်ဆောင်မည့်နေရာကို သိရှိသည်နှင့် မြေလိုအပ်ချက်နှင့် ဆက်စပ်သည့် သက်ရောက်မှုများကို ဖော်ထုတ်ပြီး ပြန်လည် နေရာချထားရေးလုပ်ငန်းကို တစ်ပြိုင်နက် စတင်ရမည်။ စီမံကိန်းဖော်ဆောင်မှုအဖွဲ့သည် YCDC နှင့် အနီးကပ်ပူးပေါင်း၍ PAPs ကို ဖော်ထုတ်ပြီး အရေအတွက်သိရှိရန်လည်းကောင်း၊ ပေါ်ပေါက်နိုင်ခြင်းရှိသော လူမှုစီးပွားအကျိုးသက်ရောက်မှုများကို သိရှိနိုင်ရန်အတွက် လည်းကောင်း၊ လူမှုစီးပွားစစ်တမ်းဖြင့် ကောက်ယူရမည်ဖြစ်သည်။

RPF အနေဖြင့် အချို့သော လူမှုရေးအုပ်စုများသည် ၎င်းတို့၏နေထိုင်မှု အခြေအနေများ၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေပမာဏကို ပြန်လည်တည်ထောင်ရန် ခက်ခဲနေနိုင်သည်ကို သဘောပေါက် နားလည်ထားရမည်ဖြစ်သည်။ထို့ကြောင့် ၎င်းတို့၏ မြေနှင့် အခြားပိုင်ဆိုင်မှုများကို အကျိုး သက်ရောက်မည်ဆိုပါက ဆင်းရဲမွဲတေမှုပြဿနာများ ရင်ဆိုင်လာနိုင်သည်ကို သဘောပေါက်နားလည် ထားပါသည်။

RAP လူထုဆွေးနွေးပွဲများနှင့် လူမှုစီးပွားရေးစစ်တမ်းပြုလုပ်စဉ်အတွင်း စီမံကိန်း အကောင်အထည်ဖော်ရာတွင် ပါဝင်သူများအနေဖြင့် မြေယာမဲ့၊ ဆင်းရဲသား၊ အမျိုးသမီး ဦးဆောင်သည့်အိမ်ထောင်စု၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် အထောက်အပံ့မဲ့ ကလေးသူငယ်များ၏ အထူးလိုအပ်ချက်များကို သိရှိသတ်မှတ်နိုင်ရမည်ဖြစ်သည်။ အဆိုပါ ထိခိုက်လွယ်သော အုပ်စုတစ်စုချင်းစီသည် လူမှုစီးပွားအကျိုး သက်ရောက်မှု ဆန်းစစ်ခြင်းနှင့် လူမှုစီးပွားရေးစစ်တမ်း ကောက်ယူသည့်အချိန်တွင် ဖော်ထုတ်ပေးရပါမည်။

ESMF နှင့် RPF လုပ်ငန်းစဉ်များ အစီအစဉ်ဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျား/မ တန်းတူညီမျှရေး ပူးပေါင်း ဆောင်ရွက်မှုကိုလည်း အလေးပေးစဉ်းစားပေးရမည်ဖြစ်သည်။

၅.၀ ပြောင်းရွှေ့ခံရသူများ၏ စံသတ်မှတ်ချက်များ /ပြောင်းရွှေ့ခံရသူ များ၏ နစ်နာမှုကို နှိုင်းယှဉ်ဆုံးဖြတ်ခြင်း

လူတန်းစားအသီးသီး (ဥပမာ - ထိခိုက်လွယ်သော အုပ်စုများ၊ တိုင်းရင်းသား အုပ်စုများစသဖြင့်) ပါဝင်သော PAP နှင့် PAH အတွက်လိုအပ်သော လျော်ကြေးနှင့်/သို့မဟုတ် အထောက်အပံ့ကို ပေးအပ် ရမည်ဖြစ်သည်။ လျော်ကြေး (သို့မဟုတ်) အထောက်အပံ့ပေးအပ်ရမည့် အခြေအနေများမှာ (၁) ၎င်းတို့၏ မြေဧရိယာလျော့နည်းသွားခြင်း (၂) ၎င်းတို့၏ ဝင်ငွေ (သို့မဟုတ်) အသက်မွေးဝမ်းကြောင်းမှုများ ဆုံးရှုံး ခြင်း (၃) နေအိမ်တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) တစ်ခုလုံး ဖျက်သိမ်းခံရခြင်း (၄) မြေယာပိုင်ဆိုင်မှုထက် အခြားပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်း (ဥပမာ - အထွေထွေအသုံးပြုမှု၊ သစ်ပင်၊ သီးနှံများ ခြံစည်းရိုးနှင့် မည်သည့် မြေပြုပြင်မှုမျိုးကိုမဆို စသည်) တို့ဖြစ်သည်။ ဓလေ့ထုံးတမ်းအရ (သို့မဟုတ်) နေထိုင်ခွင့် လက်မှတ်များ မရှိခြင်း စသည်တို့သည် ၎င်းတို့၏ နစ်နာကြေးရပိုင်ခွင့်နှင့် ပြန်လည်နေရာချထားရေး ကူညီမှုအပေါ် ဟန့်တားမှုမရှိစေရပါ။

ဖယ်ရှားခံရသူများကို အောက်ပါအတိုင်း (၃)မျိုး ခွဲခြားသတ်မှတ်နိုင်သည် -

- (က) တည်ဆဲဥပဒေက အသိအမှတ်ပြုထားသော ဓလေ့ထုံးတမ်းနှင့် အစဉ်အလာ အခွင့်အရေး များအပါအဝင် မြေယာပိုင်ဆိုင်မှု တရားဝင်သက်သေ အထောက်အထားရှိသူများ အနေဖြင့် ၎င်းတို့ ပိုင်ဆိုင်မှုအတိုင်း လျော်ကြေးခံစားပိုင်ခွင့်ရှိသည်။ ထို့အပြင်ပိုင်ဆိုင်မှုအားလုံးနှင့် ဝင်ငွေအရင်းအမြစ်များပါ ခံစားပိုင်ခွင့်ရှိသည်။ (ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကျန်ရှိ သော မြေယာ အစိတ်အပိုင်းသည် အသုံးပြု၍မရအောင် သေးငယ်သွားသည် ဆိုပါက မြေကွက်အစားထိုးရပိုင်ခွင့်ရှိသည်)
- (ခ) သန်းခေါင်စာရင်း ကောက်ယူချိန်အထိ မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိသော်လည်း တည်ဆဲဥပဒေ (သို့) ပြန်လည်နေရာချထားရေး အစီအစဉ်အရ တရားဝင်ပိုင်ဆိုင်ခွင့် ရယူနိုင် သူများအနေဖြင့် ၎င်းတို့ဆုံးရှုံးသွားသော မြေယာတန်ဖိုး၊ ပိုင်ဆိုင်မှုများနှင့် ဝင်ငွေ အရင်း အမြစ်များအတွက် လျော်ကြေးရရှိခံစားပိုင်ခွင့်ရှိသည်။ (ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကျန်ရှိသော မြေယာ အစိတ်အပိုင်းသည် အသုံးပြု၍မရအောင် သေးငယ်သွားသည်ဆိုပါက မြေကွက်အစားထိုးရပိုင်ခွင့်ရှိသည်)
- (ဂ) နောက်ဆုံးနေ့စွဲအထိ မြေယာပိုင်ဆိုင်မှု အထောက်အထား မပြနိုင်သူများ (သို့မဟုတ်) နေထိုင်ခွင့်ကို မပြသနိုင်သောသူများသည် ၎င်းတို့နေထိုင်သော နေရာများအတွက် မြေ လျော်ကြေးငွေအစား ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုနှင့် နေထိုင်မှုကို တိုးတက်စေရန် ထောက်ပံ့ပေး မည့် အကူအညီများ ရရှိခံစားနိုင်ပါသည်။

ဤ RPF သည် မြန်မာနိုင်ငံ DRM စီမံကိန်း အခန်းအပိုင်း/အကြောင်းအရာ (ခ) နှင့် (ဂ) ၏ အဆိုပြုထားသော စီမံကိန်းခွဲများ အားလုံးကြောင့် ရုပ်ပိုင်းဆိုင်ရာ (သို့) စီးပွားရေးအရ ရွှေ့ပြောင်းမှုများ ဆိုးရွားသော အကျိုးသက်ရောက်မှု ပြင်းထန်ခြင်း မပြင်းထန်ခြင်း မခွဲခြားဘဲ စီမံကိန်းခွဲများ အားလုံးပေါ်တွင် ကျင့်သုံးရပါမည်။

အထက်တွင်ညွှန်ပြခဲ့သည့်အတိုင်း တိုင်းရင်းသားလူနည်းစုများနှင့် ထိခိုက်လွယ်သော အုပ်စုများကို အထူးအလေးပေးဆောင်ရွက်သွားရန် လိုအပ်ပါသည်။

၆.၀ ဥပဒေမူဘောင် သုံးသပ်ချက်

စီမံကိန်းများကြောင့် လူမှုစီးပွားများ ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိနိုင်ဟု ယူဆရပါသည်။ အဘယ့်ကြောင့် ဆိုသော် လုပ်ဆောင်ရန် အဆိုပြုထားသော ရေစီးရေလာစနစ်၊ အများပြည်သူသုံး အဆောက်အအုံများနှင့် ပြုပြင်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး မူလ သတ်မှတ်ထားသော နေရာများတွင် ရေစီးရေလာ ကောင်းမွန်မှု၊ ပြန်လည်တည်ထောင်ရေးနှင့် လေ့လာသုံးသပ်မှုများကို အောက်ပါဥပဒေများအရ ရေးဆွဲထားသည် -

- မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂)
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်း (စည်းကမ်းများ ၂၀၁၃)
- EIA လုပ်ငန်းအဆင့်ဆင့် (၂၀၁၅)
- မြေယာပိုင်ဆိုင်မှု အက်ဥပဒေ (၁၉၉၄)
- အမျိုးသား မြေအသုံးချရေးမူဝါဒ (၂၀၁၄)
- ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ (၂၀၁၃) နှင့်
- ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၁၉၉၈) တို့ဖြစ်သည်။

၁၉၉၄ တွင် ပြဌာန်းသော မြေယာသိမ်းဆည်းမှု ဥပဒေအရ ပြည်သူလူထုအတွက် လိုအပ်ပါက မြေယာရယူပိုင်ဆိုင်နိုင်ကြောင်း ဖော်ပြထားသည်။ ၎င်းဥပဒေအခန်း(၆)တွင် “ပြည်သူလူထုအတွက် လိုအပ်လာပါက အကျုံးဝင်သက်ရောက်ရန်အတွက် ကြေငြာချက်ထုတ်ပြန်နိုင်သည်။” ဟုပါရှိပြီး အခန်း(၂၃)အပိုဒ်ခွဲ(၁)တွင် လျော်ကြေးငွေကို “နို့တစ်စာပေးပို့သည့်နေ့မှစ၍ သတ်မှတ်ထားသော မြေယာ ဈေးကွက်တန်ဖိုး (ကာလတန်ဖိုး) ” ဟုသတ်မှတ်ထားပါသည်။ ထိခိုက်လွယ်သောအုပ်စုနှင့် ပတ်သက်၍ အထူးတလည် ဖော်ပြထားခြင်း မရှိသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် (၃၂)၊ အပိုဒ်ခွဲ(က) တွင် နိုင်ငံတော်သည် “မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်” ဟုဖော်ပြထားပြီး အပိုဒ် (၃၅၆)တွင် “နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော စွမ်း၊ မရွှေ့ ပြောင်းနိုင်သောပစ္စည်းနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်” ဟုဖော်ပြထားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံများတိုးတက်မှု၊ လူနေမှုဘဝတိုးတက်မှု၊ ကျယ်ပြန့်လာသော စီးပွားရေးအခွင့်အရေးမှတစ်ဆင့် ကောင်းမွန်စွာနေထိုင်မှုတို့ပါဝင်ကြောင်း ကမ္ဘာ့ဘဏ်မှ

ဖော်ပြထားသည်။ စီမံကိန်းခွဲများအတွက် ငွေကြေးချေးယူမည့် သက်ဆိုင်ရာနိုင်ငံ ပတ်ဝန်းကျင်နှင့် လူမှုရေးမူဝါဒများနှင့် ကိုက်ညီမှုရှိရမည်။ အဆိုပါ အကာအကွယ် မူဝါဒများသည် အဆုံးဖြတ်ပေးသူများ အတွက် ပြည်သူလူထုနှင့် ပတ်ဝန်းကျင်အပေါ်အန္တရာယ်ရှိစေမည့် ထိခိုက်နစ်နာစေနိုင်သည့် အကြောင်း အရာများကို ထုတ်ဖော်၍ ကြိုတင်တားဆီးကာကွယ်ပေးနိုင်ပါသည်။ ဖွံ့ဖြိုးရေးစီမံကိန်းများ အတွက် ချေးငွေရယူမည့်နိုင်ငံသည် ကမ္ဘာ့ဘဏ်၏ ကာကွယ်ရေးမူဝါဒအရ လူ့အသိုင်းအဝိုင်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို ဖြေရှင်းပေးနိုင်ရန်လိုအပ်မည်ဖြစ်ပါသည်။

လက်ရှိတွင် စီမံကိန်းခွဲများသည် CBD မြို့နယ်(၆)မြို့နယ်အတွင်း မြေပေါ်မြေအောက် ရေစီးရေလာ စနစ်နှင့် အများပြည်သူသုံးအဆောက်အဦများ ပြုပြင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခုအခြေအနေတွင် တိကျသောလုပ်ငန်းအစီအစဉ်များကို သတ်မှတ်ထားခြင်းမရှိသေးပါ။ RPF သည် စီမံကိန်းခွဲဒီဇိုင်းနှင့် RP နှင့် အကာအကွယ်မူဝါဒ ပြင်ဆင်ရာတွင် ဆောင်ရွက်မည့်အစီအစဉ်နည်းလမ်းများ အသုံးပြုမည့် Instrument နည်းလမ်းများကို လမ်းညွှန်မှုပေးထားသည့် ခြုံငုံဖော်ပြထားသော စာတမ်းဖြစ်ပါသည်။

၁၈၉၄ မြေယာသိမ်းဆည်းမှုဥပဒေတွင် အမျိုးသားရေးနှင့် အများပြည်သူဆိုင်ရာ လိုအပ်ချက်အရ အခြေခံအဆောက်အအုံများပြင်ဆင်၊ တိုးချဲ့၊ တည်ဆောက်ခြင်းအတွက် အခြေခံမူများ ၊ ယန္တရား (ပုံစံစနစ်) နှင့် ပြည်သူ့ နိုင်ငံ့အကျိုးအလို့ငှာ သိမ်းယူခြင်းအတွက် လုပ်ထုံးလုပ်နည်းများနှင့် မျှတသော သတ်မှတ်ချက် နှင့် လျော်ကြေးပေးအပ်ခြင်းစသည်တို့ကို အသေးစိတ်ဖော်ပြထားသည်။ ဤဥပဒေသည် ရုပ်ပိုင်းဆိုင်ရာ ပြည်သူ့အဆောက်အအုံများ တိုးချဲ့ခြင်း စီမံကိန်းများ၊ မြေသိမ်းယူမှု၊ ဆန္ဒအလျောက်မြေနှင့် ပိုင်ဆိုင်မှုများ လူဒါန်းခြင်းနှင့် ပြန်လည်နေရာချထားပြီးနောက် ကူညီပေးရေးတို့ ပါဝင်သော ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ဖော်ပြထားပါသည်။ မြေယာသိမ်းဆည်းမှုဥပဒေ (၁၈၉၄) တွင် ကမ္ဘာ့ဘဏ်၏ ဆန္ဒမပါဘဲ ပြန်လည်နေရာချထားခြင်း Involuntary Resettlement (OP/BP 4.12) မူဝါဒ၏ အဓိကမူဝါဒများနှင့်ပတ်သတ်၍ အချက်အလက်အချို့လည်းပါဝင်သည်။ OP/BP 4.12 မူဝါဒကို မြန်မာနိုင်ငံစီမံကိန်းခွဲ၏ ဆောက်လုပ်ရေးဆောင်ရွက်ချက်များ၊ ပြန်လည်မွမ်းမံရေးများ (သို့မဟုတ်) အများ ပြည်သူ သုံးအခြေခံအဆောက်အအုံများကို တိုးချဲ့ခြင်းစသော ကိစ္စရပ်များတွင် ပြောင်းရွှေ့၍မရ သော ပိုင်ဆိုင်မှုများ (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ပြောင်းရွှေ့၍မရသော ပိုင်ဆိုင်မှုများ ဆိုင်ရာ အခွင့်အရေး (သို့မဟုတ်) မြေယာ၊ အဆောက်အဦနှင့် အခြားသော မြေပေါ်ရှိ တိုးတက်မှုများ အားလုံး ပါဝင်သည့် ဥပဒေအရ တည်ရှိနေမှုများနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် ကောက်နုတ် အသုံးပြုရမည်ဖြစ်သည်။

သို့သော် အမျိုးသားအဆင့် ဥပဒေမူဘောင်တွင် ကမ္ဘာ့ဘဏ်၏မူဝါဒ OP 4.12 နှင့် နှိုင်းယှဉ်ပါက ကွာဟမှုအချို့ရှိနေပါသည်။ ဇယား ၁ တွင် ၎င်းကွာဟမှုကို အကဲဖြတ်ဆန်းစစ်ထားပါသည်။

ဇယား (၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဥပဒေ၊ နည်းဥပဒေ မူဘောင်နှင့် ကမ္ဘာ့ဘဏ်၏ (OP/BP 4.12)တို့အကြား ကွာဟချက်ကိုလေ့လာဆန်းစစ်ချက်

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
၁။ မြေယာပိုင်ဆိုင်မှု			

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
<p>၁.၁။ မူဝါဒ၏ရည်ရွယ်ချက်များ</p>	<p>စီမံကိန်းအကျိုးသက်ရောက်မှု ခံရသူများက ၎င်းတို့၏ လူနေမှုအဆင့်အတန်းနှင့် အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်မှုတွင် (သို့) မူလအခြေအနေသို့ရောက်အောင် ဆောင်ရွက်မှုတွင် ကူညီပေးရမည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် စီမံကိန်းမစတင်မီ အခြေအနေနှင့် ပြောင်းရွှေ့ခြင်းမခံရမီ အခြေအနေ နှစ်ခုအနက် ပိုမိုကောင်းမွန်သည့် အခြေအနေကို အနိမ့်ဆုံးအဆင့် ပြန်လည်ရောက်ရှိသည်အထိ ကူညီဆောင်ရွက်ပေးရမည်။</p>	<p>ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံး လုပ်နည်း (၂၀၁၅)၊ အပိုဒ် ၁၀၂၊ အပိုဒ်ခွဲ ၁ အရ</p> <p>(ခ) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအား လက်ရှိ (သို့) စီမံကိန်းမဆောင်ရွက်မီ ကာလထက် မနိမ့်ကျသော လူမှုစီးပွားရေး တည်ငြိမ် ခိုင်မာမှု ရရှိသည်အထိ ဆောင်ရွက်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် တည်ထောင်ရေးနှင့် ပြန်လည်နေရာ ချထားရေး အစီအစဉ်များကို စီမံကိန်းကြောင့် ထိခိုက်ခံစား ရသူများ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း များ၊ အခြားသက်ဆိုင်သူများနှင့် တိုင်ပင် ဆွေးနွေး၍ လိုအပ်သလို ပံ့ပိုးပေးရန် စီစဉ်ဆောင်ရွက်ရမည်။</p>	<p>OP/BP 4.12 မူဝါဒအစီအစဉ်များကို အသုံးပြုပါမည်။ အကျိုးသက်ရောက်ခံရသူများအားလုံး ရွှေ့ပြောင်းစရိတ်ရရှိမည့်အပြင် မြေယာ/အဆောက်အအုံနှင့် အခြားမြေပေါ်ရှိ ပိုင်ဆိုင်မှုများအတွက် လျော်ကြေးကို တန်ဖိုး သတ်မှတ်ခြင်းတွက်ချက်မှု နည်းလမ်းများနှင့်အညီ ထပ်မံပံ့ပိုးပေးပါမည်။ မြေကွက်ဖြစ်လျှင် အစားပြန်လည်ရရှိနိုင်သည့် အခြေအနေရှိပါက လွှဲပြောင်းစရိတ်အပါအဝင် မြေကွက်တန်ဖိုးအား ငွေသားဖြင့် ပံ့ပိုးပါမည်။ အဆောက်အအုံဖြစ်ပါက ပြန်လည်တည်ဆောက်ရန် လျော်ကြေး သတ်မှတ်ရာတွင် နှစ်ကာလအလိုက် တန်ဖိုး ကျဆင်းခြင်းနှင့် ဆယ်တင်ရရှိသော အရာဝတ္ထုများ၏ တန်ဖိုးများ ခုနှိမ်တွက်ချက်ခြင်းမပြုဘဲ ပံ့ပိုးပါမည်။ ဈေးဆိုင်များနှင့် လမ်းဘေးဈေးသည်များ ပါဝင်ပါကလည်း ၎င်းတို့၏ ဝင်ငွေပြန်လည်ရရှိစေရန် လျော်ကြေး ပံ့ပိုးပေးပါမည်။</p> <p>အထက်ပါအခြေအနေများအား မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်များ၊ OP 4.12တွင် ပါဝင်သော အချက်များဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားပါမည်။</p>

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
<p>၁.၂။ မြေယာပိုင်ဆိုင်မှုတရားဝင် အထောက်အထားမရှိသည့် စီမံကိန်းအကျိုးသက်ရောက်မှုခံရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးမှု</p>	<p>စီမံကိန်းရည်မှန်းချက် အောင်မြင်စေရန်အတွက် အကျိုးသက်ရောက်မှု ခံရသည့် ပုဂ္ဂိုလ်များ အားလုံး၏ ဆုံးရှုံးသွားသော အဆောက်အအုံနှင့် မြေပေါ်ရှိ ပိုင်ဆိုင်မှုများ အတွက် လျော်ကြေးနှင့် ပြောင်းရွှေ့မှု အထောက်အပံ့များ ရရှိမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ လူနေမှုအဆင့်အတန်းနှင့် အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်မှု (သို့) မူလ အခြေအနေသို့ရောက်အောင် ဆောင်ရွက်မှုတွင် ကူညီပေးရာ၌ စီမံကိန်း မစတင်မီ အခြေအနေနှင့် ပြောင်းရွှေ့ခြင်းမခံရမီ အခြေအနေ နှစ်ခုအနက် ပိုမိုကောင်းမွန်သည့် အခြေအနေကို အနိမ့်ဆုံးအဆင့် ပြန်လည် ရောက်ရှိသည်အထိ ဆောင်ရွက်ပေးရမည်။</p>	<p>အမျိုးသားမြေအသုံးချမှုဥပဒေ (၂၀၁၆) အပိုင်း ၃ ။ အပိုင်း ၁၆ ၊ အပိုင်းခွဲ c အရ</p> <p>၁၆။ မြေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် စီမံခန့်ခွဲခြင်းပြုရာတွင်</p> <p>(c) မှတ်ပုံတင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ မြေပုံထုတ်ခြင်း တို့ကို ပြုလုပ်ပြီးသည်ဖြစ်စေ၊ မပြုလုပ်ရသေးသည် ဖြစ်စေ ဒေသခံအဖွဲ့အစည်းများက အသိမှတ်ပြုထားသည့် ပုဂ္ဂလိက၊ အိမ်ထောင်စု၊ စုပေါင်းလုပ်ကိုင်သူများနှင့် ဒေသခံပြည်သူမြေအသုံးချသူများ၏ မြေလုပ်ပိုင်ခွင့်ကို ဥပဒေနှင့်အညီ အသိမှတ်ပြုခြင်း၊ ကာကွယ်ခြင်းနှင့် မှတ်ပုံတင်ခြင်းတို့ကို ပြုလုပ်ရမည်။</p> <p>အမျိုးသားမြေအသုံးချမှုဥပဒေ (၂၀၁၆) အပိုင်း ၈ ။ အပိုင်း ၆၆ ၊ အပိုင်းခွဲ ခ အရ</p> <p>၆၆။ သက်ဆိုင်ရာ တာဝန်ရှိ အစိုးရဌာန၊ အဖွဲ့အစည်းများသည် တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာမြေအသုံးချမှု မြေပုံနှင့် မှတ်တမ်းများ ပြုစုပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် -</p> <p>(ခ) လက်ရှိ မြေအသုံးချမှုကို မှတ်တမ်းနှင့် မြေပုံများတွင် ဖော်ပြထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မှတ်ပုံတင် ထားခြင်းရှိသည့်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြေအသုံးချလျက်ရှိသည့် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများနှင့် ဒေသဆိုင်ရာ ရိုးရာမြေစီမံအုပ်ချုပ်မှု အလေ့အထများကို အသိအမှတ်ပြု ကာကွယ်ရမည်။</p>	<p>မြေယာပိုင်ဆိုင်မှုအထောက်အထား မပြနိုင်သူများ (သို့) နေထိုင်ခွင့်ကိုမပြသနိုင်သောသူများသည် (၁)မြေမှလွဲ၍အခြားဆုံးရှုံးသွားသောပိုင်ဆိုင်မှုများ အတွက်လျော်ကြေး(၂) ပြန်လည်နေရာချထားရေး အကူအညီ (နေထိုင်စရာ၊ အခြားပစ္စည်းများ၊ ငွေကြေးနှင့်အလုပ်အကိုင်စသည်ဖြင့်.....)၎င်းတို့ ၏လူနေမှုအဆင့်အတန်းနှင့် အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်မှုတွင် (သို့)မူလအခြေအနေသို့ရောက်အောင် ဆောင်ရွက်မှုတွင်ကူညီပေးရမည်။ ထိုသို့ဆောင် ရွက်ပေးရာတွင် စီမံကိန်းမစတင်မီ အခြေအနေနှင့် ပြောင်းရွှေ့ခြင်းမခံရမီ အခြေအနေ နှစ်ခုအနက် ပိုမိုကောင်းမွန်သည့် အခြေအနေကို အနိမ့်ဆုံး အဆင့်ပြန်လည်ရောက်ရှိသည်အထိကူညီဆောင်ရွက်ပေးရမည်။ ထိုစိုက်လွယ်သော PAPs များသည် အထူးအကူအညီများ ရရှိမည်ဖြစ်ပါသည်။ ပြောင်းရွှေ့စရိတ်ကို အဆောက်အအုံအမျိုးအစား၊ အိမ်ထောင်စုလူဦးရေနှင့် ပြောင်းရွှေ့ရမည့် အကွာအဝေးတို့အပေါ် မူတည်၍ ထောက်ပံ့ပေးပါမည်။</p> <p>OP 4.12 ကို အသုံးပြုပါမည်။</p>
<p>SEA DRM Project– Myanmar Resettlement Policy Framework</p>			

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
၂။ လျော်ကြေးပေးခြင်း			
၂.၁။ လျော်ကြေးသတ်မှတ်သော နည်းလမ်းများ	မြေယာနှင့်အခြားပိုင်ဆိုင်မှုများအတွက် လျော်ကြေးကို တွက်ချက်မှု တန်ဖိုးအတိုင်း အပြည့်အဝပေးရမည်။	<p>မြေယာသိမ်းဆည်းမှုဥပဒေ (၁၈၉၄)အပိုဒ် ၂၃ လျော်ကြေးကိုဆန်းစစ်ရာတွင် အလေးဂရုပြုရန်အချက်များ</p> <p>၂၃။ (၁) ဤအက်ဥပဒေအရ မြေကိုအလိုရှိခြင်းအတွက် ဆုံးဖြတ်ရမည့်လျော်ကြေးပမာဏကို ဆန်းစစ်ရာတွင် တရားရုံး အနေဖြင့် အောက်ပါအချက်များကို အလေးဂရုပြုရမည်-</p> <p>ပထမအချက်၊ ပုဒ်မ ၄၊ ပုဒ်မ ၃(၁)အရ ထုတ်ပြန်သည့် ကြေငြာစာပါနေ့ရက်ရှိ မြေ၏ကာလတန်ဖိုး။</p> <p>ဒုတိယအချက် ကော်လီထွော်အရာရှိက မြေကိုလက်ရောက် သိမ်းယူချိန်တွင် မြေပေါ်ရှိ မရိပ်သိမ်းရသေးသော သီးနှံပင် (သို့) နှစ်ရှည်သစ်ပင် တစ်ရပ်ရပ်ပျက်စီးသဖြင့် အကျိုးစီးပွား သက်ဆိုင်သူ၏နှစ်နာဆုံးရှုံးမှု။</p> <p>တတိယအချက် ကော်လီထွော်အရာရှိမှ မြေကိုလက်ရောက် သိမ်းယူရာတွင် အကျိုးစီးပွားသက်ဆိုင်သူ၏ အခြားမြေနှင့် ခွဲခြားရာမှ (ရှိပါက) ပေါ်ပေါက်သောပျက်စီးဆုံးရှုံးမှု။</p> <p>စတုတ္ထအချက် ကော်လီထွော်အရာရှိမှ မြေကိုလက်ရောက် သိမ်းယူမှုကြောင့် အကျိုးစီးပွားသက်ဆိုင်သူ၏ ရွှေ့ပြောင်း နိုင်သော(သို့) မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ထိခိုက် နှစ်နာစေမှု (သို့) အခြားထိခိုက်နှစ်နာစေမှုများ (ရှိပါက)။</p> <p>ပဉ္စမအချက် အကယ်၍ ကော်လီထွော်အရာရှိက မြေကို လက်ရောက် သိမ်းယူမှုကြောင့် အကျိုးစီးပွားသက်ဆိုင်သူမှ လူနေအိမ် (သို့) စီးပွားရေးလုပ်ကိုင်သည့်နေရာ ပြောင်းရွှေ့ ပေးရမှုများ (ရှိပါက) အတွက် သင့်လျော်မှုတသည့် ကုန်ကျ စရိတ်များ။</p>	<p>အကျိုးသက်ရောက်မှုရှိသောပိုင်ဆိုင်မှုအားလုံး အတွက် လျော်ကြေးအား သီးခြားလွတ်လပ်သည့် ရာပြတ်မှ တန်ဖိုးတွက်ချက်ပေးရမည်။</p> <p>ဈေးကွက်တွင် ပြန်လည်ရနိုင်ခြေရှိသော မြေကွက် မျိုးဖြစ်လျှင် မြေအတွက်လျော် ကြေးကို သီးခြား လွတ်လပ်သည့် ရာပြတ်မှ သတ်မှတ်သော တန်ဖိုး အပြင် လွှဲပြောင်းစရိတ်ကိုပါ ပံ့ပိုးပေးရမည်။</p> <p>ပြန်လည်တည်ဆောက်ပေးရမည့်အဆောက်အအုံ တန်ကြေးပံ့ပိုးပေးရာတွင် နှစ်ကာလ အလိုက် တန်ဖိုး ကျဆင်းမှုများ ခုနှိမ်တွက်ချက်ခြင်းပြုမည် မဟုတ်ပါ။</p> <p>OP 4.12 ကို အသုံးပြုပါမည်။</p>

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
		<p>အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆)၊ အပိုင်း ၅၊ အပိုဒ် ၄၀၊ အပိုဒ်ခွဲ ၈</p> <p>၄၀။ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများကို ပြင်ဆင်ခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းပြုလုပ်ရာတွင် အမျိုးသားမြေဥပဒေ နှင့် ညီညွတ်ပြီးအောက်ပါအချက်များကိုလည်းအခြေခံရမည်-</p> <p>(ဂ) မြေသိမ်းယူခြင်းကြောင့် အကျိုးထိခိုက်သူများ အားလျော် ကြေးပေးခြင်းနှင့်ပြန်လည်နေရာ ချထားခြင်း တို့ပြုရာတွင် ထိရောက်ပြီး ရှေ့နောက်ညီညွတ်မှုတသည့် တန်ဖိုး တွက်ချက်မှုစနစ်ကို ဖော်ပြရမည်။</p>	

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
<p>ဝင်ငွေရလမ်း(သို့) အသက်မွေးဝမ်းကျောင်းမှ ဆုံးရှုံးသူများအတွက် အထောက်အပံ့</p>	<p>ဝင်ငွေရလမ်း(သို့)အသက်မွေးဝမ်းကျောင်း ဆုံးရှုံးသူများကိုယင်းတို့၏အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုဘဝပြန်လည်ထူထောင်ရန် လိုအပ်သည့် ခန့်မှန်းအချိန်ဖြစ်သည့် ကူးပြောင်းရေး ကာလအတွင်းထောက်ပံ့ပေးရမည်။</p> <p>ရွှေ့ပြောင်းရန်လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အကျိုးသက်ရောက်ခံရသူများ ဖြစ်ပါက ကူညီထောက်ပံ့ပေးရမည်။</p>	<p>ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း (၂၀၁၅) အခန်း(၈)၊ အပိုဒ် ၁၀၂၊ အပိုဒ်ခွဲ ၁ အရ ဆိုးကျိုးသက်ရောက်မှုများအားလုံးအတွက် တာဝန် ၁၀၂။ စီမံကိန်းအဆိုပြုသူသည်</p> <p>(ခ) စီမံကိန်းကြောင့်ထိခိုက်ခံစားရသူများအား လက်ရှိ (သို့) စီမံကိန်းမဆောင်ရွက်မီကာလထက် မနိမ့်ကျသော လူမှုစီးပွားရေး တည်ငြိမ်ခိုင်မာမှုရရှိသည်အထိ ဆောင်ရွက်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်တည်ထောင်ရေးနှင့် ပြန်လည်နေရာချထားရေး အစီစဉ်များကို စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အခြားသက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်သလိုပံ့ပိုးပေးရန် စီစဉ်ဆောင်ရွက်ရမည်။</p>	<p>အကျိုးသက်ရောက်ခံရမှုရှိသည့် မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ ဝင်ငွေရလမ်း ဆုံးရှုံးမှုကို မူလအခြေအနေ ရောက်ရှိရန် ပံ့ပိုးပေးရမည်။</p> <p>OP 4.12 ကို အသုံးပြုပါမည်။</p>

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
		<p>မြေယာသိမ်းဆည်းမှုဥပဒေ (၁၈၉၄)၊ အပိုဒ် ၂၃ အရ လျော်ကြေးကိုဆန်းစစ်ရာတွင် အလေးဂရုပြုရန်အချက်များ</p> <p>၂၃။ (၁) ဤအက်ဥပဒေအရ မြေကိုအလိုရှိခြင်းအတွက် ဆုံးဖြတ်ရမည့်လျော်ကြေးပမာဏကို ဆန်းစစ်ရာတွင် တရားရုံး အနေဖြင့် အောက်ပါအချက်များကို အလေးဂရုပြုရမည်-</p> <p>စတုတ္ထအချက် ကော်လံထွက်အရာရှိမှ မြေကိုလက်ရောက် သိမ်းယူမှုကြောင့် အကျိုးစီးပွားသက်ဆိုင်သူ၏ ရွှေ့ပြောင်း နိုင်သော(သို့) မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ထိခိုက် နစ်နာစေမှု (သို့) အခြားထိခိုက်နစ်နာစေမှုများ (ရှိပါက)</p> <p>ပဉ္စမအချက် အကယ်၍ ကော်လံထွက်အရာရှိက မြေကို လက်ရောက် သိမ်းယူမှုကြောင့် အကျိုးစီးပွားသက်ဆိုင်သူမှ လူနေအိမ် (သို့) စီးပွားရေးလုပ်ကိုင်သည့်နေရာ ပြောင်းရွှေ့ ပေးရမှုများ (ရှိပါက) အတွက် သင့်လျော်မှုတသည့် ကုန်ကျ စရိတ်များ</p>	
		<p>မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ (၂၀၁၂)၊ အခန်း ၇၊ အပိုဒ် ၂၀</p> <p>၂၀။ ဗဟိုကော်မတီသည် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပုဒ်မ(၁၉)အရ ပြန်လည်ရယူခြင်း အတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက အမှန်တကယ် ရင်းနှီးမြှုပ်နှံထားသည့် ကုန်ကျစရိတ်များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကာလတန်ဖိုးတွက် ချက်၍ သင့်လျော်သည့် သတ်မှတ်ကာလအတွင်း လျော်ကြေးရရှိစေရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည်။</p>	

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
<p>၂.၅။ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် အသိပေးခြင်း</p>	<p>လျော်ကြေးပေးခြင်း၊ ထောက်ပံ့ကူညီခြင်းနှင့် နှစ်နာမှုဖြေရှင်းရန်အတွက် လိုအပ်သည့် နည်းလမ်းများကို တိကျစွာအသိပေးခြင်းဖြင့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်စေပါမည်။</p>	<p>ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း (၂၀၁၅)၊ အပိုဒ်ခွဲ ၁၃ အရ ၁၃။ စီမံကိန်းအဆိုပြုသူသည်-</p> <p>(က) ဤလုပ်ထုံးလုပ်နည်း အပိုဒ်(၃၄၊ ၅၀၊ ၆၁)အရ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏အဆင့်အားလုံးတွင် အများ ပြည်သူနှင့်သင့်လျော်သော တိုင်ပင်ဆွေးနွေးမှုများကို စီစဉ်ဆောင်ရွက်ရမည်။</p> <p>(ခ) ဝန်ကြီးဌာနက အသိပေးထားသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ ထိပါးစေနိုင်မည့် ကိစ္စရပ်များမှတစ်ပါး အများပြည်သူနှင့်သက်ဆိုင်သော စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ဖော်ရမည်။</p>	<p>စီမံကိန်းအဆင့်တိုင်းတွင် နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ပူးပေါင်းပါဝင်စေခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။</p> <p>OP 4.12 ကို အသုံးပြုပါမည်။</p>

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
		<p>ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း (၂၀၁၅)၊ အပိုဒ်ခွဲ ၃၄ အရ</p> <p>၃၄။ စီမံကိန်းအဆိုပြုသူသည် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ပြုလုပ်ရန် လိုအပ်သည့်စီမံကိန်းအမျိုးအစားအတွက် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုဆိုင်ရာ အောက်ပါလုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်ရမည်-</p> <p>(က)ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းစတင်သည်နှင့် တစ်ပြိုင်နက် အဆိုပြုစီမံကိန်းဆိုင်ရာသတင်းအချက်အလက်များကိုအများပြည်သူနှင့် လူမှုအဖွဲ့အစည်းများက သိရှိနိုင်ရန် စီမံကိန်း (သို့) စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်တွင် တင်ပြခြင်းနှင့် စီမံကိန်းနေရာများတွင်အများပြည်သူမြင်တွေ့နိုင်စေရန် ဆိုင်းဘတ်များ ထင်ရှားစွာစိုက်ထူခြင်း အပါအဝင် ပြည်တွင်းမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ခြင်းနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နည်းပညာဆိုင်ရာလမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊</p> <p>(ခ) ဒေသခံလူမှုအဖွဲ့အစည်းများ၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် လိုအပ်သည့်တိုင်ပင်ဆွေးနွေးပွဲများကို ဝန်ကြီးဌာနက အကြံပြုသည့်အတိုင်း စီစဉ်ပြုလုပ်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ သတင်းစာရှင်းလင်းပွဲများ၊ တွေ့ဆုံဆွေးနွေးခန်းများ (အင်တာဗျူး) များ ပြုလုပ်၍ ရှင်းလင်းတင်ပြခြင်း။</p>	

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
		<p>ပတ်ဝန်းကျင်ထိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အပိုဒ် ၅၀ အရ</p> <p>၅၀။ စီမံကိန်းအဆိုပြုသူသည် နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းနှင့် အများပြည်သူပူးပေါင်းပါဝင်ခြင်းဆိုင်ရာ အောက်ပါ တိုင်ပင်ဆွေးနွေးမှုလုပ်ငန်းစဉ်ကိုဆောင်ရွက်ရမည်-</p> <p>(က)အဆိုပြုထားသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို အများပြည်သူနှင့် လူမှုအဖွဲ့အစည်းများက သိရှိနိုင်ရန် စီမံကိန်း(သို့) စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်တွင် တင်ပြခြင်းနှင့် စီမံကိန်းနေရာများတွင် အများပြည်သူမြင်တွေ့နိုင်သည့် ဆိုင်းဘတ်နှင့် ကြေငြာသင်ပုန်းများ ထင်ရှားစွာစိုက်ထူခြင်း အပါအဝင် ပြည်တွင်းမီဒီယာများမှ ထုတ်ဖော်ခြင်း</p> <p>(ခ) ဒေသခံလူမှုအဖွဲ့အစည်းများ၊ စီမံကိန်းကြောင့်အဓိက ထိခိုက်ခံစားရမည့်သူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် လိုအပ်သည့် တိုင်ပင်ဆွေးနွေးပွဲများကို ဝန်ကြီးဌာနက အကြံပြုသည့်အတိုင်း စီစဉ်ပြုလုပ်ခြင်း၊ သတင်းစာရှင်းလင်းပွဲများ၊ တွေ့ဆုံဆွေးနွေးခန်း (အင်တာဗျူး)များကို အချိန်နှင့် တပြေးညီပြုလုပ်၍ ရှင်းလင်းတင်ပြခြင်း။</p>	

အကြောင်းအရာ	OP 4.12	ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက် (သို့) စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
		<p>အမျိုးသားမြေအသုံးချမှု မူဝါဒ မူကြမ်း (၂၀၁၄) အပိုဒ် ၃၇၊ အပိုဒ်ခွဲ င အရ</p> <p>မြေယာခွဲဝေချထားခြင်းနှင့် ပြန်လည်နေရာချထားခြင်းတို့ အတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရာ၌ နေရာ ပြောင်းရွှေ့ရသော အကျိုးသက်ဆိုင်သူများကို စနစ်တကျ တိုင်ပင်ညှိနှိုင်း၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေရမည်။</p>	

၃။ နှစ်နာမူများ ဖြေရှင်းခြင်းလုပ်ငန်းစဉ်

<p>နှစ်နာမူများကိုမှတ်တမ်းတင်ခြင်း နှင့် ဖြေရှင်းခြင်းလုပ်ငန်းစဉ်များ</p>	<p>နှစ်နာမူများဖြေရှင်းရာတွင် ရှင်းလင်းသော မှတ်တမ်းများနှင့် တိကျသော လုပ်ငန်းစဉ်များ ရှိရမည်ဖြစ်ပြီး အစိုးရအရာထမ်းများမှ တာဝန်ယူ ဆောင်ရွက်ပေးရမည်။</p>	<p>ရံဖန်ရံခါတွင် ကျင့်သုံးလေ့ရှိသော တရားရုံးပြင်ပ လူမှုရေးအရညှိနှိုင်းဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းသည် အတိုင်းအတာ တစ်ခုထိသာ ထိရောက်မှုရှိသည်။</p>	<p>RPF ကို အကောင်အထည်ဖော်မှုနှင့် ဆက်စပ်သော PAP နှင့် PAH တို့၏ နှစ်နာမူအတွက် နှစ်ဦးနှစ်ဖက်ပြေလည်စေရန် ညှိနှိုင်းဆောင်ရွက်ပေးပါမည်။</p> <p>တိုင်ကြားမှုများကို ဥပဒေကြောင်းအရ တရားရုံးမရောက်မီ အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်ပေးပါမည်။</p> <p>OP 4.12 ကို အသုံးပြုရပါမည်။</p>
---	--	---	---

၄။ စောင့်ကြည့် လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း

	<p>အဖွဲ့အစည်းအတွင်းနှင့် ပြင်ပမှ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လိုအပ်သည်။</p>	<p>မရှိပါ။</p>	<p>စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုအဖွဲ့သည် မြေယာရယူမှုနှင့် ESMP အကောင်အထည်ဖော်မှုအတွက်လိုအပ်ချက်များကိုစောင့်ကြည့်လေ့လာ ရပါမည်။</p> <p>၎င်းစောင့်ကြည့် လေ့လာမှုတွင် တိုးတက်မှု အစီရင်ခံစာများ၊မြေရယူမှုအခြေအနေနှင့် အကျိုးသက်ရောက်ခံရသည့် ပုဂ္ဂိုလ်များ၏ တည်နေရာနှင့် အရေအတွက်၊ ပစ္စည်းအမျိုးစားအလိုက် လျော်ကြေးငွေပမာဏနှင့် PAHs များသို့ ဆောင်ရွက်ပေးခဲ့သည့် ပံ့ပိုးမှုတို့ ပါဝင်ရမည်။ ၎င်းစောင့်ကြည့်မှု မှတ်တမ်းအား (၃)လ တစ်ကြိမ် ပြင်ဆင်တင်ပြရမည်။</p> <p>OP 4.12 အသုံးပြုပါမည်။</p>
--	--	----------------	--

၇.၀ ပိုင်ဆိုင်မှုတန်ဖိုး သတ်မှတ်ခြင်း

စီမံကိန်းခွဲများသည် PAP နှင့်တိုက်ရိုက်(သို့)သွယ်ဝိုက် ပတ်သက်လျက်ရှိပြီး မြေယာအသုံးပြုခြင်း လိုအပ်ချက်အတွက် ၎င်းကို ဖယ်ရှားရန် မဖြစ်နိုင်ပါ။ (ဇယား ၂) စီမံကိန်းခွဲများ အကောင်အထည် ဖော်ဆောင်စဉ်အတွင်း အကြီးစားနှင့် အမြဲတမ်း ရွှေ့ပြောင်းမှုများကို ထည့်သွင်းစဉ်းစားရန် မလိုသော်လည်း ပြည်သူလူထုနှင့် အိမ်ထောင်စုများ၏ မြေ နှင့် အခြားသော ပိုင်ဆိုင်မှုများကို သက်ရောက်မှုဖြစ်နိုင်ပါသည်။ ဤအခြေအနေတွင် သတိပြုဖွယ်တစ်ခုမှာ မြို့ပြတွင် ပိုင်ဆိုင်မှုများမှာ အများအားဖြင့် တရားဝင်ဖြစ်ပြီး ဈေးကွက်တွင် ပြန်လည်အစားထိုး၍ ရနိုင်ပါသည်။ DRM ၏ စီမံကိန်းခွဲများတွင် ထိုကဲ့သို့သော ဖြစ်စဉ်မျိုး ပေါ်ပေါက်လာပါက အောက်တွင်ပါရှိသော ဇယားကဲ့သို့ အမျိုးအစား ပြန်လည်ခွဲခြားပေးရန် မလိုအပ်တော့ ပါ။

ဤအစား PAs သည် ပြောင်းရွှေ့ကြေးနှင့် လွတ်လပ်သော ရာပြတ် ဖြတ်သည့်ဈေးအတိုင်း ပိုင်ဆိုင်မှုတန်ဖိုးကို လျော်ကြေးပြန်လည်ရရှိမည်။

PAP နှင့် PAH များအတွက် လျော်ကြေးနှင့် ခံစားပိုင်ခွင့်များအပေါ် သတ်မှတ်သည့် ဝေါဟာရသတ်မှတ်ချက်များ-

တန်ဖိုးသတ်မှတ်ခြင်း လေ့လာချက် (RCS) - RCS ၏အဓိကရည်ရွယ်ချက်မှာ သက်ရောက်မှုရှိသော ဧရိယာ ပင်မ၊ ဆင့်ပွားအဆောက်အဦများနှင့် အခြားမရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများအပေါ် အခြေခံ၍ မြေယာဈေးနှုန်းအား သတ်မှတ်ဆုံးဖြတ်ရန် ဖြစ်ပါသည်။ RCS ၏ရလဒ်များအပေါ် မူတည်၍ PAH အနေဖြင့် စီမံကိန်းခွဲများ၏ မြေယာနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးမှုအတွက် ဈေးကွက်ရှိဈေးနှုန်းပေါ်မူတည်၍ လျော်ကြေးငွေကို လက်ခံရယူရန်ဖြစ်သည်။ RCS ကို အသေးစိတ်တိုင်းတာမှု လေ့လာချက် (DMS) အတွင်းအကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

မြေယာဈေးနှုန်းအသေးစိတ်တွက်ချက်မှု - စီမံကိန်းအရ အသုံးပြုမည့် မြေယာသည် လူနေဒေသ (သို့) စီးပွားရေးဇုန်များ ဖြစ်နိုင်သည်။ ဈေးကွက်နှုန်းထားအပေါ် အချက်အလက်ရယူရန်မှာ လက်ရှိမြေယာပေါက်ဈေးအပေါ်မူတည်ပါသည်။ အချက်အလက်ကောက်ယူသည့် နည်းလမ်းများ တွင် တိုက်ရိုက်အင်တာဗျူးများပါဝင်ပြီး၎င်းတို့မှာ (၁) CBDရှိအိမ်ခြံမြေအကျိုး ဆောင်များ (၂) PAH နှင့် PAH မဟုတ်သောသူများ (စီမံကိန်းခွဲဧရိယာ(သို့)အနီးပတ်ဝန်းကျင်ရှိမြေယာပိုင်ရှင်) (၃) စီမံကိန်းဧရိယာပတ်ဝန်းကျင်မှ ဒေသဆိုင်ရာအာဏာပိုင်များ၊ ပိုင်ဆိုင်မှုအထောက်အထား ပြသနိုင် သည့် ပိုင်ဆိုင်မှု အဆောက်အအုံနှင့် အခြားမရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ပြသနိုင်မှုအပေါ် စီမံကိန်းဧရိယာအနီးပတ်ဝန်းကျင်ရှိ မြေယာတို့၏တစ်ယူနစ်ပေါက်ဈေးနှုန်းကို သတ်မှတ်သည်။

အခြေခံအဆောက်အဦများအတွက်အသေးစိတ်တွက်ချက်မှု - စီမံကိန်းသက်ရောက်မှုအပေါ် မူတည်၍ အိုးအိမ်(သို့)အခြေခံအဆောက်အဦများကို နေအိမ်နှင့် အခြား အဆောက်အဦများအဖြစ် (၂)မျိုးခွဲခြားသတ်မှတ်ထားသည်။ နေအိမ်နှင့် အခြားအဆောက်အဦများ၏ ကုန်ကျစရိတ်ကို တွက်ချက်သည့် နည်းလမ်း၌ ပမာဏအပေါ် စစ်တမ်းကောက်ယူချက်နှင့် အခြေခံ အဆောက်အဦ တစ်ခုစီ၏ ပါဝင်သော အပိုင်းများ၏ အသေးစိတ် အတိုင်းအတာများ၊ နေအိမ်(သို့) အဆောက်အဦ ကာလပေါက်ဈေး ဆုံးဖြတ်ချက်များအပေါ် အခြားအခြေခံ အဆောက်အအုံ အနေဖြင့် ဥပမာ ရေတွင်း၊ ခြံစည်းရိုး၊ ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုများ (စေတီ/ပုထိုး) စသည်တို့ကို ဈေးကွက်၏ သတ်မှတ်နှုန်းထားအတိုင်း လျော်ကြေးငွေပေးအပ်သည်။

ဇယား(၂) ခံစားခွင့် ဇယား ။ .

ဆုံးရှုံးမှုအမျိုးအစား	ခံစားခွင့်ရှိသူ	ခံစားခွင့်များ	အကောင်အထည်ဖော်မည့်အစီအစဉ်
A. မြေယာဆုံးရှုံးမှု			
ရေမြောင်းနှင့် လမ်းနယ်ပြင်ပမြေ (ပုဂ္ဂလိကပိုင်မြေ)			
၁။ မြေယာဆုံးရှုံးမှု (အပြည့်အဝ (သို့) တစ်စိတ်တစ်ပိုင်းမြေဆုံးရှုံးမှု)	ပိုင်ဆိုင်မှုအထောက်အထားရှိ များ PAH	တွက်ချက်ထားသောတန်ဖိုးအရ လျော်ကြေးငွေ ရရှိမည် ဖြစ်ပါသည်။	စီမံကိန်းမြေရယူမည်ဖြစ်ကြောင်းကို လုပ်ငန်းမစတင်မီ အနည်းဆုံး ရက်(၃၀) ကြိုတင်၍ PAH များကို အသိပေး အကြောင်းကြား ရမည်။ စီမံကိန်းဖော်ဆောင်မှုအဖွဲ့သည် PAH များ ရပိုင်ခွင့်ရှိသော လျော်ကြေးငွေကို အနည်းဆုံး ရက်(၃၀)ကြိုတင်ပေးရမည်။
လမ်းနယ်အတွင်းမြေ (ပြည်သူပိုင်မြေ)			
၁။ အိမ်ရာ(သို့) စီးပွားသုံးမြေ တစ်စိတ်တစ်ပိုင်းဆုံးရှုံးပြီး ကျန်အပိုင်းကို ဆက်လက် အသုံး ပြုနိုင်သည့် အခြေအနေ	အိမ်မကြီးနှင့် (သို့) ဆိုင်ငယ် (သီးခြား(သို့) မိသားစုစီးပွားရေး(သို့)လွတ်လပ်သော စီးပွားရေး) ရှိသည့် PAH များ	PAH များ၏ အဆောက်အအုံ(သို့)မြေပြင်ဆင်မှု အတွက် လျော်ကြေးငွေရရှိမည် ဖြစ်ပါသည်။	စီမံကိန်းမြေရယူမည်ဖြစ်ကြောင်းကို လုပ်ငန်းမစတင်မီ အနည်းဆုံး ရက်(၃၀) ကြိုတင်၍ PAH များကို အသိပေး အကြောင်းကြား ရမည်။ လမ်းနယ်အတွင်း အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသ ကျန်ရှိခဲ့လျှင် လည်း လမ်းနယ်သည် ပြည်သူပိုင်မြေသာဖြစ်သည်။
၂။ အိမ်ရာမြေအားလုံး ဆုံးရှုံးမှု (သို့) ကျန်ရှိသော မြေအစိတ် အပိုင်းကို ဆက်လက် အသုံးမပြုနိုင်တော့သော အခြေအနေ (မြေယာမဲ့ PAH)	စီမံကိန်းကြောင့် အိမ်မကြီး ဆုံးရှုံးသည့် ဆင်းရဲနွမ်းပါးသော မြေယာမဲ့နှင့် ထိခိုက်လွယ်သော PAH များ	အခြေခံအဆောက်အအုံပါဝင်သည့် ပြန်လည်ချထားမည့် မြေ(သို့) နေစရာ အမည်ပေါက်ပိုင်ဆိုင်မှုကို (၅)နှစ်ဆက်တိုက်နေပြီးပါက အိမ်ထောင်စုတိုင်းအတွက် ဇနီးမောင်နှံနှစ်ဦးအမည်ဖြင့် ရရှိမည်ဖြစ်ပါသည်။	စီမံကိန်းမြေရယူမည်ဖြစ်ကြောင်းကို လုပ်ငန်းမစတင်မီ အနည်းဆုံး ရက်(၃၀) ကြိုတင်၍ PAH များကို အသိပေး အကြောင်းကြား ရမည်။ လမ်းနယ်အတွင်း အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသ ကျန်ရှိခဲ့ လျှင် လည်း လမ်းနယ်သည် ပြည်သူပိုင်မြေသာဖြစ်သည်။

ဇယား (၂) ဆက်လက်၍

ဆုံးရှုံးမှုအမျိုးအစား	ခံစားခွင့်ရှိသူ	ခံစားခွင့်များ	အကောင်အထည်ဖော်မည့်အစီအစဉ်
B. အဆောက်အအုံဆုံးရှုံးမှု			
၁။ အိမ် (သို့) ဆိုင် ဆုံးရှုံးမှု - တစ်စိတ်တစ်ပိုင်း (သို့) အားလုံး	စီမံကိန်းမစတင်မီ (သို့) သတ်မှတ်နေ့စွဲ မတိုင်မီ စီမံကိန်းနယ်မြေတွင် နေထိုင် လုပ်ကိုင်သည်ဟု အတည်ပြုထားသော (PAH)အားလုံး	သတ်မှတ်ထားသောနှုန်းထားအရ လျော်ကြေးငွေကို နှစ်ကာလအလိုက် တန်ဖိုးကျဆင်းမှုများ နှင့် ဆယ်တင်ရရှိသော အရာဝတ္ထုများ၏ တန်ဖိုးများ ခန့်မှန်းတွက်ချက်ခြင်းမပြုဘဲ ပံ့ပိုးမှုရရှိပါမည်။	စီမံကိန်းမြေရယူမည်ဖြစ်ကြောင်းကို လုပ်ငန်းမစတင်မီ အနည်းဆုံး ရက်(၃၀) ကြိုတင်၍ PAH များကို အသိပေး အကြောင်းကြား ရမည်။ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်မှုမရှိစေရန် အိမ်(သို့) ဆိုင်ကို အချိန်မီပြန်လည်တည်ဆောက်ရေး လုံလောက်စေရန်လုပ်ငန်း မစတင်မီ အနည်းဆုံးရက်(၃၀) ကြိုတင်၍ PAH များကို လျော်ကြေး ငွေပေးရမည်။ လျော်ကြေးငွေရရှိပြီး ရက်ပေါင်း(၃၀)အတွင်း PAH များသည် စီမံကိန်းဧရိယာမှ အပြီးရွှေ့ပြောင်းပေးရမည်။ ကျန်ရှိသော အစိတ်အပိုင်းသည် နေထိုင်ရန် သင့်လျော်မှု မရှိပါက အဆောက်အအုံတစ်ခုလုံးအတွက် လျော်ကြေးငွေပေးရမည်။
၂။ အခြားအဆောက်အအုံများ (ဆင်ဝင်၊အမိုးစွန်း၊ နတ်ကွန်း၊ ခြံစည်းရိုး စသည်ဖြင့်.....)	စီမံကိန်းမစတင်မီ (သို့) သတ်မှတ် နေ့စွဲ မတိုင်မီ စီမံကိန်း နယ်မြေတွင် နေထိုင် လုပ်ကိုင်သည်ဟု အတည်ပြု ထားသော (PAH)အားလုံး	သတ်မှတ်ထားသောနှုန်းထားအရ လျော်ကြေးငွေကို နှစ်ကာလအလိုက် တန်ဖိုးကျဆင်းမှုများ နှင့် ဆယ်တင်ရရှိသော အရာဝတ္ထုများ၏ တန်ဖိုးများ ခန့်မှန်းတွက်ချက်ခြင်းမပြုဘဲ ပံ့ပိုးမှုရရှိပါမည်။	စီမံကိန်းမြေရယူမည်ဖြစ်ကြောင်းကို လုပ်ငန်းမစတင်မီ အနည်းဆုံး ရက်(၃၀) ကြိုတင်၍ PAH များကို အသိပေး အကြောင်းကြားရမည်။ PAH မှ ရပိုင်ခွင့်ရှိသော ငွေကြေးအားလုံးကို စီမံကိန်းဖော်ဆောင်မှု အဖွဲ့က လုပ်ငန်းမစတင်မီ အနည်းဆုံးရက်(၃၀)ကြိုတင်၍ ပေးချေ မည်။
ဝင်ငွေဆုံးရှုံးမှု	စီမံကိန်းမစတင်မီ (သို့) သတ်မှတ်နေ့စွဲ မတိုင်မီ စီမံကိန်းနယ်မြေတွင် လုပ်ကိုင် စားသောက်သည်ဟုအတည်ပြုထား သော (PAH)သို့မဟုတ်(PAP)အားလုံး	စီးပွားရေးလုပ်ငန်းရပ်ဆိုင်းသွားသည့် အချိန်ကာလအတွင်း ဆုံးရှုံးသော ဝင်ငွေအတွက် လျော်ကြေးငွေ ရရှိမည် ဖြစ်ပါသည်။	အသက်မွေးဝမ်းကျောင်းမှုတွင် ဝင်ငွေထိခိုက်မှုမရှိစေရန် စီမံကိန်း မစတင်မီ ရက် (၃၀) ကြိုတင်၍ PAH များသည် လျော်ကြေး ငွေပေးရမည်။
ပြောင်းရွှေ့စရိတ်	စီမံကိန်းမစတင်မီ (သို့) သတ်မှတ်နေ့စွဲ မတိုင်မီ စီမံကိန်းနယ်မြေတွင် နေထိုင် လုပ်ကိုင်သည်ဟု အတည်ပြုထားသော (PAH)အားလုံး	PAH (သို့) PAP များ၏ ပိုင်ဆိုင်မှုများကို အခြားနေရာသို့ ရွှေ့ရန်လိုအပ်ပါက လျော်ကြေးငွေပံ့ပိုးမှုရရှိပါမည်။	လုပ်ငန်းမစတင်မီ PAH များကို အနည်းဆုံးရက်(၃၀) ကြိုတင် ၍ လျော်ကြေးငွေပေးရမည်။

ဇယား (၂) ဆက်လက်၍

ဆုံးရှုံးမှုအမျိုးအစား	ခံစားခွင့်ရှိသူ	ခံစားခွင့်များ	အကောင်အထည်ဖော်မည့်အစီအစဉ်
C. စိုက်ပျိုးသီးနှံများနှင့် အပင်များ ဆုံးရှုံးမှု			
၁။ စိုက်ပျိုးသီးနှံများဆုံးရှုံးမှု	မည်သည့်မြေတွင်မဆိုရှိသည့် စိုက်ခင်းပိုင်ရှင်များ	ရရှိနိုင်သည့် အခြေအနေအထိနှစ်စဉ် (သို့)ရာသီသီးနှံများ အား တည်ဆောက်ရေးလုပ်ငန်းများ မစတင်မီ ရိပ်သိမ်းခွင့်ပြုရပါမည်။ တည်ဆောက်ရေးအချိန်ဇယားအရ ရိပ်သိမ်းရန် မဖြစ်နိုင် တော့ပါက တွက်ချက်ထားသော နှုန်းအတိုင်း လျော်ကြေးငွေ ပေးရပါမည်။	ကောက်ပဲသီးနှံစိုက်ပျိုးထားသည့်မြေကို စီမံကိန်းအတွက် အသုံးပြု မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းမစတင်မီ ရိပ်သိမ်းရမည်ဖြစ်ကြောင်းကို PAH များကို ရက်ပေါင်း(၉၀)ကြိုတင်အကြောင်းကြားရမည်။ ကျန်ရှိ ROW ကိုအများပြည်သူပိုင်အဖြစ် ဆက်လက်အသုံးပြုမည်။
၂။ သီးပင်/အရိပ်ရပင် ဆုံးရှုံးမှု	မည်သည့်မြေတွင်မဆိုရှိသည့် အပင် ပိုင်ရှင်များ	သီးပင်များအတွက် လျော်ကြေးငွေကို သတ်မှတ်တန်ဖိုးအတိုင်း ပေးလျော်ရမည်။	စီမံကိန်းအတွက် မြေရယူရန် PAHများကို လုပ်ငန်းမစတင်မီ အနည်းဆုံး ရက်ပေါင်း(၉၀) ကြိုတင် အကြောင်းကြားရမည်။ ကျန်ရှိ ROW ကိုအများပြည်သူပိုင်အဖြစ် ဆက်လက်အသုံးပြုမည်။
D. အများပိုင်မြေနှင့် အရင်းအမြစ်များဆုံးရှုံးမှု			
၁။ လူမှုအဖွဲ့အစည်းနှင့် အများ ပြည်သူပိုင်ဆိုင်မှုများ တစ်စိတ်တစ်ပိုင်း (သို့) အားလုံးဆုံးရှုံးမှု	ပစ္စည်းပိုင်ဆိုင်သော လူမှုအဖွဲ့အစည်း (သို့) သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း	အကျိုးသက်ရောက်မှုရှိသော လူမှုအဖွဲ့စည်းများနှင့် သက်ဆိုင် ရာ အာဏာပိုင်များ ညှိနှိုင်း၍ သတ်မှတ်ထားသော နေရာတွင် အလားတူ အရည်အသွေးရှိသော အဆောက်အအုံများ ပြန်လည်ဆောင်ရွက်ပေးရမည်။	စီမံကိန်းအတွက် မြေရယူမည်ဖြစ်ကြောင်းကို လုပ်ငန်းမစတင်မီ အနည်းဆုံး ရက်(၃၀)ကြိုတင် အကြောင်းကြားရမည်။ ကျန်ရှိ ROW ကို ပြည်သူပိုင် အဖြစ် ဆက်လက်အသုံးပြုမည်။
F. ရေမြောင်းစနစ်အဆင့်မြှင့်ခြင်းနှင့် (သို့) အများပြည်သူအဆောက်အအုံများ ပြန်လည်မွမ်းမံခြင်းကြောင့် ယာယီအကျိုးသက်ရောက်မှုများ			
၁။ တည်ဆောက်မှုကာလအတွင်း အကျိုးသက်ရောက်မည့် အရာဝတ္ထုများ	အရာဝတ္ထုပိုင်ရှင်များ	သတ်မှတ်ထားသော တန်ဖိုးအပေါ် အခြေခံ၍ ယာယီ မြေငှားရမ်းခနှင့် အသုံးပြုပြီးချိန်တွင် မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်ခြင်း	သတ်မှတ်ထားသော တန်ဖိုးအပေါ် အခြေခံ၍ ယာယီမြေငှားရမ်းခနှင့် အသုံးပြုပြီးချိန်တွင် မူလပိုင်ရှင် ထံပြန်လည်ပေးအပ်ခြင်း။
၂။ ကွင်းများ၊ တာဘောင်များ၊ ရေမြောင်းများ၊ တူးမြောင်းများ အစရှိသော ပုဂ္ဂလိကပိုင် (သို့) လူမှုအဖွဲ့အစည်းပိုင်အခြေခံ အဆောက်အအုံများ ပျက်စီးမှု	ပိုင်ရှင်(သို့) အသုံးပြုသူများ	ပျက်စီးမှုကိုပြင်ဆင်ပေးခြင်း (သို့) သတ်မှတ်ထားသော တန်ဖိုးအတိုင်း ပြန်လည်ပေးလျော်ခြင်း	ဆောက်လုပ်ခွင့်ရရှိသူသည် ငှားရမ်းခနှင့် ပျက်စီး ဆုံးရှုံးမှုအတွက် ပြန်လည် ပြင်ဆင်စရိတ်ကို ပေးချေရမည်။

၃။ တည်ဆောက်ရေးလုပ်ငန်းများ
ကြောင့် အကျိုးသက်ရောက်မှု
ရှိနိုင်သည့် လမ်းများနှင့်
ဈေးနေရာများရှိ ဈေးသည်နှင့်
ဝန်ဆောင်မှု လုပ်ငန်းများ
ရွှေ့ပြောင်းနေရာချထားခြင်း

ဈေးဆိုင်ပိုင်ရှင်များ နှင့် ပုဂ္ဂလိက
စီးပွားရေးလုပ်ငန်းရှင်များ

၎င်းတို့လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်
အစားထိုးလုပ်ငန်းများပေးခြင်း၊ ဝင်ငွေဆုံးရှုံးမှု
လျော်ကြေးပေးခြင်းနှင့် ကူးပြောင်းမှုကာလအတွင်း
ထောက်ပံ့ပေးခြင်း


အစားထိုးနေရာပြန်လည်ရရှိရေးနှင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်
စေရန်အတွက် သက်ဆိုင်ရာ ကန်တရိုက်သည် အကောင်အထည်
ဖော်သည့်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးရမည်။

၈.၀ ပြန်လည်နေရာချထားရေးအတွက် အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

မြန်မာနိုင်ငံသည် ပွင့်လင်းမြင်သာစွာဖြင့် အသွင်ကူးပြောင်းရေးကို ဆောင်ရွက်လျက်ရှိပါသည်။ ယခုအချိန်တွင် မြေယာပြန်လည်နေရာချထားမှုတို့အတွက် ဥပဒေလုပ်ထုံးလုပ်နည်းများကို သတ်မှတ်ဖော်ထုတ်လျက်ရှိပါသည်။ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်ပြီး လောလောဆယ် အခြေအနေတွင် ဝန်ကြီးဌာနတစ်ခု(သို့မဟုတ်)Department တစ်ခုခုက သီးခြားတာဝန်ယူမှုမျိုးမရှိပါ။ ထို့ကြောင့်ယခုကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် ဖြစ်စဉ် တစ်ခုနှင့်တစ်ခု ပုံသေမရှိပဲ ပြောင်းလဲမှုများရှိနိုင်ပါသည်။ YCDC နယ်နိမိတ်အတွင်းရှိ မည်သည့်မြေအမျိုးအစားကိုမဆို YCDC မှသာ စီမံကွပ်ကဲမည်ဖြစ်ပြီး မြေရယူပိုင်ဆိုင်မှု ကိစ္စရပ်များကိုလည်း YCDC မှသာဆောင်ရွက်ပါမည်။ ပြန်လည်နေရာချထားရေးဆိုင်ရာ အဖွဲ့အစည်းအလိုက် လုပ်ဆောင်ပုံအဆင့်ကို ဦးစီးဆောင်ရွက်ရန် ဝန်ကြီးဌာန(သို့)ဌာနခွဲသီးသန့် မဖွဲ့စည်းထားပါ။ ဤအကြောင်း အရာများတွင် (က) ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်သည့် စီမံကိန်း (ခ) စီမံကိန်းအတွက် လိုအပ်သည့်မြေယာသတ်မှတ်ခြင်း (ဂ) ပြန်လည်နေရာချထားရေးအတွက် အသုံးပြုမည့် မြေယာသတ်မှတ်ခြင်းတို့ ပါဝင်သည်။

စီမံကိန်းမြေယာခန့်ခွဲမှုအတွက် ဆောင်ရွက်လိုသည့်အစိုးရအဖွဲ့အစည်း(သို့) ပုဂ္ဂလိကအဖွဲ့အစည်း တစ်ခုအနေဖြင့် အစိုးရဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုရမည်ဖြစ်သည်။ မြေယာသတ်မှတ်မှုအပေါ် ဝန်ကြီးဌာနမှ ပိုင်းခြားဆောင်ရွက်မည်။ လယ်ယာမြေစံမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (GAD) နှင့်တွဲဖက်ကာ လယ်ယာမြေတိုင်းတာခြင်း၊ မြေယာတန်ဖိုးသတ်မှတ်ခြင်း၊ စီမံကိန်းကြောင့် ထိခိုက်နစ်နာသောအိမ်ထောင်စုများအတွက် (PAHs) လျော်ကြေးငွေသတ်မှတ်ခြင်းနှင့် ပြန်လည်နေရာချထားရေးအတွက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို တာဝန်ခံခြင်း စသည့်အရာများကို လုပ်ဆောင်လျက်ရှိပါသည်။ အကယ်၍ စီမံကိန်းကြောင့်ထိခိုက်နစ်နာသောအိမ်ထောင်စုများသည် လျော်ကြေးအနေဖြင့် မြေနေရာအသစ်ပြန်လည်အစားထိုးပေးအပ်ခြင်း ခံရပါက မြေယာသစ်များထပ်မံဖော်ထုတ်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ရပါမည်။ ထိုကဲ့သို့ လုပ်ဆောင်ရာ တွင် မြေနေရာအမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနရုံး အသီးသီးနှင့် ပူးပေါင်းကာ လုပ်ဆောင်ရန်လိုအပ်ပါသည်။ အရေးကြီးသော ပုဂ္ဂိုလ်၊ ဌာနများအနေဖြင့် (က) စီမံကိန်း အကောင်အထည်ဖော်လုပ်ဆောင်သူ၊ (ခ) မြေယာဝယ်ယူခြင်းနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သူ၊ (ဂ) အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် (ဃ) အခြေချခါစမြေနေရာသစ်တို့နှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်သူများပါဝင်သည်။ ယေဘုယျအားဖြင့် အစိုးရအဖွဲ့အစည်းတစ်ခုအတွင်း လယ်ယာမြေနှင့် ပတ်သက်၍ အပိုင်းများစွာလုပ်ဆောင်ပေးလျက်ရှိပါသည်။ (ပုံ - ၁)

ဇယား ၁ စီမံကိန်းနှင့်ဆက်စပ်သော မြေယာနေရာ ပြန်လည်ချထားရေးအတွက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်



အထက်ပါ မြေယာပြန်လည်နေရာချထားရေးစီမံကိန်းအတွက် အဖွဲ့အစည်းဆိုင်ရာအစီအစဉ်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်းဖော်ဆောင်မှုအဖွဲ့မှတစ်ဆင့် YCDC သည် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သူ အနေဖြင့် နံပါတ်တစ်အပိုင်းတွင် ပါဝင်လျက်ရှိသည်။ ၁၉၉၀ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) စတင်ဖွဲ့စည်းချိန်မှစ၍ ရန်ကုန်မြို့တော်အတွင်းရှိမြေယာစီမံအုပ်ချုပ်မှုအခွင့် အာဏာ ရှိခဲ့ပါသည်။ ၁၉၉၀ခုနှစ် တွင်ရေးဆွဲခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဥပဒေနှင့် ၂၀၁၃ ခုနှစ်တွင် ထပ်မံပြင်ဆင်ချက်ဥပဒေ၊ အခန်း(၅)တွင် ဖော်ပြထားမှုအရ အမှတ်စဉ် (၂) စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရမည်မှာ YCDC ၏တာဝန်ဖြစ်ပါသည်။

ဤကဲ့သို့သော စီမံကိန်းအခြေအနေတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ချိန်၌ စီမံကိန်းကြောင့်ထိခိုက်နစ်နာသော အိမ်ထောင်စုများ အား (PAHs) ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အသိပေးကြေငြာခြင်း ပြုလုပ်ရမည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန(GAD)တို့၏ တိကျသောအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း မစတင်မီ ပြန်လည်နေရာချထားရေးအစီအစဉ်တွင် ရှင်းလင်းစွာဖော်ပြထားရမည်။ ဤကိစ္စကို ဖြေရှင်းရန် အတွက် စီမံကိန်းဖော်ဆောင်မှုအဖွဲ့ (Secretariat)မှ ပြင်ဆင်ရသည့် ပြန်လည်နေရာချထား ရေးအစီအစဉ် အကောင်အထည်ဖော်မှုကို ပူးပေါင်းရန် အေဂျင်စီတွင် ကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ပါသည်။

စီမံကိန်းကြောင့်ထိခိုက်နစ်နာသောအိမ်ထောင်စုများ(PAH)ကို လျော်ကြေးအဖြစ် မြေယာပါဝင်ပါက ပြန်လည်နေရာချထားရေးအစီအစဉ်(RP) ရေးဆွဲရာတွင် အိမ်ထောင်စုများ(PAHs)နှင့် မြေယာအုပ်ချုပ်ရေး တာဝန်ခံအစိုးရအဖွဲ့အစည်းအတွက် သင့်လျော်သည့်မြေယာနှင့်အမျိုးအစား သတ်မှတ်ပေးခြင်း ပြုလုပ်ပေး ရပါမည်။ YCDC အနေဖြင့်လည်း အထက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

၈.၁ မြေယာလေ့လာရေး အစီရင်ခံစာကို အတည်ပြုခြင်း

ခွင့်ပြုမိန့်ရရှိရန်အတွက် စီမံကိန်းဖော်ဆောင်မှုအဖွဲ့သည် မြေယာသိမ်းဆည်းခြင်း အစီရင်ခံစာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သို့ တင်ပြရပါမည်။ တိုင်ကြားစာ များရှိ မရှိ သေချာစစ်ဆေးပြီး အကယ်၍ အစီရင်ခံစာမှတ်တမ်း ပြည့်စုံမှုမရှိခြင်း၊ စည်းမျဉ်းစည်းကမ်းနှင့် သွေဖီခြင်း တစ်စုံတစ်ရာရှိခဲ့ပါလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စီမံကိန်းဖော်ဆောင်မှုအဖွဲ့ အား ထပ်မံပြင်ဆင်မှုပြုလုပ်ပြီး ခွင့်ပြုမိန့်အတွက် နောက်တစ်ဖန် ထပ်မံတင်ပြတောင်းဆိုနိုင် ပါသည်။

အကယ်၍ မြေယာအသုံးပြုသူများအနေဖြင့် သိမ်းဆည်းခံရသော မိမိတို့၏မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ဖြေရှင်းချက် တစ်စုံတစ်ရာမကျေနပ်မှုရှိခဲ့လျှင် ဖြေရှင်းချက်ထုတ်ပြန်ခြင်းမရှိသေးပဲ စီမံကိန်း လုပ်ငန်းခွဲများဆက်လက်လုပ်ဆောင်ခွင့်မရပါ။ အထက်ပါ ကိစ္စရပ်များပေါ်ပေါက်လာပါက စီမံကိန်း ဖော်ဆောင်မှုအဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)သို့ အကြောင်းကြားရပါ မည်။ စီမံကိန်းဖော်ဆောင်မှုအဖွဲ့၏ မြေယာလေ့လာမှုအစီရင်ခံစာနှင့် ဖြေရှင်းချက်များအား အပြည့်အဝ လက်ခံပါက (YCDC) မှ လက်ခံကြောင်း စီမံကိန်းအတွင်းရေးမှူးအား အကြောင်းကြားသင့်ပါသည်။ မြေယာ လေ့လာရေး အစီရင်ခံစာတွင် အောက်ပါအချက်အလက်များ ထည့်သွင်းဖော်ပြရန် လိုအပ်ပါသည်-

စီမံကိန်း၏အမည်

တည်နေရာ (ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်)

စီမံကိန်းစတင်သည့်ရက်

စီမံကိန်းဖော်ပြချက်

အများပြည်သူ၏ဆန္ဒထုတ်ဖော်ချက်အကျဉ်းချုပ် (လူဦးရေစာရင်းနှင့်အတူ)

အများပြည်သူ၏ဆန္ဒထုတ်ဖော်သည့် ရက်စွဲ

မြေယာအသုံးပြုမှုစစ်တမ်း အသေးစိတ်အချက်အလက်များ

- ဆုံးရှုံးသွားသောမြေယာနှင့်အခြားပစ္စည်းများ စုဆောင်းမှု၏ရက်စွဲ
- ဆွေးနွေးခြင်းနှင့်သဘောတူညီခြင်းဆိုင်ရာ အစည်းအဝေးရက်စွဲ
- ပါဝင်သည့်လူဦးရေ (လူဦးရေစာရင်းပူးတွဲတင်ပြရန်)
- ပိုင်ဆိုင်မှုတန်ဖိုး

အစီရင်ခံစာထဲတွင် စီမံကိန်းဖော်ဆောင်မှုအဖွဲ့ လက်မှတ်နှင့်အတူ မြေယာစစ်တမ်းမြေပုံများ၊ မြေယာသိမ်းဆည်းခြင်း အခြေပြဇယား၊ ပိုင်ဆိုင်မှုစာရင်း၊ မြေယာ စစ်တမ်းဆောင်ရွက်သူများ စာရင်းနှင့် အစည်းအဝေးမှတ်တမ်းတို့ ပါဝင်သင့်သည်။

၉.၀ ပြန်လည်နေရာချထားရေးကို မြို့ပြဆိုင်ရာ လုပ်ငန်းများနှင့်ချိတ်ဆက်ခြင်း

ဖော်ပြထားချက်များအရ အဆိုပြုထားသောရေနုတ်မြောင်း စနစ်ဖြင့်တင်ရေးနှင့် လူထု အဆောက် အဦများအဆင့်မြှင့်တင်ရာတွင် မူလရှိထားသည့် ရေနုတ်မြောင်း လမ်းကြောင်းများအတိုင်း ပြင်ဆင်ခြင်း၊ မူလအဆောက်အဦများကို မွမ်းမံပြင်ဆင်ခြင်း လုပ်ဆောင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံစီမံကိန်း

လုပ်ငန်းခွဲများ အနေဖြင့် စီမံကိန်း မြေနေရာအတွင်းနေထိုင်သော လူပုဂ္ဂိုလ်များနှင့် ပစ္စည်းများကို နေရာ ပြောင်းရွှေ့ရန်လိုအပ်ခြင်းရှိသည်ဟု မယူဆရ။ သို့သော် အသေးစား အခြေခံအဆောက်အအုံများ ဖော်ဆောင်ရာတွင် ဒီဇေ ဂိတ်တံခါးများနှင့် ရေစုပ်စက်များ တပ်ဆင်ခြင်းဖြင့် အိမ်ခြံမြေ၊ အဆောက်အအုံ များ အနည်းငယ် ပျက်စီးဆုံးရှုံးမှုကြုံရတတ်ပါသည်။ ရေနုတ်မြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလ ရေနုတ်မြောင်း လမ်းကြောင်းပေါ်တွင် အဆောက်အအုံများတည်ရှိနေပါက ယာယီ ပြောင်းရွှေ့မှုပြုလုပ်နိုင်ပါသည်။ ဒီဇေဂိတ်တံခါးများနှင့် ရေစုပ်စက်များ တပ်ဆင်ထားသည့် လမ်းကြောင်း တစ်လျှောက်မြေယာပိုင်ဆိုင်မှု အနည်းငယ်လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။ မြေယာသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် အကျိုးဆက်နှင့် နောက်ဆုံးဒီဇိုင်းအား ရေးဆွဲပြီး အတည်ပြုထားသော ရေစီးရေလာဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို (PAP)များအားအသိပေးပြီးမှသာလျှင် ဖော်ဆောင်ရပါမည်။ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မြေပိုင်ဆိုင်မှုများအား ခွဲခြားသိရှိထားရပါမည်။ သို့သော် စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်များအား ယာယီနေရာပြောင်းရွှေ့မှုများလုပ်ဆောင်ရာတွင် ပြည်သူလူထုများအတွက် ရေတို (ယာယီ) ဆိုးရွားသောလူမှုရေးဆိုင်ရာပြဿနာများအား ပြုစုထားရပါမည်။

အထက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပိုင်း(၃)ဖော်ပြချက်တွင် ပိုမိုကောင်းမွန်ပြီး မြေလျင်ဒဏ် ခံနိုင်သည့်စနစ်ဖြင့် အဆောက်အအုံများပြန်လည်ပြုပြင်ခြင်း၊ အရေးပေါ် အခြေအနေများအတွက် လုပ်ဆောင်မည့်စင်တာများထားရှိပေးခြင်း၊ တည်ဆောက်ခြင်းတို့ပါဝင်သည်။ ဤကဲ့သို့သော စီမံကိန်းများ ဖော်ဆောင်ရာတွင် နိုင်ငံတော်အစိုးရပိုင်မြေယာများကိုသာအသုံးပြုပြီး အကျိုးဆက်အားဖြင့် ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ် အနည်းငယ် (သို့မဟုတ်) လုံးဝဆောင်ရွက်ရပါမည်။ စီးပွားရေးဗဟိုဒေသ အတွင်းရှိ ကျူးကျော်အခြေချမှုများ ပြုလုပ်တုတ်ပုံမှတစ်ဆင့် ခွဲခြားထားသော်လည်း နိုင်ငံတော်အစိုးရ၏ အချို့အဝန်းအဝိုင်းများအား အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုနှင့် အဆိုပါဝန်ဆောင်မှုများအား ဆောင်ရွက်သူများအတွက် အိမ်ရာအကောင်အထည်ဖော်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်သည်ကို သိရှိရန် လိုအပ်ပါသည်။ အဆောက်အအုံဆောက်လုပ်နေစဉ်တွင် ယာယီပြောင်းရွှေ့မှုများ ပြုလုပ်ရမည်။ စီမံကိန်း၏ လုပ်ငန်းခွဲများ၊ ပြန်လည်ပြုပြင်ရန်သတ်မှတ်ထားသည့် အများပြည်သူအဆောက်အအုံများ၏ နောက်ဆုံး ဒီဇိုင်းရရှိပြီးမှသာလျှင် သိမ်းဆည်းမြေယာအကျယ်အဝန်းနှင့် PAPs များအပေါ်မည်သို့ အကျိုးသက်ရောက်မှု ရှိနိုင်သည်ကို ဆုံးဖြတ်ကြသည်။

ပြန်လည်နေရာချထားရေး မူဘောင်တွင် ဖော်ပြချက်နှင့်အညီ ထိခိုက်နစ်နာသူများ (PAP & PAH) သည် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်အတွင်း မိမိတို့၏ စားဝတ်နေရေး ဖူလုံရန်နှင့် လူနေမှုဘဝမြှင့်တင်ရန် အမျိုးမျိုးသော ထောက်ပံ့ကြေးများခံစားပိုင်ခွင့် ရရှိမည်ဖြစ်သည်။ ကျူးကျော် နေထိုင်သူများအနေဖြင့် မြေယာဆုံးရှုံးမှုနှင့်ပတ်သက်၍ မြေယာတန်ဖိုး လျော်ကြေး ငွေတစ်စုံတစ်ရာမျှ ရရှိမည်မဟုတ်သော်လည်း အခြားပိုင်ဆိုင်မှု ဆုံးရှုံးခြင်းနှင့် ဝင်ငွေဆုံးရှုံးခြင်းအတွက် လျော်ကြေး ရရှိမည်ဖြစ်သည်။ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သော အသေးစိတ်အစီအစဉ်များ (RP)ရေးဆွဲပြီးလျှင် လူဦးရေစာရင်းနှင့် လူမှုစီးပွားရေးစစ်တမ်းပေါ်မူတည်၍ လုပ်ငန်းအကောင်အထည်ဖော် ရန် ဆုံးဖြတ်သည်။

ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခြင်း၊ မြေပိုင်ဆိုင်မှု အခြေခံမှုများနှင့် ပတ်သက်၍ စီမံကိန်းခွဲ၏ ဆောင်ရွက်မှု အစီအစဉ်များကို ထိခိုက်နစ်နာသူများ(PAP & PAH)အား အသိပေးဆွေးနွေးရမည်။ ပိုင်ဆိုင်မှု ပျက်စီးခြင်းများမှာ သစ်ပင်၊ ခြံစည်းရိုးများပျက်စီးခြင်း၊ အများပြည်သူဆုံးဆက်သွယ်ရေးရုံးများ ပျက်စီးခြင်း၊ ဝင်ငွေဆုံးရှုံးမှု စသည့်ပျက်စီးမှုများအနည်းဆုံး ဖြစ်စေရမည်ဖြစ်ပြီး အချို့မှာ ရှောင်လွှဲ၍ မရနိုင်ပါ။ မည်သို့ပင်ဆိုစေကာမူ ပြန်လည်နေရာချထားရေးဆိုင်ရာ မူဝါဒမူဘောင်တွင် ရေးသားထားသည်နှင့်အညီ

ထိခိုက်နစ်နာသူအားလုံးကို ပိုင်ဆိုင်ခြင်း တရားဝင်မှုအပေါ် မူတည်ခြင်းမရှိဘဲ အကျိုးခံစားခွင့်အနေဖြင့် လျော်ကြေး ပေးဆောင်ရန် လိုအပ်ပါသည်။

ပျက်စီးဆုံးရှုံးသွားသည့် စိုက်ပျိုးသီးနှံ၊ ပစ္စည်းဥစ္စာ၊ အဆောက်အအုံ၊ မြေယာများ၏ ကာလ တန်ဖိုးများကိုသိရှိနိုင်ရန်နှင့် လျော်ကြေးငွေနှုန်းထားသတ်မှတ်နိုင်ရန်အတွက် ရှေးဦးစွာဈေးကွက် စစ်တမ်း ပြုလုပ်ရပါမည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ထိခိုက်နစ်နာသူများအားကာလတန်ဖိုးနှင့် ကိုက်ညီသည့် အစားထိုးမြေနေရာဝယ်ယူရန် အထောက်အကူပြုပါသည်။ ဝင်ငွေဆုံးရှုံးခြင်းနှင့် ပိုင်ဆိုင်သော ဥစ္စာပစ္စည်း များဆုံးရှုံးခြင်းအတွက် လျော်ကြေး ပေးဆောင်ရာတွင် တစ်စုံတစ်ရာ နှုတ်ယူခြင်း၊ တန်ဖိုးလျော့ကျခြင်း၊ မည်သည့်အခွန်အခမျှကောက်ခံခြင်းမပြုဘဲ ပေးဆောင်ရမည်။

သတ်မှတ်ထားသည့် နောက်ဆုံးရက်

စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများ၏ စီးပွားရေးလုပ်ငန်းနှင့် ပျက်စီးမှုစာရင်းထုတ်ပြန်နိုင်ရန် စီမံကိန်းလုပ်ငန်းခွဲများအတည်ပြုပြီးသည်နှင့်တပြိုင်နက် သန်းခေါင်စာရင်းနှင့် အိမ်ထောင်စု စစ်တမ်း ကောက်ယူခြင်းများ စတင်လုပ်ဆောင်ရပါသည်။ ရေနတ်မြောင်းစနစ်များ အတည်ပြုပြီးနောက် စီမံကိန်းဖော် ဆောင်သူများသည် ထိခိုက်နစ်နာသူ(PAP & PAH)များနှင့် လူထုဆွေးနွေး ညှိနှိုင်းပွဲပြုလုပ်ပြီး လျော်ကြေး ငွေ နှင့်ထောက်ပံ့ကြေးများ ပေးဆောင်ကာ စီမံကိန်းတည်ဆောက်ပြီးစီးနိုင်မည့် ရက်စွဲများကို သတ်မှတ် သည်။

အသေးစိတ် တိုင်းတာစစ်ဆေးခြင်း စစ်တမ်း(DMS)နှင့် ဆုံးရှုံးမှုများစာရင်း (IOL) များပါဝင်သည့် အိမ်ထောင်စုစစ်တမ်းများကို အသုံးပြု၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပျက်စီးဆုံးရှုံး သွားသောပစ္စည်းများကို မှတ်တမ်းထားရှိနိုင်သည်။ ဆုံးရှုံးပျက်စီးသွားသော ပစ္စည်းများနှင့် ပတ်သက်၍ တရားဝင်မှတ်တမ်းထားရှိနိုင်ရန် ထိခိုက်နစ်နာသူများ (PAP & PAH)၊ ထိုသူတို့၏ ဆွေမျိုးများနှင့် ဒေသဆိုင်ရာအစိုးရ ဌာနမှကိုယ်စားလှယ်များ သဘောတူလက်မှတ်ရေးထိုးရမည်။ ထိခိုက်နစ်နာသူ တစ်ဖွဲ့ ခြင်းစီတိုင်း၏ လျော်ကြေးငွေများကို သဘောတူလက်မှတ်ရေးထိုးထားသည့် နစ်နာဆုံးရှုံး ပစ္စည်းစာရင်း များအရ ဆုံးဖြတ်ခြင်းဖြစ်ပြီး အသေးစိတ်များကိုမူ ပြန်လည် နေရာချထားရေး အစီအစဉ်ပေါ်မူတည်၍ တွက်ချက်ခြင်းဖြစ်ပါသည်။

စီမံကိန်း အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်

ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်များ တစ်စုံတစ်ရာ မစတင်မီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်းဖော်ဆောင်မှုအဖွဲ့(YCDCPS) ကိုစည်းရုံးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(GAD)နှင့် အတူတကွ လုပ်ဆောင်နိုင်ရန် လိုအပ်ပါသည်။ ပြန်လည်နေရာချထားရေး အစီအစဉ် (RP)နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)နှင့် ကမ္ဘာ့ဘဏ်တို့ထံမှ သုံးသပ်အတည်ပြုချက် မရရှိသေးလျှင် ထိခိုက်နစ်နာသူများ၏ မြေယာသိမ်းဆည်းခြင်း၊ နေရာပြောင်းရွှေ့ခြင်း ပြုလုပ်၍မရပေ။ ပြန်လည်နေရာချထားရေးဆိုင်ရာမူဝါဒမူဘောင်- ပြန်လည်နေရာချထားရေးအစီအစဉ်(RPF-RP) အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအဆင့်များပါဝင်ရန် အရေးကြီးပါသည်။

(၁) အသေးစိတ်တိုင်းတာစစ်ဆေးခြင်းစစ်တမ်း(DMS)နှင့် အစားထိုးကုန်ကျစရိတ် လေ့လာချက်(RCS) :
 အသေးစိတ်တိုင်းတာစစ်ဆေးခြင်းစစ်တမ်း(DMS)နှင့် အစားထိုးကုန်ကျစရိတ်လေ့လာချက် (RCS) များကို စီမံကိန်းလုပ်ငန်းခွဲများအပေါ်မူတည်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)၏ စီမံမှု အောက်တွင် လုပ်ဆောင်ရမည်ဖြစ်သည်။ အသေးစိတ်တိုင်းတာ စစ်ဆေးခြင်း စစ်တမ်း(DMS)ကိုမူ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)(EDRB)နှင့် အင်ဂျင်နီယာဌာန(အဆောက်အအုံ)(EDB)တို့က တာဝန် ယူ အကောင်အထည်ဖော် ဆောင်သွားမည်ဖြစ်ပြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(GAD)မှ မြို့နယ်အရာရှိများကဲ့သို့သော သင့်တော်သော ဒေသ အာဏာပိုင် အဖွဲ့အစည်းများနှင့် အတူတကွအပိုင်း (၂)နှင့် (၃)တို့အား အသီးသီးပူးပေါင်း ဆောင်ရွက် ရန်ဖြစ်ပါသည်။ အစားထိုးကုန်ကျစရိတ်လေ့လာချက်(RCS)နှင့်ပတ်သက်၍ YCDC မှ ငှားရမ်းထားသော သီးခြားလွတ်လပ်သော အဖွဲ့တစ်ခုမှ တာဝန်ယူလုပ်ဆောင်မည်ဖြစ်သည်။ DMS နှင့် RCS မှထွက်ပေါ် လာသည့် ရလဒ်အပေါ်မူတည်၍ ပြန်လည်နေရာချထားရေးဆိုင်ရာမူဘောင်၊ ပြန်လည်နေရာချထားရေး အစီအစဉ် (RPF-RP)ကို ပြုပြင် မွမ်းမံပါသည်။ YCDC သည် လျော်ကြေးငွေ ပမာဏကိုတွက်ချက်ပြီး သင့်တော်သည့် ရံပုံငွေတစ်ခုကို သတ်မှတ်ဆောင်ရွက်ပါသည်။ DMS လုပ်ငန်းမလုပ်ဆောင်မီ YCDC အနေဖြင့် လူထုနှင့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီး စစ်တမ်းနှင့်ပတ်သက်၍လူထုထံမှ စိုးရိမ်မှုများကိုလည်း နားထောင်ရန်လိုအပ်ပါသည်။

(၂)DMSမတိုင်မီ လူထုဆန္ဒထုတ်ဖော်ရေးနှင့် သတင်းထုတ်ပြန်ရေးအစည်းအဝေး: DMS စစ်တမ်း ကောက်ခံခြင်းမပြုမီ သတင်းထုတ်ပြန်ရေး သီးခြားအစည်းအဝေးအနေဖြင့် (က) မြို့နယ်၊ ရပ်ကွက်၊ စီမံကိန်းအဖွဲ့ဝင်များနှင့်တစ်ကြိမ်၊ (ခ) စီမံကိန်းကြောင့်ထိခိုက်နစ်နာသော (PAP & PAH) အိမ်ထောင် မိသားစုများ၊ ဒေသခံပြည်သူများနှင့်တစ်ကြိမ် ပြုလုပ်ရန်လိုအပ်ပါသည်။ သတင်းအချက်အလက် အစည်း အဝေးများကို စီမံကိန်းဖော်ဆောင်မှုအဖွဲ့ဦးစီး၍ အပြုသဘောဆောင်ရွက်ရမည်။ သတင်းထုတ်ပြန်ရေး အစည်းအဝေးများ လုပ်ဆောင်ခြင်း၏ရည်ရွယ်ချက်များမှာ (က) RP အကောင်အထည်ဖော်ခြင်း၊ DMS ၏ လုပ်ငန်းစဉ်များ၊ ပြန်လည် နေရာချထားရေးဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ပေးရန်၊ (ခ)အစုရှယ်ယာဝင်များအနေဖြင့်ပြန်လည်နေရာချထားရေးလှုပ်ရှားမှုများ၊ စီမံကိန်းလုပ်ငန်းခွဲများနှင့် ပတ်သက်၍ အခြေခံ သတင်းအချက်အလက်များ သိရှိထားနိုင်ရန်နှင့် ဆွေးနွေးမေးမြန်းခွင့်ရရှိစေရန် ဖြစ်ပါ သည်။

DMS စစ်တမ်းကောက်ခံခြင်းမပြုမီ ထိခိုက်နစ်နာသူများ(PAP & PAH)များပါဝင်သည့် အများပြည်သူ ဆန္ဒထုတ်ဖော်ရေး အစည်းအဝေးပြုလုပ်ရာတွင် အောက်ပါအချက်အလက်များ ပါဝင်မည်ဖြစ်သည်-

- (က) စီမံကိန်းလုပ်ငန်းခွဲများနှင့်အကျိုးအမြတ်များ၊
- (ခ) ပြန်လည်နေရာချထားရေး နှင့် မြေသိမ်းယူမှု အတိုင်းအတာနှင့် သက်ရောက်နိုင်သည့် ဧရိယာ၊
- (ဂ) စီမံကိန်းလုပ်ငန်းခွဲများကြောင့် ထိုနေရာရှိအိမ်ထောင်စုများအပေါ် အကျိုးသက်ရောက် နိုင်ခြေများ၊
- (ဃ) ခံစားပိုင်ခွင့်နှင့်လျော်ကြေးငွေဆိုင်ရာ မူဝါဒ၊
- (င) ပြန်လည်နေရာချထားရေးအစီအစဉ်နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်၊

(၃)မြေနေရာရှင်းလင်းခြင်းနှင့်ပတ်သက်၍အသိပေးကြေညာခြင်း: စီမံကိန်းစတင်မည့်အချိန်ကာလနှင့် မြေနေရာရှင်းလင်းမည့်အကြောင်းကို ထိခိုက်နစ်နာသူများအား အချိန်မီအသိပေးကြေညာရန်လိုအပ်သည်။ စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးသီးနှံများ ရိတ်သိမ်းခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းအတွက် လုံလောက် သည့်အချိန်ကာလကိုလည်း သတ်မှတ်ထားသင့်သည်။

၁၀.၀ နစ်နာမှုများဖြေရှင်းခြင်းလုပ်ငန်းစဉ်

စီမံကိန်းလုပ်ငန်းခွဲများအကောင်အထည်ဖော်လုပ်ဆောင်ခြင်း၊ ပြင်ဆင်ခြင်းများနှင့်ပတ်သက်၍ ထိခိုက်နစ်နာသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၏မကျေနပ်မှုများ၊တိုင်ကြားချက်များကို တာဝန်ယူ လုပ်ဆောင်နေသည့်အဖွဲ့အစည်းများသို့ တင်ပြပေးနိုင်ရန် နစ်နာမှုများဖြေရှင်းယန္တရား(GRM)ကို ဖွဲ့စည်းထားပါသည်။ GRM၏ ပင်မရည်ရွယ်ချက်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်းဖော်ဆောင်မှုအဖွဲ့ (YCDCPS) နှင့်ဆက်သွယ်ကာ စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစွမ်းဆောင်ချက်များနှင့် ပတ်သက်၍ ထိခိုက်နစ်နာသော ဒေသခံပြည်သူများနှင့် ဒေသခံပါဝင်သော သူများ၏ အခွင့်အရေးနှင့် အကျိုးခံစားခွင့် ရရှိစေရေးအတွက်စွမ်းဆောင်ပေးရန်ဖြစ်ပါသည်။ GRM အနေဖြင့် ထိခိုက်နစ်နာသူများနှင့် ပတ်သက်ပြီး ပေါ်ပေါက်လာသည့်ကိစ္စရပ်များကို အဖိုးအခတစ်စုံတစ်ရာတောင်းခံခြင်းမပြု၊ ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာဖြင့် တရားမျှတမှုကိုအခြေခံလျက် ဖြေရှင်းပေးရန်လိုအပ်ပါသည်။ GRM အနေဖြင့် အောက်ဖော်ပြပါ အခြေခံမူ(၆)ချက်အပေါ် အခြေခံပါသည်။ (က) တရားမျှတမှုရှိခြင်း၊ (ခ) ဦးတည်ချက် ရှိခြင်းနှင့် လွတ်လပ်စွာရပ်တည်ခြင်း၊ (ဂ) ရိုးရှင်းခြင်းနှင့်လုပ်ဆောင်နိုင်စွမ်းရှိခြင်း၊ (ဃ) အချိန်တိုအတွင်း ထိရောက်စွာတုံ့ပြန်နိုင်ခြင်း၊ (င) မြန်ဆန်ခြင်းနှင့် ဦးစားပေးဆောင်ရွက်ခြင်း (စ)လူမှုရေးရှုထောင့်မှ ပါဝင်ဆောင်ရွက်မှုရှိခြင်း စသည်တို့ပါဝင်ပါသည်။

နစ်နာမှု၊ တိုင်ကြားမှုများဖြေရှင်းရေးကော်မတီကို အုပ်ချုပ်ရေးနယ်ပယ်အဆင့်ဆင့်တွင် YCDCမှ ဦးဆောင်ဖွဲ့စည်းရမည်ဖြစ်ပြီး၊ ၂၀၁၃ YCDC ဥပဒေအရ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့်ကော်မတီ များထားရှိကာ GRM နှင့်အတူပူးပေါင်းလုပ်ဆောင်မည်။ တိုင်းဒေသကြီးအဆင့်ကော်မတီသည် ဝန်ကြီးချုပ် ထံသို့ တိုက်ရိုက်အစီရင်ခံစာတင်သွင်းရမည်ဖြစ်ပြီး၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် (က) ကော်မတီဥက္ကဋ္ဌ အဖြစ် ရန်ကုန်မြို့တော်ဝန် (ခ) အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖွဲ့ကို ကော်မတီဝင်(၄)ဦးမှ ရွေးချယ်ရမည်ဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးသည် ဌာနအကြီးအကဲ (ဌာနမှူး) တစ်ဦး ဖြစ်ရပါမည်။ ဇယား (၃) အထက်ပါ ကော်မတီများအနေဖြင့် ထိခိုက်နစ်နာသူ(PAP & PAH)များ၏ တိုင်ကြားချက်များ၊ မကျေနပ်ချက်များ၊ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ လက်ခံစိစစ်၍ အဖြေရသည်အထိ ပြေလည်အောင် ဖြေရှင်းပေးရမည်။ နစ်နာမှု၊ တိုင်ကြားမှုများဖြေရှင်းခြင်းကော်မတီများအနေဖြင့် စီမံကိန်းဖော်ဆောင်နေစဉ်ကာလ၊ ပိုင်ဆိုင်မှုဆုံးရှုံးစဉ်ကာလ၊ ထိခိုက်နစ်နာသူ(PAP & PAH)များ၏ အကျိုးအလို့ငှာရပ်တည်ပေးရန် လိုအပ်ပါသည်။

စီမံကိန်းအစီအစဉ်စတင်ရန် လုပ်ဆောင်နေချိန်အစောပိုင်းကာလ၌ပင် ထိခိုက်နစ်နာသူများ (PAP & PAH)နှင့် ဆွေးနွေးညှိနှိုင်းမှု စတင်ရမည်။ စီမံကိန်းလုပ်ငန်းခွဲစတင်မီ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဆုံးရှုံးမြေယာနှင့် ပစ္စည်းများအတွက် စစ်တမ်းကောက်ရန်လိုအပ်သည်။ YCDC နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးသည် မည်သည့် အကြောင်းငွေမျှမယူဘဲ လူထုနှင့်တွေ့ဆုံပြီး၊ ထိခိုက်နစ်နာသွားသော အိမ်ထောင်စု၊ မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများ၊ မြေယာသိမ်းဆည်းခြင်းများနှင့် ပတ်သက်၍ စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးချက်များပေါ်ထွက်လာသည့် အရာအားလုံးကို အသေးစိတ် မှတ်တမ်းထားရှိရမည်ဖြစ်သည်။

ဇယား ၃ နှစ်နာမူများဖြေရှင်းခြင်းလုပ်ငန်းစဉ်ဆိုင်ရာ(GRM) မြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ကော်မတီများ

စဉ်	ကော်မတီအဖွဲ့ဝင်များ	ရာထူး
မြို့နယ်အဆင့်ကော်မတီ (TRC)		
၁.	အများပြည်သူရွေးချယ်တင်မြှောက်သည့်ပုဂ္ဂိုလ်	ဥက္ကဋ္ဌ
၂.	ပညာရှင်များမှ ရွေးချယ်တင်မြှောက်သည့်ပုဂ္ဂိုလ်	အဖွဲ့ဝင်
၃.	အရပ်ဘက်လူ့အဖွဲ့အစည်းမှ ရွေးချယ်တင်မြှောက်သည့်ပုဂ္ဂိုလ်	အဖွဲ့ဝင်
၄.	မြို့နယ်အဆင့် လက်ထောက်အုပ်ချုပ်ရေးအရာရှိ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)	အဖွဲ့ဝင်
၅.	မြို့နယ်အဆင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အရာရှိ	အဖွဲ့ဝင်
ခရိုင်အဆင့် ကော်မတီ (DRC)		
၁	အများပြည်သူရွေးချယ်တင်မြှောက်သည့်ပုဂ္ဂိုလ်	ဥက္ကဋ္ဌ
၂	ပညာရှင်များမှ ရွေးချယ်တင်မြှောက်သည့်ပုဂ္ဂိုလ်	အဖွဲ့ဝင်
၃	အရပ်ဘက်လူ့အဖွဲ့အစည်းမှ ရွေးချယ်တင်မြှောက်သည့်ပုဂ္ဂိုလ်	အဖွဲ့ဝင်
၄	ခရိုင်အဆင့် လက်ထောက်အုပ်ချုပ်ရေးအရာရှိ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)	အဖွဲ့ဝင်
၅	ခရိုင်အဆင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အရာရှိ	အဖွဲ့ဝင်
ပြည်နယ်/တိုင်းဒေသကြီးအဆင့် ကော်မတီ (SRC)		
၁	သမ္မတမှ ရွေးချယ်တင်မြှောက်သည့် ဝန်ကြီးအဆင့်နှင့်ညီမျှသောမြို့တော်ဝန်	ဥက္ကဋ္ဌ
၂	ရန်ကုန်တိုင်းဒေသကြီးခရိုင်လေးခုမှ ကိုယ်စားလှယ်တစ်ဦးစီ	အဖွဲ့ဝင် (၄) ဦး
၃	အစိုးရမှ ရွေးချယ်တင်မြှောက်သည့်ပုဂ္ဂိုလ်များ	အဖွဲ့ဝင် (၄) ဦး

ထိခိုက်နှစ်နာသူများ(PAP & PAH)ထံမှ ထွက်ပေါ်လာသည့် တိုင်ကြားချက်များ၊ မကျေနပ်ချက်များကို စာအရေးအသားဖြင့်သာလက်ခံမည်ဖြစ်ပြီး၊ အကယ်၍ နှုတ်ဖြင့် တိုင်ကြားခြင်းများရှိခဲ့ပါလျှင် စာဖြင့် ပြန်လည်ရေးသားရန်လိုအပ်သည်။ အဆိုပါတိုင်ကြားစာများကို သက်ဆိုင်ရာ မကျေနပ်ချက်များဖြေရှင်းခြင်း ကော်မတီက မှတ်တမ်းထားရှိရမည်။ နှစ်နာမှု၊ တိုင်ကြားမှုများဖြေရှင်းခြင်း ကော်မတီလုပ်ငန်းစဉ်သဘောအရ ထိခိုက်နှစ်နာသူများ (PAP & PAH)သည် ဥပဒေ၊ ရုံးလုပ်ငန်းနှင့် ပတ်သက်၍ အခကြေးငွေ တစ်စုံတစ်ရာပေးဆောင်ရန်မလိုချင်။ စီမံကိန်းလုပ်ငန်းခွဲများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် မည်သည့် မကျေနပ်ချက်များကိုမဆို လူထုနှင့်တွေ့ဆုံကာ စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး အများပြည်သူဆန္ဒအမြင့်ဆုံးရည်ရွယ်ချက်ဖြင့်ဦးစားပေး ဖြေရှင်းရပါသည်။ မကျေနပ်မှုများ ဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များသည် စီမံကိန်းလုပ်ငန်းခွဲများကြောင့် ထွက်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာနှင့် လူမှုရေးပြဿနာများကို ပွင့်လင်းမြင်သာစွာ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းရန် ရည်ရွယ်ပါသည်။ ဤကဲ့သို့ မကျေနပ်ချက်များဆိုင်ရာဖြေရှင်းခြင်း လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော်ဥပဒေကို ပရိယာယ်ဖြင့် လွှမ်းမိုးရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ထိခိုက် နှစ်နာသူများ (PAP & PAH)နှင့်ကွဲပြားခြင်း နှစ်နာသော လူအဖွဲ့အစည်းတို့ထံမှ ထွက်ပေါ်လာသည့် တိုင်ကြားချက်များကို လျင်မြန်စွာတင်ပြနိုင်ရန်၊

စီမံကိန်းကြောင့်အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်၊ ဆိုးကျိုးများနှင့် အကျိုး သက်ရောက်မှုများကို အများပြည်သူအလွယ်တကူသိရှိနိုင်ရန် ရည်ရွယ်ပါသည်။

ကနဦးတွင် မကျေနပ်သော PAP (သို့) PAH သည် ၎င်းတို့၏ မကျေနပ်ချက်များကို ရာအိမ်မှူးနှင့် YCDC မှ ခန့်အပ်ထားသော သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်ထံသို့ တင်ပြနိုင်သည်။ ကနဦးအစ အဆင့်ထားရှိခြင်း၏ ရည်ရွယ်ချက်မှာ မကျေနပ်မှုဖြစ်လျှင်ဖြစ်ခြင်း ချက်ချင်း တုံ့ပြန်ပေးနိုင်ပြီး မလိုလား အပ်သော စိုးရိမ်မှုများ မြင့်တက်လာခြင်းကို လျော့ချပေးနိုင်သည်။ မကျေနပ်မှုများနှင့် ဖြေရှင်းပေးချက် များကို မှတ်တမ်းတင်ထားပြီး YCDCPS ထံသို့ ထောက်ပံ့ပေးနိုင်သည်။

ပြန်လည်နေရာချထားရေးအစီအစဉ် (ARAP/RAP)သည် ထိခိုက်နစ်နာသူများ(PAP & PAH) ဘဝ ရှင်သန်ရေးအတွက် နည်းလမ်းများပံ့ပိုးပေးခြင်း၊ ပြောင်းရွှေ့ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာစီမံကိန်းအာဏာပိုင်များအာရုံစိုက်လာစေရန်အတွက် ကူညီပေးနိုင်သည်။ နစ်နာမှုများ ဖြေရှင်းခြင်းလုပ်ငန်းစဉ်များတွင် သင့်တင့်မျှတသော လုပ်ဆောင်မှုစံချိန်များ၊ တိုင်ကြားချက်များနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရန် လိုအပ်သည့်အချိန်ကာလ ပါဝင်သင့်ပြီး ပြောင်းရွှေ့ခံရမည့် ပုဂ္ဂိုလ်များကိုမူ မည့်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုသင့်ပေ။ တိုင်ကြားချက်များကိုစီမံကိန်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ဖြေရှင်းနိုင်ခြင်းမရှိခဲ့သော် ARAP/ RAP အနေဖြင့်အခြားရရှိနိုင်မည့်နေရာများကို တင်ပြ ထားသင့်သည်။

စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ခြင်းကြောင့် ထိခိုက်နစ်နာသူများ (PAP & PAH) ထံမှ ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ ပြဿနာများကို နစ်နာမှုများဖြေရှင်းခြင်းကော်မတီ (GRC)က နစ်နာမှုများ ဖြေရှင်းခြင်းလုပ်ငန်းစဉ် (GRM) ထားရှိကာ ဖြေရှင်းပေးရမည်ဖြစ်သည်။

သို့သော်လည်း တိုင်ကြားသူအနေဖြင့် မိမိ၏ မကျေနပ်ချက်နှင့် ပတ်သက်၍ လုပ်ထုံးလုပ်စဉ်အတိုင်း ဖြေရှင်းခြင်းကို ကျေနပ်မှုမရှိပါက YCDCPS ရုံးချုပ်သို့ဖြစ်စေ၊ လွှတ်တော်အဖွဲ့ဝင်ရုံး (သို့) သမ္မတရုံးသို့ ဖြစ်စေ တိုက်ရိုက်တိုင်ကြားစာ ပေးပို့နိုင်ပါသည်။ မကျေနပ်ချက်များနှင့်သက်ဆိုင်သည့် ဆွေးနွေးမှု အဆင့်ဆင့်မှ ထွက်ပေါ်လာသော အသေးစိတ်ရလဒ်များကို မှတ်တမ်းထားရှိရပါမည်။ အဆိုပါ မှတ်တမ်းများကို YCDCPS သို့ လစဉ်အစီရင်ခံ တင်ပြရပါမည်။ ထိခိုက်နစ်နာသူများ (PAP & PAH) ၏ ပြဿနာများကို လျင်မြန်ထိရောက်စွာ ဖြေရှင်းနိုင်ရန် အောက်ပါလုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် လုပ်ဆောင် နိုင်ပါသည်။ (ပုံ ၂)

အဆင့်(၁) PAP နှင့် PAH များသည် ပြန်လည်နေရာချထားရေးအစီအစဉ် (သို့) ၎င်း၏ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါလျှင် စာရေးသားခြင်းဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ (TRC)ကော်မတီ (သို့မဟုတ်) ရာအိမ်မှူးထံသို့ တိုင်ကြားနိုင်ပါသည်။ နှုတ်ဖြင့်တိုင်ကြား ချက် များကိုမူ မြို့နယ်ကော်မတီက စာဖြင့်ပြန်လည်ရေးသား၍မှတ်တမ်းတင်ထားရှိရမည်ဖြစ်သည်။ TRC အနေဖြင့် အဆိုပါတိုင်ကြားချက်များကို (၁၀)ရက်အတွင်း ဖြေရှင်းပေးသင့်သည်။

အဆင့်(၂) PAP နှင့် PAH များသည် အဆင့်(၁)တွင်ပါရှိသည့်အတိုင်းဖြေရှင်းရာမှ ထွက်ပေါ်လာ သည့်ရလဒ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက ခရိုင်အဆင့်ကော်မတီ(DRC)သို့ ဆက်လက် တိုင်ကြားနိုင်ပါသည်။ ဤအဆင့်တွင် ဖြေရှင်းပေးရမည့်အချိန်ကာလ အတိအကျ သတ်မှတ် ထားခြင်းမရှိသော်လည်း DRC အနေဖြင့် ရက်သတ္တပတ်(၂)ပတ်အတွင်း ဆုံးဖြတ်ချက် ချမှတ် ပေးသင့်သည်။

အဆင့်(၃) အဆင့်(၂)တိုင်တန်းမှုမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ကျေနပ်မှု မရှိပါက PAP နှင့် PAH များအနေဖြင့် SRC ပြည်နယ်/တိုင်းဒေသကြီးအဆင့်သို့ တိုင်ကြားမှုများ ပြုလုပ်နိုင်ပါသည်။ ဤအဆင့်တွင် ဖြေရှင်းပေးရမည့်အချိန်ကာလ အတိအကျ သတ်မှတ်ထားခြင်း မရှိသော်လည်း SRC အနေဖြင့် ရက်ပေါင်း(၂၀)အတွင်း ဆုံးဖြတ်ချက်ချမှတ်ပေးသင့်သည်။

အဆင့်(၄) PAP နှင့် PAH များသည် ပြည်နယ်/တိုင်းဒေသကြီးအဆင့် (SRC) ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသေးပါက နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်တိုင်ကြားခွင့်ရှိသည်။ နိုင်ငံတော်သမ္မတရုံးသို့ရောက်ရှိလာပါက မြို့နယ်အာဏာပိုင်များနှင့်ဆက်သွယ်လုပ်ဆောင်နိုင်ရန် ဥပဒေရေးရာ ကျွမ်းကျင်သူကိုယ်တိုင် ဦးဆောင်ကာ စေ့စပ်ဆွေးနွေးမှုပြုလုပ်ပေးမည်ဖြစ်သည်။ ဤအဆင့်တွင် ဖြေရှင်းပေးရမည့်အချိန်ကာလ အတိအကျသတ်မှတ်ထားခြင်းမရှိသော်လည်း နိုင်ငံတော်သမ္မတရုံးအနေဖြင့် ရက်ပေါင်း(၂၀)အတွင်း ဆုံးဖြတ်ချက်ချမှတ်ပေးသင့်သည်။

အဆင့်(၅) PAP နှင့် PAH များအနေဖြင့် နိုင်ငံတော်သမ္မတ၏ ဖြေရှင်းပေးမှုများ ကျေနပ်မှု မရှိသေးပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဥပဒေရေးရာတရားစွဲဆိုမှုများ ဆက်လက်ပြုလုပ်နိုင်ပါသည်။


PAP နှင့် PAHs ၏အရေးကိစ္စများကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် PAP နှင့် PAH ထံမှ အခကြေးငွေရယူခြင်း မပြုလုပ်ရပါ။ တိုင်ကြားမှုအား လက်ခံဖြေရှင်းပေးမှုအဆင့်ဆင့်တွင် ကုန်ကျ စရိတ်များရှိခဲ့ပါက မမျှော်မှန်းနိုင်သောကုန်ကျစရိတ်အဖြစ် သင့်လျော်သော DIA မှ ကျခံပေးရမည်ဖြစ် သည်။

၁၁.၀ ပြန်လည်နေရာချထားရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုအတွက် အစီအစဉ်များ

ပြန်လည်နေရာချထားရေးဆိုင်ရာအစီအစဉ်(RP)တစ်ခုစီတိုင်းတွင် ပြောင်းရွှေ့ PAP နှင့် PAH များအတွက် ပြန်လည် ထူထောင်ရေးဆိုင်ရာ ခံစားပိုင်ခွင့်နှင့် လျော်ကြေးငွေကုန်ကျစရိတ်များ အသေးစိတ် ပါဝင်ရန်လိုအပ်သည်။ PAP နှင့် PAH များအတွက် စီစဉ်ရာတွင် ပစ္စည်းဥစ္စာများ၊ နေအိမ်များ၊ စီးပွားရေး မြေနေရာနှင့် အခြားပိုင်ဆိုင်မှုများကိုလည်းအခြေခံ၍ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ လိုအပ်သည့် ခန့်မှန်းငွေပမာဏ အသေးစိတ်ကို ချမှတ်ပြီးသည်နှင့် RP အနေဖြင့် ထောက်ပံ့ငွေကြေးရရှိနိုင်သည့် အရင်းအမြစ်များကို ဖော်ဆောင်ရမည်ဖြစ်သည်။ ထို့နောက် RP သည် လျော်ကြေးငွေနှင့် အခြား ထောက်ပံ့ပစ္စည်းများအချိန်မီ ပေးဆောင်နိုင်ခြင်းရှိ/မရှိ ပြန်လည်အတည်ပြုရန်လိုအပ်ပါသည်။

ပြန်လည်ထူထောင်ရေးအတွက်ချမှတ်ထားသည့် ရံပုံငွေသည် သိမ်းဆည်းမြေယာ၊ မြေနေရာသစ် ချမှတ်ပေးခြင်းအတွက်စရိတ်၊ လျော်ကြေးငွေကုန်ကျစရိတ်၊ ခံစားခွင့်နှင့် စီမံခန့်ခွဲရေး ကုန်ကျစရိတ်နှင့် အထွေထွေကုန်ကျစရိတ်များအားလုံးကို လုံလောက်ရန်လိုအပ်ပါသည်။ ပြန်လည်နေရာချထားရေးအတွက် ကုန်ကျစရိတ်များသည် YCDCPS ၏ ရံပုံငွေအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန်နှင့် ၎င်း၏ရည်ရွယ်ချက်များပြည့်မီနိုင်ရန် YCDCPS အနေဖြင့် ကြိုတင် တွက်ဆထားခြင်းမရှိသည့် အရာများအတွက် ခန့်မှန်းရံပုံငွေထောက်ကျော်လွန်၍ အသုံးပြုခြင်းရှိပါက လုံလောက်စေရန် စီစဉ်ထားရမည်ဖြစ်သည်။

ပုံ ၁၂. ၁ နှစ်နာမူများဖြေရှင်းခြင်းလုပ်ငန်းစဉ်



၁၂.၀ လူထုပါဝင်သော ဆွေးနွေးညှိနှိုင်းခြင်းများ

အထက်တွင်ဖော်ပြခဲ့သည်နှင့်အညီ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်သော အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်တစ်လျှောက် PAP နှင့် PAH များအားလုံး ပါဝင်ရန်လိုအပ်သည်။ PAP နှင့် PAH များအားဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရာတွင် မြို့နယ်၊ ရပ်ကွက်အဆင့်ကော်မတီများ၊ YCDC ဝန်ထမ်းများနှင့် ဒေသခံအာဏာပိုင်များ ပါဝင်မည်ဖြစ်သည်။ လုပ်ငန်းစဉ်အစောပိုင်းတွင် ပြုလုပ်သည့် လူထုအစည်းအဝေးသို့ PAP နှင့် PAH များအားလုံးထံမှ မှန်ကန်သော သတင်းအချက်အလက်များရရှိရန်ဖိတ်ခေါ်ရမည်ဖြစ်ပြီး အဆိုပြုထားသောစီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြခြင်း၊ စီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်မည့် အကျိုးသက်ရောက်မှုများ၊ စီးပွားရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့် ပြန်လည်နေရာချထားလုပ်ငန်းအဆိုပြုချက်များကို တင်ပြနိုင်ရမည်။ အများပြည်သူ သိရှိစေရန်ထုတ်ပြန်သည့် သတင်းအချက်အလက်များတွင် စီမံကိန်းလုပ်ငန်းခွဲ၏ နောက်ဆုံးပြီးစီးနိုင်သည့်သတ်မှတ်ရက်စွဲ၊ အကျိုးခံစားပိုင်ခွင့်နှင့်လျော်ကြေးငွေများ၊ ဝေဖန်မှု၊ တစ်ခုစီ၏ တိုင်ကြားချက်များနှင့် မကျေနပ်မှုများ ဖြေရှင်းသည့် လုပ်ထုံးလုပ်နည်းများ ပါဝင်ရမည်ဖြစ်သည်။

စီမံကိန်းလုပ်ငန်းခွဲများအကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ PAP, PAH နှင့် အခြားဒေသခံများ၏ အတွေးအခေါ်အယူအဆအကြံပြုချက်နှင့် စကားသံများကိုလည်း နားထောင်ရန် လိုအပ်ပါသည်။ စီမံကိန်းကောင်းမွန်စွာတင်နိုင်ရန်အတွက် PAP, PAH နှင့် အများပြည်သူပါဝင်သည့် စေ့စပ်ညှိနှိုင်းမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ရန်လိုအပ်ပြီး အထူးသဖြင့် ထိခိုက်နစ်နာသူများသည် စီမံကိန်းလုပ်ငန်းစဉ်တစ်လျှောက်ပါဝင်စေရန်လိုအပ်သည်။

ဖော်ပြခဲ့သည့်အတိုင်း PAP နှင့် PAH များအားလုံးသည် မကျေနပ်မှုများဖြေရှင်းခြင်းကော်မတီအပါအဝင် ကော်မတီအသီးသီးတွင်ပါဝင်မည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် အဆင့်ဆင့်နစ်နာမှုများနှင့် လျော်ကြေး ငွေပေးအပ်သည့် ကော်မတီတို့ ပတ်သက်ပြီးဆွေးနွေးပွဲများ၊ လုပ်ငန်းဆုံးဖြတ်ချက်ချမှတ်သည့် အပိုင်းများတွင်လည်း ပါဝင်ရမည်ဖြစ်သည်။ စီမံကိန်းလုပ်ငန်းခွဲများပြီးဆုံးသည်အခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ PAP နှင့် PAH တို့၏လက်ခံကျေနပ်နိုင်မှု အခြေအနေကို သိရှိနိုင်ရန် YCDCPS အနေဖြင့် စစ်တမ်းကောက်ယူခြင်း ပြုလုပ်နိုင်ပါသည်။

၁၃.၀ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အစီရင်ခံခြင်း

စောင့်ကြည့်စစ်ဆေးခြင်းသည် စီမံကိန်းလုပ်ငန်းခွဲအကောင်အထည်ဖော်ခြင်းအတွက် ပင်မ အစိတ်အပိုင်းဖြစ်သည်။ YCDC အနေဖြင့် သိမ်းဆည်းမြေယာများအတွက် မြို့နယ်၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပူးတွဲလုပ်ကိုင်ခြင်းစသည့် လုပ်ငန်းစဉ်များကို စနစ်တကျလေ့လာစောင့်ကြည့်နိုင်ရန် အချိန်ပြည့်ဝန်ထမ်းများ အလုံအလောက် ခန့်အပ်ထားရမည်။ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ် ကနဦးပိုင်းတွင် လိုအပ်ပါက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းလည်း လုပ်ဆောင်နိုင်သည်။

အတွင်းပိုင်း (အဖွဲ့အစည်းတွင်း) စောင့်ကြည့်စစ်ဆေးခြင်း

ပြန်လည်နေရာချထားရေးအကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ YCDCPS မှ အတွင်းပိုင်း စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်သည်။ စောင့်ကြည့်စစ်ဆေးရာတွင် တိုးတက်မှုပြု အစီရင်ခံစာ၊ RP လုပ်ငန်းစဉ်အခြေအနေ၊ ထိုစိုက်နှစ်နာသောလူဦးရေ အရေအတွက်နှင့်တည်နေရာ ဒေသဆိုင်ရာ အချက်အလက်၊ ပစ္စည်းအလိုက်လျော်ကြေးငွေတန်ဖိုးနှင့် PAHs များအတွက်အထောက်အပံ့များ စသည်တို့ ပါဝင်ရမည်။ စောင့်ကြည့်စစ်ဆေးခြင်းရလဒ် အစီရင်ခံစာကို YCDC ဝန်ထမ်းမှရေးသားပြုစုပြီး တစ်ကွာတာ (၄)လလျှင်တစ်ကြိမ် YCDCPS သို့တင်ပြရပါမည်။

အောက်ဖော်ပြပါအချက်အလက်များကို YCDC မှ အခါအားလျော်စွာ စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်သည်။

- (က) လျော်ကြေးနှင့်အကျိုးခံစားခွင့်များကို အတည်ပြုထားသော RP တွင် ပါရှိသည့်နှုန်းထားနှင့် အစီအစဉ်အတိုင်း တွက်ချက်ထားခြင်းရှိ/မရှိ။
- (ခ) PAH များအား သဘောတူညီထားသည့်အတိုင်း လျော်ကြေး ပေးဆောင်ရာ၌ RP တွင် စီမံကိန်းလုပ်ငန်းဆိုင်ရာ အာဏာရှိသူများ သဘောတူညီထားသည့် မူဝါဒအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ။
- (ဂ) ပြည်သူ့သတင်းအချက်အလက် ပြည်သူလူထု ဆွေးနွေးညှိနှိုင်းခြင်းနှင့် မကျေနပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို RP အတည်ပြုချက်တွင် ဖော်ပြထားသည်နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိ။
- (ဃ) စီမံကိန်းခွဲများကြောင့် ထိခိုက်ပျက်စီးသောအိမ်ထောင်များ၏ အခြေခံအဆောက်အအုံများနှင့် အထောက်အပံ့ပစ္စည်းများ ဆောက်လုပ်ပြီးစီးခြင်း ရှိ/မရှိ။
- (င) ပြန်လည်နေရာချထားရေးနှင့် လူထုအခြေပြုလုပ်ငန်းများအကြား ရွှေ့ပြောင်းမှု အကူအညီ အဆင်ပြေချောမွေ့ခြင်း ရှိ/မရှိ။

ပြင်ပမှ စောင့်ကြည့်စစ်ဆေးခြင်း

ပြင်ပမှ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် ပြင်ပမှစောင့်ကြည့်စစ်ဆေးသူသည် RP အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစီရင်ခံစာ၊ PAH ၏ ပြောင်းရွှေ့ဆိုင်၊ အိမ်ရာများ၊ စီးပွားရေး၊ လူမှုရေး အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်လေ့လာ၍ အစီရင်ခံစာတင်ပြရမည်။ အပြင်ပိုင်းစောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းစဉ်၏ အရေးကြီးသောတာဝန်တစ်ရပ်မှာ YCDC တာဝန်ရှိသူများ၏ အကူအညီရယူကာ PAH လူငယ်များနှင့်အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း ပါဝင်သည်။

စီမံကိန်း၏သက်ရောက်မှုပေါ်မူတည်၍လိုအပ်မည်ဆိုပါက YCDC အနေဖြင့် အပြင်ပိုင်းစောင့်ကြည့် စစ်ဆေးခြင်းလုပ်ဆောင်ရန်နှင့် ပြန်လည်သုံးသပ်ခြင်းများပြုလုပ်နိုင်ရန် အပြင်ပိုင်း စောင့်ကြည့် စစ်ဆေးခြင်းအေဂျင်စီ (EMA) ကို ငှားရမ်းမည်ဖြစ်သည်။ ထောက်ပံ့ရေးလုပ်ငန်းစဉ် စတင်ခြင်းမပြုမီ (EMA) ၏ သဘောတူညီထားသော ငှားရမ်းခြင်းအတွက် (TOR) ပြင်ဆင်ထားရမည်။ အပြင်ပိုင်းစောင့်ကြည့် စစ်ဆေးခြင်းအစီရင်ခံစာကို YCDCPS သို့ တစ်ကွာတာ (၄)လလျှင်တစ်ကြိမ်တင်သွင်းရမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ် (WB) သို့ ဆက်လက်တင်ပြရမည် ဖြစ်သည်။ ပြန်လည်နေရာချထားရေး လုပ်ငန်းများ ပြီးဆုံး သည်နှင့် (၆)လအတွင်း ကြိုတင်သုံးသပ်ခြင်းကို လုပ်ဆောင်ရမည်။

နောက်ဆက်တွဲများ

နောက်ဆက်တွဲက - ၁

ပြန်လည်နေရာချထားရေးအစီအစဉ်ပုံစံများ

နောက်ဆက်တွဲ (က - ခ) ပြန်လည်နေရာချထားရေး အစီအစဉ်ပုံစံများ (RPF)

ပြန်လည်နေရာချထားရေးလုပ်ငန်းအစီအစဉ်အား (ARAP) ဟုအတိုကောက်ခေါ်ဆိုနိုင်ပြီး ဤမူဘောင်၏မာတိကာနှင့် လိုအပ်သောသတင်းအချက်အလက်နေရာများတွင် (ARAP) ဟုမှတ်ချက်ပြု ရေးသွင်းအသုံးပြုထားသည်။

နိဒါန်း

စီမံကိန်း (စာပိုဒ်တစ်ခု): ဤဆောင်းပါး၏စာပိုဒ်တစ်ပိုဒ်သည် စီမံကိန်း၏အဓိကအကြောင်းအရင်းဖြစ်သော RPF အကြောင်းကိုရည်ညွှန်းပြီး၊ RPF မှတစ်ဆင့် ARAP ၏အခြေခံသဘောတရားနှင့် မူဝါဒများကိုလေ့လာသိရှိနိုင်သည်။

စီမံကိန်းတွင်ပါဝင်သော စီမံကိန်းလုပ်ငန်းခွဲကို အကောင်အထည်ဖော်ခြင်း၏ ရည်ရွယ်ချက်နှင့်စီမံကိန်း၏အကျိုးခံစားခွင့်ရှိသူများနှင့်သက်ဆိုင်သောအကျဉ်းချုပ်ကိုဖော်ပြထားသည်။

အကြောင်းအမျိုးမျိုးကြောင့်မိမိပိုင်သောမြေကွက်ဆုံးရှုံးခြင်း၊ ပိုင်ဆိုင်မှု (သို့) အသက်မွေးဝမ်းကျောင်းအတွက်အသုံးပြုသောအရာများ နေရာပြောင်းရွှေ့ခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်နေရာချထားခြင်း သာမက အိမ်တွင်စိုက်ထားသောသစ်ပင်ဆုံးရှုံးခြင်း၊ လမ်းဘေးဈေးသည်များ ယာယီနေရာ ပြန်လည်ချထားခံရခြင်း စသောအချက်များအားလုံးသည် "ပြန်လည်နေရာချထားခြင်း" ဟူသောစာလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ကိုက်ညီသည်။

PAP ၏ သန်ခေါင်စာရင်း ပိုင်ဆိုင်မှုစာရင်းများအားကောက်ယူခြင်း

သတင်းအချက်အလက်များအားမည်သည့်ပုံစံဖြင့်ကောက်ယူထားသည်ကိုအကျဉ်းချုပ်ဖော်ပြခြင်း (ဥပမာ - အိမ်ထောင်စုစစ်တမ်းကောက်ခြင်း)

PAH နှင့် PAP ၏ဇယား၊ ဆက်သွယ်ရန်လိပ်စာ၊ ဆုံးရှုံးသွားသောအသက်မွေးဝမ်းကျောင်းများ၊ ပိုင်ဆိုင်မှုများ၊ ဆုံးရှုံးသွားသောနေရာ၊ အဆောက်အအုံ၊ ပိုင်ဆိုင်မှုများ၏တန်ဖိုး

လူဦးရေအလိုက်တိုင်းရင်းသားများနှင့်ခုခံနိုင်အားနည်းသောအဖွဲ့ - အမျိုးသမီးနှင့် ကျား၊မ လူငယ်နှင့် ကလေး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူ၊ မြေယာမဲ့၊ ဆင်းရဲသားစသည်တို့သည် မည်ကဲ့သို့ သိသာထင်ရှားစွာကွဲပြားခြားနားနေသည် (သို့) ၎င်းတို့သည်နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကိုထင်ဟပ်စေသည့် အထွေထွေ လူမှုစီးပွားရေးကို ကိုယ်စားပြုသော အဖွဲ့တစ်ဖွဲ့သာဖြစ်သည်ဟုသော ထင်မြင်ယူဆချက်များကို အကျဉ်းချုပ်ဖော်ပြပေးပါ။

နစ်နာကြေးပေးခြင်း

နစ်နာကြေးများအားမည်သည့်ပုံစံဖြင့်ထုတ်ပေးခြင်း (ဥပမာ- ငွေသား (သို့) အခြားပုံသဏ္ဍာန်)နှင့် မိမိဆန္ဒအလိုက်ပစ္စည်းလှူဒါန်းခြင်းဟုခေါ်ဆိုသည်ကိုဖော်ပြရန်အခြေအနေများ (သို့) ဖြစ်ရပ်များပါ ဝင်ပါသည်။ ၎င်းတို့မှာ

အခမဲ့ကြိုတင်အသိပေးတိုင်ပင်ပြီး PAP ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လှူဒါန်းခြင်းနှင့် ဆုံးဖြတ်ချက်ချရာတွင်လည်း အတင်းအကြပ်ဖိအားမပေးဘဲ ဆုံးဖြတ်စေခြင်း။

လူနေမှုအဆင့်အတန်းအပေါ် ပြင်းထန်သော အကျိုးသက်ရောက်မှု မရှိခြင်း နေရာရွှေ့ပြောင်းမှု မရှိခြင်း၊ PAP စားဝတ်နေရေး၏ဝရာခိုင်နှုန်းအောက်ကိုသာ ထိခိုက်နစ်နာခြင်း။

တိုင်ကြားမှုများ လွယ်ကူစွာပြုလုပ်နိုင်ခြင်းနှင့်နစ်နာကြေးလုပ်ထုံးလုပ်နည်းများ။

စာရွက်စာတမ်းစိစစ်ခြင်းနှင့် လှူဒါန်းပစ္စည်းများဖြစ်သော မြေကွက်နှင့် ပိုင်ဆိုင်မှုများအား အတည်ပြုခြင်း။

ထိခိုက်နစ်နာသောပုဂ္ဂိုလ်များနှင့်ဆွေးနွေးတိုင်ပင်ခြင်း

စီမံကိန်းအကျဉ်းချုပ်အားအများပြည်သူသိရှိရန်ထုတ်ဖော်ကြေညာပြီး လူထုများ၏ထင်မြင်ချက်များကိုဖိတ်ခေါ်ခြင်း။

PAP ၏ ကိုယ်ပိုင်သက်မှတ်ချက်(သို့) သိထားသောသူများနှင့် နောက်ဆက်တွဲဆွေးနွေးခြင်း။

PAP နှင့်လူထုအသိုင်းအဝိုင်းများနှင့် တစ်လှည့်စီ ဆွေးနွေးခြင်း

PAP အနေဖြင့်နောက်ဆုံးလျှောက်လွှာတင်နိုင်သောရက်အား ကြေညာထုတ်ပြန်ခြင်း၊ တိုင်ကြားချက်၊ မကျေနပ်ချက်များ ဖြေရှင်းရန်ယန္တရား (အသေးစိတ်ကို RPF အခန်း ၁၁.၀ တွင်ကြည့်ရန်) ပြန်လည်နေရာချထားရေးနှင့် ဆိုင်သော စာရွက်စာတမ်းနှင့် အစီအစဉ်များအား အများပြည်သူသိရှိရန် တရားဝင် ထုတ်ဖော်ကြေငြာခြင်း၊ပြန်လည်လေ့လာပြီး ထင်မြင်ချက်များတောင်းဆိုခြင်းနှင့် ကမ္ဘာ့ဘဏ်နှင့် YCDC ကွန်ရက်စာ မျက်နှာများတွင်ကြေငြာခြင်း။

အဖွဲ့အစည်းများမှနှစ်နာကြေးပေးဆောင်ခြင်းကိုတာဝန်ခံထုတ်ပေးခြင်း

တာဝန်ယူမည့်အဖွဲ့အစည်း။

PAP အားအကြောင်းကြားရာတွင်သုံးမည့်နည်းလမ်း။

ဖြေရှင်းချက်ပေးမည့်အချိန်ကာလအားသတ်မှတ်ခြင်း (ဆုံးရှုံးမှုအတွက်လျော်ကြေးမပေးအပ်မီ)။

စိစစ်အတည်ပြုသောနည်းလမ်း၊ဖော်ထုတ်ချက်နှင့်ဖြေရှင်းချက်အားသက်သေအဖြစ် အသိပေးခြင်း။ (ရပိုင်ခွင့်အခွင့်အရေးလွှဲပြောင်းပေးအပ်ခြင်းအားအစအဆုံးမှတ်တမ်းတင်သက်သေပြုခြင်း)

တိုင်ကြားချက်များ (သို့) နှစ်နာချက်များအားကိုင်တွယ်ဖြေရှင်းသောလုပ်ငန်းစဉ်၊ အယူခံခြင်း။

အစီရင်ခံခြင်းနှင့်စောင့်ကြည့်လေ့လာခြင်း

ARAP နှင့်ပတ်သက်သော အစီရင်ခံစာတင်ပြခြင်းနှင့်စောင့်ကြည့်လေ့လာခြင်းအားအဖွဲ့အစည်းမှတာဝန်ယူဆောင်ရွက်ခြင်း။

စောင့်ကြည့် လေ့လာခြင်းအား လွတ်လပ်သောအဖွဲ့အစည်းမှ သီးခြားလုပ်ဆောင်ခြင်း (ဥပမာ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများ)။

ရပ်ရွာလူထုများ ပိုမိုပါဝင်သော ကျယ်ပြန့်သည့် ဆွေးနွေးပွဲအား အကျဉ်းချုပ်အစီရင်ခံခြင်း (တက်ရောက်သူစာရင်းများအား စာရွက်စာတမ်းနှင့်ပူးတွဲတင်ပြခြင်း)။

အချိန်ဇယားနှင့်ဘတ်ဂျက်

အချိန်နှင့်အလုပ်တာဝန်အခြေအနေ

အရင်းအမြစ်နှင့်ရံပုံငွေစီးဆင်းမှု

ဆွေးနွေးပွဲအတွက်ကုန်ကျစရိတ်

ဝန်ထမ်းရေးရာကုန်ကျစရိတ်

ရုံးအတွက်ကုန်ကျစရိတ်

လျော်ကြေးရံပုံငွေ

စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံခြင်းကုန်ကျစရိတ်

ပြန်လည်နေရာချထားရေးလုပ်ငန်းအစီအစဉ်(RAP) - ဤဆောင်းပါးတွင် ပါဝင်သောမှတ်ချက်များနှင့် လိုအပ်သောသတင်းအချက်အလက်နေရာများ နိဒါန်း

RAP ၏ မူဝါဒနှင့် မူဝါဒနှင့် စည်းမျဉ်းများကို ထင်ဟပ်သော စီမံကိန်း၏ အခြေခံ သဘောတရားဖော်ပြခြင်း စီမံကိန်း၏ အခြေခံသဘောတရားနှင့် မူဝါဒများအား အကျဉ်းချုပ်ဖော်ပြခြင်းဖြင့် RAP ကိုလေ့လာ သိရှိနိုင် သည်။
စီမံကိန်းလုပ်ငန်းခွဲကို အကောင်အထည်ဖော်ခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်း၏ အကျိုးခံစားခွင့်ရှိ သူများနှင့် သက်ဆိုင်သော အကျဉ်းချုပ်ဖော်ပြခြင်း။
"ပြန်လည်နေရာချထားခြင်း"ဟူသော စာလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ကိုက်ညီသော လုပ်ငန်းစဉ် အချက်အလက်များအား ဖော်ပြခြင်း။

အတိုင်းအတာ

ပြန်လည်နေရာချထားရေး၏ ပမာဏနှင့် ရှုပ်ထွေးမှုအပေါ်မူတည်ပြီး စီမံကိန်း၏ အသေးစိတ်အဆင့်ကွဲပြား ခြားနားသည်။
အချိန်နှင့် တပြေးညီဖြစ်ပြီးယုံကြည်စိတ်ချရသောသတင်းအချက်အလက်များအားစုဆောင်းခြင်း။
အဆိုပြုပြန်လည်နေရာချထားရေးနှင့် သက်ရောက်မှုများက ရွှေ့ပြောင်းရမည့်ဒုက္ခသည်နှင့် အခြား ဆိုးရွားစွာ ထိခိုက်နစ်နာသောအဖွဲ့များအပေါ် အကျိုးသက်ရောက်ခြင်း။
ပြန်လည်နေရာချထားရေးအတွက်ပါဝင်မည့်ဥပဒေရေးရာကိစ္စရပ်အတည်ပြုခြင်း။
စီမံကိန်းခွဲလုပ်ငန်းစဉ်နှင့်မသက်ဆိုင်သောကိစ္စများကိုရှင်းလင်းဖြေရှင်းရမည်။

စီမံကိန်းလုပ်ငန်းခွဲများ

စီမံကိန်းလုပ်ငန်းခွဲ၏အကြောင်းနှင့်လုပ်ငန်းစဉ်အားအတိုချုံး အသေးစိတ်ဖော်ပြခြင်း။
စီမံကိန်းလုပ်ငန်းခွဲအား ရွေးထုတ်ခြင်း (သို့)စီမံကိန်းလုပ်ငန်းစဉ်ဧရိယာနှင့် သက်ရောက်နိုင်ခြေရှိသော နေရာ များ သတ်မှတ်ခြင်း။
ပေါ်ပေါက်နိုင်သော ဆိုးကျိုးများကို အမျိုးအစားခွဲခြားခြင်း။
စီမံကိန်းအစိတ်အပိုင်း (သို့) လုပ်ငန်းစဉ်ကြောင့် ပြန်လည်နေရာချထားရေးလုပ်ငန်း ဖြစ်ပေါ်လာခြင်း။
အကျိုးသက်ရောက်သောနေရာဧရိယာနှင့်စီမံကိန်းခွဲ၏ ROI ဖြစ်ပေါ်လာခြင်း။
ပြန်လည်နေရာချထားမှုအား ရှောင်ရှားရန် (သို့) အနည်းဆုံးဖြစ်ရန် အခြားနည်းလမ်းစဉ်းစားခြင်း။
စီမံကိန်း အကောင်အထည်ဖော်သော အချိန်ကာလအတွင်း၊ ဖြစ်နိုင်သော အတိုင်းအတာအထိ၊ ပြန်လည် နေရာချထားရေးကို အနည်းဆုံးဖြစ်အောင်လုပ်နိုင်သော ယန္တရားတည်ထောင်ခြင်း။

ပြန်လည်နေရာချထားရေးအစီအစဉ်၏ အဓိကရည်ရွယ်ချက် ရည်ရွယ်ချက်နှင့်ရည်မှန်းချက်အားဖော်ပြခြင်း။

လူမှုစီးပွားရေးဆိုင်ရာ လေ့လာမှု

စီမံကိန်းခွဲလုပ်ငန်းစဉ်ပဏာမအဆင့်ပြင်ဆင်ရာတွင် အိုးအိမ်မဲ့ဖြစ်လာနိုင်သော လူများကိုပါ ထည့်သွင်း စဉ်းစားရမည်။ ထို့အပြင် အောက်ပါအချက်များကိုလည်း စဉ်းစားရန်လိုအပ်ပါသည် -
သန်းခေါင်စာရင်းစစ်တမ်း၏ရလဒ်း

ပြန်လည်နေရာချထားရေးအစီအစဉ်၏ အခြေခံဒီဇိုင်းကိုရေးဆွဲရန် စီမံကိန်းတွင်ပါဝင်မည့် ဧရိယာအတွင်း လက်ရှိ နေထိုင်နေသော လူဦးရေ စာရင်းကောက်ယူခြင်းနှင့် လျော်ကြေး နှင့် ပြန်လည်နေရာချထားရေး အစီအစဉ်ကြောင့် လာရောက်နိုင်သော လူများဖယ်ထုတ် ရန်။

လုပ်ငန်း၊ အလုပ်သမားနှင့် အိမ်ထောင်စုဖွဲ့စည်းပုံအပါအဝင် အိုးအိမ်မဲ့များ၏ စံလက္ခဏာများ၊ အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်သော အခြေခံ သတင်းအချက်အလက် (လုပ်ငန်း၏ အခြေအနေနှင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သောအပိုင်းမှဝင်ငွေ)။ ကျန်းမာရေးအခြေအနေအပါအဝင်လူနေမှုအဆင့်အတန်းနှင့် PAP နှင့် PAH ၏ ချမ်းသာကြွယ်ဝမှု။

မျှော်မှန်းထားသော ဆုံးရှုံးနိုင်မည့် ပိုင်ဆိုင်မှုအတိုင်းအတာ အားလုံး (သို့) တစ်စိတ်တစ်ပိုင်းနှင့် စီးပွားရေး(သို့) ရုပ်ပိုင်းဆိုင်ရာအရ နေရာပြောင်းရွှေ့ရမည့်အတိုင်းအတာ။ မသန်စွမ်းသောအုပ်စု (သို့) လူများ၏ သတင်းအချက်အလက် (OP/BP ၄.၁၂၊ စာပိုဒ် ၈)။ အဆိုပါ လူများအတွက် အထူးသီးခြားစဉ်းစားပေးရမည်။

ပြန်လည်နေရာချခံရမည့် PAP နှင့် PAHတို့၏အသက်မွေးဝမ်းကြောင်းနှင့်လူနေမှုအဆင့်အတန်းစသော သတင်းအချက်အလက်အား အမြဲတမ်းပုံမှန် ပြောင်းလဲမွမ်းမံမှသာလျှင် နေရာပြောင်းရွှေ့ခိုင်းသောအခါတွင် ၎င်းတို့နှင့် ပတ်သက်သော နောက်ဆုံးသတင်းအချက်အလက်များ ရှိနိုင်မည်။

အခြားသောလေ့လာမှုများမှအောက်ပါအချက်များကိုဖော်ပြထားသည်။

မြေကွက်ပိုင်ဆိုင်မှုနှင့်ပိုင်ဆိုင်မှုအား လွှဲပြောင်းခြင်းနှင့်ပတ်သက်သောစနစ်များ။ PAP အသက်မွေးဝမ်းကျောင်းအနေဖြင့် အသုံးပြုသောဘုံပစ္စည်း သယံဇာတများ (ငါးဖမ်းခြင်း၊စားကျက် (သို့) သစ်တောဧရိယာ)ကို အသုံးပြုခြင်းအား ဒေသအသိအမှတ်ပြုသော မြေယာခွဲဝေပေးခြင်း ယန္တရားဖြင့် (စနစ်) ကြီးကြပ်ခြင်း၊ စီမံကိန်းခွဲ၏ သက်ရောက်မှုကြောင့် အခြားပိုင်ဆိုင်မှုနှင့် ပတ်သက်သော စနစ်မှ ဖြစ်ပေါ်လာသောကိစ္စရပ်များ။

လူမှုရေးကွန်ရက်နှင့်လူမှုရေးထောက်ပံ့မှုစနစ်အပါအဝင် အကျိုးသက်ရောက်မည့် လူမှုအသိုင်းအဝိုင်းတွင် မည်သည့်ပုံစံဖြင့် အပြန်အလှန် အကျိုးပြုနေပုံ၊ ၎င်းတို့မှာ စီမံကိန်းခွဲလုပ်ငန်းကြောင့် မည်သို့ ထိခိုက်နစ်နာပုံ။

ပြည်သူလူထုနှင့် ဆွေးနွေးခြင်းနှင့် ထိခိုက်နိုင်မည့်လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများ။ သမားရိုးကျ (သို့) သမားရိုးကျမဟုတ်သော အဖွဲ့အစည်း (ဥပမာ-လူထုကိုအခြေပြုသော လူမှုအဖွဲ့အစည်းများ၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ) ကဲ့သို့သော နေရာရွှေ့ရမည့်ရပ်ရွာလူထု၏ လူမှုရေးနှင့် ယဉ်ကျေးမှုသွင်ပြင်လက္ခဏာများကိုဖော်ပြရန်၊ ထိုကဲ့သို့ဖော်ပြခြင်းသည် ညှိနှိုင်းဆွေးနွေးပွဲနည်းဗျူဟာနှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းအား ပုံစံချပြီး အကောင်အထည် ဖော်ရာတွင်အထောက်အကူပြုနိုင်မည်။

ဥပဒေဆိုင်ရာမူဘောင်

ဥပဒေမူဘောင်တစ်ခုကိုခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း

နစ်နာကြေးပေးခြင်း၏သဘောသဘာဝ၊ မည်သည့် တန်ဖိုးဖြတ်နည်းစနစ်ကို အသုံးပြုပြီး မည်သည့် အတိုင်းအတာထိ ပေးမည်နှင့် ငွေပေးချေသည့်အချိန်။

တည်ဆဲဥပဒေရေးရာနှင့် အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်း၊ တရားစီစဉ်ရေး လုပ်ငန်းစဉ်တွင် ရွှေ့ပြောင်းခံရမည့်ပုဂ္ဂိုလ်များ (PAP နှင့် PAH) လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြရန်နှင့် ထိုကဲ့သို့သောလုပ်နည်းအတွက်လိုအပ်သောပုံမှန်ကြာချိန်၊ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်နှင့်သက်ဆိုင်သော အခြားအငြင်းပွားမှုကို ဖြေရှင်းရေးယန္တရား(စနစ်) ရှိခဲ့ပါက ဖော်ပြရန်။

မြေကွက်ပိုင်ဆိုင်မှုနှင့်သက်ဆိုင်သောတည်ဆဲဥပဒေ(လေ့ထုံးတမ်းနှင့် မိရိုးဖလာ ဥပဒေ အပါအဝင်)၊ ပိုင်ဆိုင်မှုနှင့်ဆုံးရှုံးမှုအား တန်ဖိုးဖြတ်ခြင်း၊ နစ်နာကြေးနှင့် သဘာဝသယံဇာတ သုံးပိုင်ခွင့်၊ ရွှေ့ပြောင်းခြင်းနှင့်ပတ်သက်သောလေ့ထုံးတမ်း ပုဂ္ဂိုလ်ရေးပညတ်ချက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့်လူမှုဖူလုံရေးဥပဒေ။

ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကိုတာဝန်ယူအကောင်အထည်ဖော်သောဌာနလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းနှင့်ဥပဒေများ။

အကယ်၍ ပြည်တွင်းကျင့်သုံးနေသော ပြန်လည်နေရာချထားရေးဥပဒေနှင့် ကမ္ဘာ့ဘဏ်၏ ပြန်လည်နေရာချထားရေးမူဝါဒနှင့်ကိုက်ညီမှုမရှိပါကယန္တရားတစ်ခုရေးဆွဲပြီးကိုက်ညီအောင်လုပ်ဆောင်ရန်။(OP/BP 4.12 တွင်ကြည့်ရန်)

စီမံကိန်းခွဲလုပ်ငန်းအရ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်လိုအပ်သောဥပဒေရေးရာကိစ္စရပ်များ ထပ်မံရေးဆွဲခြင်း၊ဥပမာ မြေကွက်အား ဥပဒေအရ ပိုင်ဆိုင်ကြောင်းလေ့ထုံးတမ်းနှင့် မိရိုးဖလာ ဥပဒေအရ အသိအမှတ်ပြုသော လုပ်ငန်းစဉ် (ဤအပိုင်းအား OP/BP ၄.၁၂၊စာပိုဒ်၁၅၁တွင်လေ့လာနိုင်သည်။)

အဖွဲ့အစည်းများနှင့်ဆိုင်သော မူဘောင်

အဖွဲ့အစည်းဆိုင်ရာမူဘောင်တစ်ခုကိုခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း

ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်အားတာဝန်ယူမည့်ဌာနနှင့်လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အခန်းအပိုင်းတစ်ခုအနေဖြင့်ပါဝင်နိုင်မည့်အရပ်ဖက်လူ့အဖွဲ့အစည်းအားသတ်မှတ်ခြင်း။

တာဝန်ယူမည့်ဌာနနှင့် အရပ်ဖက်လူ့အဖွဲ့အစည်း၏စွမ်းဆောင်ရည်အား အကဲဖြတ်ခြင်း။

ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်အားတာဝန်ယူအကောင်အထည်ဖော်မည့်ဌာနနှင့်အရပ်ဖက်လူ့အဖွဲ့အစည်း၏ စွမ်းဆောင်ရည်အား မြှင့်တင်နိုင်သော အဆိုပြုချက်များ။

နစ်နာကြေးရရန်လိုအပ်ချက်များ

အိုးမဲ့အိမ်မဲ့ပုဂ္ဂိုလ်များ (PAP နှင့် PAH)၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ နစ်နာကြေးနှင့် အခြားပြန်လည်နေရာချထားရေးအကူအညီခံစားခွင့်ရရန်လိုအပ်သောအချက်များအား စံသတ်မှတ်ခြင်း(ဘယ်နေ့အထိသာနစ်နာကြေးခံစားခွင့်ရမည် အပါအဝင်)။

မြေကွက်တန်ဖိုးဖြတ်ခြင်း

ဒေသဆိုင်ရာဥပဒေအရ နစ်နာကြေးပေးရမည့်ပမာဏ အစားထိုးကုန်ကျစရိတ်ပေးရန် ဆုံးရှုံးသွားသော ပိုင်ဆိုင်မှု၏ တန်ဖိုးအား တိတိကျကျသိရှိရန် တန်ဖိုးဖြတ်နည်းဖြင့် တွက်ချက်ခြင်း။ လုံလောက်မှုမရှိပါက ထပ်ဖြည့်ပေးခြင်း။

ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်အတိုင်းအတာ

နစ်နာကြေးပေးခြင်းလုပ်ငန်းစဉ်တစ်ခုလုံးအားဖော်ပြရန်။ မူဝါဒ၏ရည်ရွယ်ချက်ဖြစ်သောအိုးမဲ့အိမ်မဲ့ပုဂ္ဂိုလ် (PAP နှင့် PAH)အမျိုးအစားတစ်ခုချင်းအား လိုအပ်သောနစ်နာကြေးရရန် အခြားပြန်လည်နေရာချထားရေးအစီအစဉ်အတိုင်းအတာကိုဖော်ပြရန်။ (OP/BP ၄.၁၂၊ စာပိုဒ် ၆ တွင်ကြည့်ရန်) ထို့အပြင် နည်းပညာနှင့် စီးပွားရေးအရလက်တွေ့ဖြစ်နိုင်သော ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ရန် အိုးမဲ့အိမ်မဲ့ပုဂ္ဂိုလ်များနှင့် ဆွေးနွေးပြီး အစီအစဉ်အား၎င်းတို့၏ သဘောသဘာဝနှင့် လိုက်လျော ညီထွေမှုရှိအောင် ရေးဆွဲသင့်သည်။

နေရာရွေးချယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း

အခြား(အစားထိုး)သုံးနိုင်သော နေရာရွှေ့ပြောင်းခြင်းအစီအစဉ်အားစဉ်းစားပြီး၊ အဆိုပါအစီအစဉ်ရွေးချယ်ရခြင်း၏အကြောင်းကိုရှင်းပြခြင်း။

ရွှေ့ပြောင်းရမည့်နေရာမြို့လယ် (သို့) မြို့ပြအား ကြိုတင်ပြင်ဆင်ရန်နှင့် သတ်မှတ်ရန်အတွက် အဖွဲ့အစည်းဆိုင်ရာနှင့်နည်းပညာဆိုင်ရာနစ်နာလုံးပေါင်းစပ်ပြီး ဖြစ်နိုင်သောအစီအစဉ်အား ရေးဆွဲခြင်း။နေရာအသစ်၏အားသာချက်များနှင့်

အခြားသောအချက်များအားနေရာဟောင်း၏အားသာချက်များနှင့် နှိုင်းယှဉ်ခြင်း။ မြေယာ ပိုင်ဆိုင်မှုနှင့်ထောက်ပံ့ရေးအတွက် အရင်းအမြစ်အား လွှဲပြောင်းရန်၊ရရှိရန်လိုအပ်သော ခန့်မှန်းခြေ အချိန်ကာလ။

ရွေးချယ်ထားသောနေရာတွင် မြေကွက်ဈေးကစားခြင်း မဖြစ်ပေါ်ရန်နှင့်မသက်ဆိုင်သောပုဂ္ဂိုလ်များ ဝင်ရောက်လာခြင်းကို တားမြစ်ရန်လိုအပ်သော အစီအစဉ်များလုပ်ဆောင်ခြင်း။

နေရာကြိုတင်ပြင်ဆင်ခြင်းနှင့်

လွှဲပြောင်းခြင်းအတွက်အချိန်ဇယားများအပါအဝင်စီမံကိန်းခွဲအစီအစဉ်မှ နေရာရွှေ့ပြောင်းခြင်း အတွက် လုပ်ထုံးလုပ်နည်းများ။

ပိုင်ဆိုင်မှုနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းနှင့် ပြန်လည်နေရာချထားခြင်းခံရသူအားအိမ်ဂရန် လွှဲပြောင်းခြင်းအတွက်ဥပဒေအစီအစဉ်။

အိမ်ယာ၊ အခြေခံအဆောက်အအုံနှင့် လူမှုရေး ဝန်ဆောင်မှုများ

PAH အားငွေကြေးထောက်ပံ့ပြီးအိမ်ရာ၊ အခြေခံအဆောက်အအုံများဖြစ်သော ရေပေးဝေရေး၊လမ်းများတည်ဆောက်ခြင်းနှင့်လူမှုဖူလုံရေးဝန်ဆောင်မှုများဖြစ်သော ကျောင်း၊ ကျန်းမာရေး စသည်တို့ကိုပေးရန်စီစဉ်ခြင်း၊ လက်ရှိနေထိုင်နေသောလူဦးရေအတွက်နှိုင်းယှဉ်နိုင်သောဝန်ဆောင်မှုများပေးခြင်း၊ လိုအပ်ပါက နေရာ ဖွံ့ဖြိုးရေးအတွက် အင်ဂျင်နီယာနှင့် ဗိသုကာဆိုင်ရာပုံစံများရေးဆွဲခြင်း။

ပတ်ဝန်းကျင်စီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေး

ရွှေ့ပြောင်းရမည့်နေရာဧရိယာ၏နယ်နိမိတ်အားဖော်ပြရန်၊အဆိုပြုထားသော ပြန်လည် နေရာချထားရေး အစီအစဉ်မှ ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်ပြီး၊ ဆုံးရှုံးမှုအား အနိမ့်ဆုံး ဖြစ်ရန်သင့်လျော်သလို ESMPနှင့်ပူးပေါင်းစီမံခန့်ခွဲဆောင်ရွက်ရန်။

ရပ်ရွာလူထုပါဝင်လာခြင်း

PAH တွင်ပါဝင်သူနှင့်ဆွေးနွေးရာတွင် အသုံးပြုသောနည်းပျူဟာကိုဖော်ပြရန်။ ပြန်လည်နေရာချထားရေး ဒီဇိုင်းနှင့်လုပ်ငန်းစဉ်အားအကောင်အထည်ဖော်ရာတွင်ပါဝင်ဆွေးနွေးခြင်း။

ရပ်ရွာလူထု၏ထင်မြင်ချက်အားအကျဉ်းချုပ်ဖော်ပြရန်၊အဆိုပါထင်မြင်ချက်ကိုသုံးသပ်ပြီး ပြန်လည် နေရာ ချထားရေး အစီအစဉ်တွင် မည်ကဲ့သို့ ပါဝင်အောင် ရေးဆွဲမည်။

၎င်းတို့ရွေးချယ်ခွင့်ရှိသော ပြန်လည်နေရာချထားရေးအစီအစဉ်များမှ အိုးမဲ့အိမ်မဲ့ပုဂ္ဂိုလ်များ ရွေးချယ်သွား သောအစီအစဉ်အား ပြန်လည်လေ့လာခြင်း။ထိုအစီအစဉ်တွင် နစ်နာကြေးပုံစံနှင့် ပြန်လည်နေရာ ချထားရေး ထောက်ပံ့မှု၊လက်ရှိတည်ရှိနေသောအဖွဲ့အစည်းအတိုင်းဆက်တည်ရှိရန်မိသားစုတစ်စုခြင်း(သို့) ရပ်ရွာလူထု ၏ တစ်စိတ်တစ်ပိုင်း (သို့)ဆက်နွယ်သော ဆွေမျိုးအုပ်စုအနေဖြင့် နေရာရွှေ့ခြင်း၊ ယဉ်ကျေးမှု၊ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု (ဥပမာ၊ ကိုးကွယ်သောနေရာများ၊ ဘုန်းကြီးကျောင်း၊ သုသာန်) သုံးစွဲခြင်းအားမူလအတိုင်း ဆက်လက်ထိန်းသိမ်းရန်စသည့်အစီအစဉ်များ စသဖြင့် ပါဝင်ပါသည်။

အိုးမဲ့အိမ်မဲ့ပုဂ္ဂိုလ်များ (PAP)မှစီမံကိန်းနှင့်ပတ်သက်သောစိုးရိမ်စရာအချက်များအား အစီအစဉ်ရေးဆွဲသော အချိန်နှင့်အကောင်အထည်ဖော်သောအချိန်တွင်သက်ဆိုင်ရာတာဝန်ခံများအား ဆက်သွယ်မေးမြန်းနိုင်ရန် အဖွဲ့အစည်းမှ အစီအစဉ်တစ်ခုစီစဉ်ပေးခြင်း၊ထိုအစီအစဉ်တွင် ကွဲပြားခြားနားသောလူအုပ်စု (တိုင်းရင်း သားများ၊ ခုခံအားနည်းသော ယောက်ျား၊ မိန်းမ၊ ကလေး၊ လူငယ်အုပ်စု၊ သက်ကြီးရွယ်အိုနှင့်မသန်စွမ်း အုပ်စု၊ အိုးမဲ့အိမ်မဲ့နှင့် ဆင်းရဲသားစသောအုပ်စုအား လုံလောက် သောကိုယ်စားပြုမှု အတိုင်းအတာတစ်ခု ရှိရန် သေချာစွာ လုပ်ဆောင်ခြင်းစသည်တို့ ပါဝင်ပါသည်။

မြို့ခံပြည်သူများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

မြို့ခံပြည်သူနှင့်မြို့နယ်အစိုးရများနှင့်ဆွေးနွေးတိုင်ပင်ခြင်း။
PAHအား ၎င်းတို့ပေးခဲ့သောမြေ(သို့) အခြားသောပိုင်ဆိုင်မှုများအတွက် မြို့ခံပြည်သူများအား ပေးရမည့် ကျန်ရှိသော ငွေကို စေ့စပ်သေချာလျင်မြန်စွာဆောင်ရွက်ပေးနိုင်ရန်။
PAH နှင့် မြို့ခံပြည်သူများအကြား ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန်အတွက်အစီအစဉ်များ။
PAH ကိုပေးသောဝန်ဆောင်မှုအတိုင်းဖြစ်အောင်၊ ကောင်းမွန်သောဝန်ဆောင်မှုများ (ဥပမာအားဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော ဝန်ဆောင်မှုများ) လိုအပ်သည့် အတိုင်းမြို့ခံပြည်သူများ ကိုဆောင်ရွက်ပေးခြင်း။

မကျေနပ်ချက်များကို ဖြေရှင်းသော လုပ်ထုံးလုပ်နည်းများ

ပြန်လည်နေရာချထားခြင်းမှ ဖြစ်ပေါ်လာသောအငြင်းပွားမှုများနှင့်ဆက်နွှယ်သော ပုဂ္ဂိုလ်မှဖြစ်ပေါ်လာသော အငြင်းပွားမှုကိုဖြေရှင်းနိုင်သည့် လက်လှမ်းမီနိုင်သော လုပ်ထုံးလုပ်နည်း။ အဆိုပါမကျေနပ်ချက်များကို ဖြေရှင်းသော ယန္တရားတွင် သုံးစွဲနိုင်သောတရားစီရင်ရေးဆိုင်ရာဖြေရှင်းနည်း၊ ရပ်ရွာပြည်သူလူထုနှင့် အငြင်းပွားမှုကို သမားရိုးကျဖြေရှင်းသော ယန္တရားကိုထည့်သွင်းစဉ်းစားရမည်။

အဖွဲ့အစည်း၏ လုပ်ဆောင်ရမည့် တာဝန်များ

ပြန်လည်နေရာချထားရေးအစီအစဉ်နှင့်သက်ဆိုင်ရာဝန်ဆောင်မှုကိုမည်သည့်အဖွဲ့အစည်းမှတာဝန်ယူဆောင်ရွက်ရမည်ကို ဖော်ပြသည့် အဖွဲ့အစည်းဆိုင်ရာမူဘောင်ရေးဆွဲရန်။
ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အေဂျင်စီနှင့် တရားစီရင်ပိုင်ခွင့်အကြားသင့်လျော်သော ညှိနှိုင်းမှု ရှိရန်စီစဉ်ပေးခြင်း။
ပြန်လည်ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နိုင်ရန်အတွက်(နည်းပညာအထောက်အပံ့အပါအဝင်)အေဂျင်စီ၏စွမ်းရည်မြှင့်တင်ပေးခြင်း၊ စီမံကိန်းတွင်ပါဝင်သောဝန်ဆောင်မှုနှင့်အဆောက်အအုံအား PAH (ပြန်လည်နေရာချခံရသူ)မှကိုယ်တိုင်တာဝန်ယူစီမံခန့်ခွဲခြင်းနှင့် သင့်လျော်သောအချိန်တွင် ပြန်လည်နေရာချထားရေး လုပ်ငန်းကို အကောင်အထည်ဖော်နေသော အေဂျင်စီများ၏ အခြားတာဝန်ကိုလျော့ချပြီး၊ အဆိုပါတာဝန်များအား PAH သို့ လွှဲပြောင်းပေးခြင်း။

အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ် အချိန်ဇယား

နေရာချထားခြင်းလုပ်ငန်းစဉ်အားလုံး ကြိုတင်ပြင်ဆင်ခြင်းအဆင့်မှ အကောင်အထည်ဖော်သည့် အဆင့်အထိ၊ PAH မှအကျိုးခံစားခွင့်ရရှိနိုင်မည့် သတ်မှတ်ရက်စွဲ နှင့်မည်သည့် နေ့၊ ရက်စွဲတွင် မည်သည့် ထောက်ပံ့မှုများပေးမည် (သို့) ရပ်ဆိုင်းမည်စသော အချက်များပါသော အချိန်ဇယား။ အဆိုပါ အချိန်ဇယားကို လေ့လာခြင်းအားဖြင့် မည်သည့်ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်သည်စီမံကိန်း၏ မည်သည့်အကောင်အထည်ဖော်အဆင့်နှင့်ဆက်စပ်နေသည်ကိုသိရှိနိုင်သည်။

ကုန်ကျစရိတ်နှင့် ဘတ်ဂျက်

အသုံးစရိတ်အတွက်အချိန်ဇယား၊ ရန်ပုံငွေရရှိသောနည်းလမ်းနှင့်အချိန်မီငွေသားထုတ်ပေးသည့်အစီအစဉ်၊ ငွေကြေးဖောင်းပွမှု၊ လူဦးရေကြီးထွားမှုနှင့် အခြားဖြစ်ပေါ်နိုင်သောအချက်များအတွက် စရိတ်အပါအဝင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အားလုံး၏ ခန့်မှန်းခြေကုန်ကျစရိတ်ကို ဇယားတွင်ဖော်ပြထားသည်။ အေဂျင်စီမှ တာဝန်ယူထားသော ပြန်လည်နေရာချထားရေး အတွက်ရန်ပုံငွေရှိခဲ့လျှင်လည်း ဤဇယားတွင် ဖော်ပြထားမည်။

စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း

တာဝန်ခံအေဂျင်စီမှ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း အစီအစဉ်ရေးဆွဲရန်၊ ကမ္ဘာ့ဘဏ်မှ သင့်လျော်သည်ဟုယူဆသော သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းအား အဆိုပါလုပ်ငန်းစဉ်ကို လုပ်ဆောင်ခြင်းဖြင့် ပြီးပြည့်စုံသော၊ ရည်ရွယ်သော သတင်းအချက်အလက်များကို ရရှိနိုင်သည်။ စွမ်းဆောင်ရည်ညွှန်းကိန်းကို အသုံးပြုပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်၏ ရလဒ်ထည့်သွင်းမှု၊ အကျိုးရလဒ်များကိုတိုင်းတာနိုင်သည်။

ရွှေ့ပြောင်းခံရသော (PAP နှင့် PAH) အားစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစားခြင်း ပြန်လည်နေရာချထားရေးနှင့် စီမံကိန်းနှင့်ဆက်နွှယ်သောဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ပြီးဆုံးသွားသော်လည်း၊ ပြန်လည်နေရာချထားရေး၏အကျိုးသက်ရောက်မှုကိုအချိန်အတိုင်းအတာတစ်ခုအထိ အကဲဖြတ်ခြင်း၊ ရလဒ်ကို အခြေခံပြီးနောက်လိုအပ်သောလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခြင်း။

နောက်ဆက်တွဲ က - ၂
မြေသိမ်းဆည်းခြင်း/ရယူခြင်း နှင့်
ပြန်လည်နေရာချထားမှု
စစ်ဆေးခြင်းလျှောက်လွှာပုံစံ

ပုံစံ (ခ): ရေမြောင်းစနစ်နှင့် အများပြည်သူဆိုင်ရာအဆောက်အအုံများဖွံ့ဖြိုးတိုးတက်မှုအတွက် မြေသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး (LAR) စစ်ဆေးခြင်းပုံစံ။

ရပ်ကွက်:	မြို့နယ်:	နေရာ - မြေပုံကြမ်းပူးတွဲတင်ပြရန် (အမှတ်ခြစ်ပေးရန်)	
		ရှိ	မရှိ
လမ်းအမည်:	လမ်းနံပါတ်:	ထင်ရှားသောအညွှန်း (အပြည့်အစုံ):	
လုပ်ငန်းစဉ်အမျိုးအစား (အမှတ်ခြစ်ပေးရန်)			
ရေနုတ်မြောင်းလမ်းကြောင်းတိုးတက်ကောင်းမွန်ရန်		အများပြည်သူအဆောက်အအုံတိုးတက်ကောင်းမွန်ရန်	
လုပ်ငန်းစဉ်အလုပ်များ၏အတိုချုပ်ဖော်ပြချက် - (ရေနုတ်မြောင်းလမ်းကြောင်းအရှည်၊ ပြည်သူ့အဆောက်အအုံအရွယ်အစား၊ လုပ်ငန်းလုပ်ဆောင်ခြင်း၏ရည်ရွယ်ချက်၊အဆိုပြုထားသောလုပ်ငန်း၊မြို့နယ်အရေအတွက်၊ (ခန့်မှန်းခြေလူဦးရေအပေါ် အကျိုးသက်ရောက်မှု)			
မြေသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး(LAR) စစ်ဆေးခြင်း			
မေးခွန်းများ	ရှိ	မရှိ	ဖြေရှင်းချက်၊ ထင်မြင်ချက်
၁) မြေသိမ်းဆည်းခြင်းလိုအပ်ပါသလား?			
၂) သိမ်းဆည်းမည့်နေရာများကိုအများပြည်သူသိပါသလား?			
၃) မြေပိုင်ဆိုင်သူနှင့်လက်ရှိသုံးစွဲနေသူကိုသိပါသလား?			
၄) စီမံကိန်းခွဲနေရာဝင်ရောက်ဖို့ခွင့်ပြုချက်လိုအပ်ပါသလား?			
၅) အဆင်ပြေစွာတင်မယ့်ပြည်သူ့အဆောက်အအုံတွင်(သို့)လုပ်ငန်းခွင်ဧရိယာတွင် ကျူးကျော်နေထိုင်သူများ (သို့) အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသူများရှိပါသလား?			
၆) အိမ်ရာဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်လား?			
၇) မြန်မာ့ဆိပ်ကမ်းနယ်မြေဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်လား?			
၈) မျက်နှာစာရှိ လုပ်ငန်းများ (သို့) စတိုးဆိုင်များ စီးပွားရေးအရဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်မည်လား?			
၉) လမ်းဘေးဈေးသည်များစီးပွားရေးအရဆုံးရှုံးမှုများဖြစ်ပေါ်နိုင်မည်လား?			
၁၀) အဆောက်အအုံဝန်ဆောင်မှု(သို့)သဘာဝသယံဇာတသုံးစွဲခွင့်ဆုံးရှုံးနိုင်မည်လား?			
၁၁) မြေကွက်အားသုံးစွဲခြင်းနှင့်ဆက်စပ်သောပြောင်းလဲမှုများကြောင့်လူမှုရေး(သို့) စီးပွားရေးအရ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်မည်လား?			
၁၂) အကယ်၍ပြန်လည်နေရာချထားခြင်းကိုသဘောမတူသောအကျိုးသက်ရောက်မှုများ ရှိလာခဲ့ပါက			

က)အစိုးရအဖွဲ့အစည်းအချင်းချင်းကြား မြေသိမ်းဆည်းရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်နိုင်မည်?			
ခ)ပြန်လည်နေရာချထားရေး၏စီမံချက်နှင့်အကောင်အထည်ဖော်မှုများမလုပ်ဆောင်ရန် တာဝန်ယူထားသောအေဂျင်စီတွင် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ဝန်ထမ်းများ ရှိပါသလား?			
ဂ)ပြန်လည်နေရာချထားရေး၏စီမံချက်နှင့်အကောင်အထည်ဖော်မှုများမလုပ်ဆောင်ခင် သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်လုပ်ပေးရန်လိုအပ်ပါသလား?			
ထိခိုက်နစ်နာသောသူများ၏သတင်းအချက်အလက်			
စီမံကိန်းခွဲကြောင့် ထိခိုက်နစ်နာမည့် ခန့်မှန်းခြေအိမ်ခြေအရေအတွက်ရှိပါသလား? [] ရှိ [] မရှိ			
အကယ်၍ရှိခဲ့ပါက၊ ခန့်မှန်းခြေအိမ်ခြေအရေအတွက်ဖော်ပြရန်။			
ထိခိုက်နိုင်သောအိမ်ခြေတွင် ကြံ့ခိုင်မှုအားနည်းသော၊ ထိခိုက်လွယ်သော အိမ်ခြေရှိပါသလား? (က) ဝင်ငွေနည်းပြီး၊ အမျိုးသမီးအိမ်ထောင်ဦးစီးသော အိမ်ခြေ၊ (ခ) မသန်စွမ်း (သို့) ရောဂါဗီဇီးသူများ (ဂ) ဆင်းရဲသား (သို့) အိုးမဲ့အိမ်မဲ့သူများ (ဃ)သက်ကြီးရွယ်အိုများ [] Yes [] No			
ခန့်မှန်းခြေ အိမ်ခြေအရေအတွက်ဖော်ပြရန်။			
အကယ်၍ရှိခဲ့ပါက၊ ထိုသူများ၏အခြေအနေအား အတိုချုပ်ဖော်ပြရန်။			
ထိခိုက်နိုင်သောအိမ်ခြေတွင် တိုင်းရင်းသားလူနည်းစုပါသော အိမ်ခြေများရှိပါသလား? [] ရှိ [] မရှိ			
အကယ်၍ရှိခဲ့ပါက၊ ထိုသူများ၏အခြေအနေအား အတိုချုပ်ဖော်ပြရန်။			
ပြန်လည်နေရာချထားရေးအတွက်စီမံကိန်းအမျိုးအစားများ			
ပတ်ဝန်းကျင်နှင့်လူမှုရေးလုပ်ငန်းလည်ပတ်မှု လမ်းညွှန်ဖွင့်ဆိုထားသည့် အကျိုးသက်ရောက်မှု၏ အဓိပ္ပာယ်ရ အကျိုးသက်ရောက်မှုအမျိုးအစားဆိုသည်မှာအဘယ်နည်း?			
[] အမျိုးအစား က - သိသာထင်ရှားသောအကျိုးသက်ရောက်မှုရှိခြင်း၊ မြန်မာ DRM စီမံကိန်းမှထောက်ပံ့ငွေခံစားခွင့် မရနိုင်သောအမျိုးအစား			
[] အမျိုးအစား ခ - မဖြစ်စလောက် (သို့) သိသာထင်ရှားသောအကျိုးသက်ရောက်မှုမရှိ၊ ARAP လိုအပ်သည်။			
[] အမျိုးအစား ဂ - အနည်းဆုံး (သို့) ပြန်လည်နေရာချထားရေး၏ အကျိုးသက်ရောက်မှုမရှိ၊ ပြန်လည်နေရာချထားရန်မလိုအပ်၊ ယေဘုယျ လူမှုရေးသက်ရောက်မှု သတ်မှတ်ချက်များကို လျော့ပါးစေရန် အသုံးပြုနိုင်မည်			
ဖြန့်ဝေခြင်း	ရှိ	မရှိ	ရက်စွဲ
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ			

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန			
အင်ဂျင်နီယာဌာန(အဆောက်အအုံ)			
အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)			
အခြားဌာနများ (ဖော်ပြရန်)			
မြေသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး စစ်ဆေးခြင်းပုံစံလိုက်နာသူ			
အမည်:		တာဝန်:	
လက်မှတ်:		ရက်စွဲ:	
မြေသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး စစ်ဆေးခြင်း အတည်ပြုသူ:			
အမည်:		တာဝန်:	
လက်မှတ်:		ရက်စွဲ:	